

မင်းကွန်းတိပိဋကဓရဘဏ်ကြီး၏ ဟောစဉ် တရားတော်များ

မေတ္တာသုတေပရီတရားတော်



SERMONS

MINGUN TIPI TAKADHARA

SAYADAW

THE SAFEGUARD OF THE DISCOURSE ON LOVING-KINDNESS

တိ=နိုင်ဘာရှိဘဒ်၊ အနုပညာနှင့် မောက္ဂနှင့်အပွဲ့က ထူတ်ဝေသည်

၁၄၅

၂၃၁၅

တိပိဋကရေ ဓမ္မဘဏ္ဍာဂါရိက
အဂ္ဂမဟာပဏ္ဍာတ အသံစဇမဟာရှင်ရရ
အသံစဇအဂ္ဂမဟာသဒ္ဓမဇာတီက
မင်းကွန်းတိပိဋကရေဆရာတော်**ကြီး၏**
မေတ္တာသုတေပရိတော်ရားတော်
ဦးဝင်းဖေ ပြန်ဆိုသည်။

၁၂၆

တိပိဋက=နိကာယ သာသနာပြောပွဲ
 စာအပ်စာပေ၊ အနုပညာနှင့် မောက္ခန်းအဖွဲ့က ထုတ်ဝေသည်။

နမော တသော ဘဂဝတော အရဟတော သမ္မာသမ္မာချသော။

မင်းကွန်း တိပိဋကဓရ ဆရာတော်ဘုရားကြီး
ဘဒ္ဒန် ဝိစိတ္ထသာရာဘိဝံသ မဟာထေရ်မြတ်
ဟောကြားတော်မူသော
မေတ္ထာသုတ် ပရီတ်တရားတော်

သုခလေးပါးတရား-

တရားဦးမှာ သုခလေးပါးတရားကို ဗဟိသုတအဖြစ်
ရယူ ကြရအောင်။ မြတ်စွာဘုရားက ဝိနည်းရူးကြွေးပါ့လိုက်တော်မှာ
ချမ်းသာလေးပါးခေါ်တဲ့ သုခလေးပါးတရားကို ဟောတော်မူ
ထားတယ်။ ဒီတရားကို ဟောတော်မူထားတယ်။ ဒီတရားကို
မဆိုမဆိုင် ဘာဖြစ်လို့ ဟောချင်ရသလဲလို့ မေးစရာရှိတယ်။
မီးကိုကြည့်ယင် မီးကိုအာရုံပြုရယင် ပူတယ်၊ ရေကိုကြည့်ယင်
ရေကိုအာရုံပြုရယင် အေးမြတ်ယ်။ ဒီဥပမာဟာ တရားဟော
တရားနာပုဂ္ဂိုလ်တို့အပို့ အင်မတန် ထင်ရှားတဲ့ ဥပမာ ဖြစ်ပါတယ်။

*Namo tassa bhagavato arahato
sammāsambuddhassa.*

**Mingun Tipitakadhara Sayadaw
U Vicittasarabhivamsa**

**THE SAFEGUARD OF THE DISCOURSE ON
LOVING-KINDNESS**

Four principles of well-being

As a prelude to the sermon, let us acquire knowledge of the four principles of well-being. Buddha has spoken about the four principles of well-being in the Culavagga of the Vinaya Piṭaka. It may be asked why these principles are brought up here without any relevance. To look at fire, to perceive fire, is to suffer heat. To look at water, to perceive water, is to feel coolness. This illustration is evident to the preacher as well as to the audience.

၄ * ဇူလိုင်တရားထော်

ထိုအတူပဲ ဆင်းခဲ့ခုက္ခအကြောင်း နာကြားရယ် နှလုံးမှ
တယ်။ ချမ်းသာသူခနဲ့ စပ်တဲ့တရား နာကြားရယ် ဗဟိသုတ
လည်းဖြစ်တယ်။ နှလုံးလည်း အေးချမ်းတယ်။

ဒါကြောင့် တရားသား မဟောခင် အေးချမ်းမှု သုခမဂ်လာ
နှင့် ဗဟိသုတတိုးပွားအောင် သုခလေးပါးတရားကို ပေးကမ်းပါ
ရစွဲ။

မြတ်စွာဘုရားက ဝိနည်းရူးလွှဲပါ ပါ့လိုတော်မှာ သုခလေးပါး
တရားကို ဟောတော်မူထားပါတယ်။

သုခေါ် ဗုဒ္ဓိနားပြီး
သုခါ သွေ့မွှေ့အေသနား
သုခါ သံယသာ သာမဂ္ဂါး၊
သမဂ္ဂါန်း တပေါ် သုခေါ်။

ပဋိမှန်ခြေားသုခ

ဗုဒ္ဓိန်း=သွေ့မွှေ့အေသနား အမည်ရသည့် လောကထွေတ်ထား
မြတ်ဘုရားတို့၏။ ဥပ္ပါဒေါ်=ဖြစ်ထွန်းပွင့်ပေါ်ရှုလာခြင်းသည်။
သုခေါ်=ရှေးဦးအစ ပဋိမသုခချမ်းသာပါတည်း။

Likewise, to hear about suffering is to suffer, to hear about well-being is to gain knowledge as well as to experience well-being.

Hence, as a prelude to the sermon, in order to experience coolness and the blessing of well-being, as well as to gain knowledge, let me give you the four principles of well-being.

In the Vinaya Pitaka Culavagga, Buddha has expounded on the four principles of well-being.

sukho Buddhanamuppado,
sukha saddhammadesana.
sukha samghassa samaggi,
samagganam tapo sukho.

The first well-being of the appearance of Buddha

The appearance of a Buddha is the first and foremost well-being.

၆ * အဖွဲ့သုတေရားတော်

အဲဒါကို စုန္တပြီဒလိုခေါ်တယ်။ မြတ်စွာဘုရားများ ပွင့်ဆဲ
တော်မူခြင်းသည် ရှေးဦးစွာရတဲ့ ပုံမသုခဖြစ်တယ်။ ဘာဖြစ်
လိုလဲဆိုတော့ ဘုရားမပွင့်တဲ့အခါမှာဆိုယင် လူတွေဟာ ဒါ
လောဘ၊ ဒါ ဒေါသ၊ ဒါ မောဟ၊ ဒါ မနာ၊ ဒါ ဒိန္ဒိလို့
မကောင်းတဲ့ အကုသိုလ်တရားတွေကို မသိကြဘူး။ အလောဘ၊
အဒေါသ၊ အမောဟ၊ ပညာ၊ သဒ္ဓါ၊ သတိ စတဲ့ အလွန်ကောင်းတဲ့
ကုသိုလ်တရားတွေကိုလည်း မသိကြဘူး။ အဲဒီလို မကောင်း
တရား ကောင်းတရားတွေကို မသိကြတော့ “အနိဘူတော့
အယုံ လောကော” ဆိုတဲ့အတိုင်း လောကကြီးတစ်ခုလုံးဟာ
အဝိဇ္ဇာတည်းဟူသော အမိုက်မျှင်ကြီး ဖုံးလွမ်းနေတဲ့ အတွက်
ဘယ်လိုလုပ်ပြီး ချမ်းသာပါမလဲ။

ဘုရားရှင်ပွင့်ပေါ်လာတော့မှ ပောဒါက အကုသိုလ်၊
ဒါကကုသိုလ်။ ဒီအကုသိုလ်တရားကို ချစ်သား ချစ်သမီးတို့
ပယ်ကြုံ။ ဒီကုသိုလ် တရားကို ချစ်သား ချစ်သမီးတို့ ဖွားကြလို့
သောကြားလိုက်မှ လူတွေမှာ အသိဉာဏ် အလင်းရောင်ရလာတော့
ချမ်းသာကြတာပေါ့။ အဲဒီလို မြတ်စွာဘုရားပွင့်တော်မူလာခြင်းဟာ
သတ္တဝါတွေ ချမ်းသာခြင်းရဲ့ အခြေခံအကြောင်းရင်း ဖြစ်ပါတယ်။

This is called Budduppada sukha. The first well-being is acquired by the appearance of an omniscient Buddha. This is because when a Buddha does not appear people do not know that this is greed, this anger, this ignorance, this conceit, this wrong belief and that they are all deleterious factors. They also do not know the meritorious factors of non-greed, non-anger, non-ignorance, knowledge, faith and mindfulness. When the deleterious factors and meritorious factors are not known, the whole world is enshrouded in the darkness of ignorance according to the saying “andhibhuto ayam loko”, and how can there be well-being?

Only when Buddha appeared and preached: “Dear sons and daughters, this is deleterious, this is meritorious, eradicate the deleterious and develop the meritorious,” did people gain the light of knowledge and experience well-being. The appearance of Buddha is the basic cause of the well-being of all

၁ * လူသုတေသန

အဲဒီဂျမ်းသာသုခကို ရှေးဦးအစ ပထမချမ်းသာသုခ (ဗုဒ္ဓပြီဒ
သုခ)လို့ ခေါ်ပါတယ်။

ဒုတိယ ဓမ္မဘာသာသုခ

သဒ္ဓမ္မဒေသနာ သုခါ။

သဒ္ဓမ္မဒေသနာ=ဘုရားမြတ်စွာ စိန္တေ ယျာတို့၏ သူတော်
တရားဟောကြားခြင်းသည်။ သုခါ=နှစ်ကြိမ်မြောက် သုခမင်းလာ
ပါတည်း။

မြတ်စွာဘုရား ပုဂ္ဂိုလ်မူလာခြင်းသည် ဘယ်အတွက်
ပုဂ္ဂိုလ်ဟရတာလဲ။ လူတွေကို အမြင်မှန်ရအောင် တရားဓမ္မဟော
ကြားပို့ ပုဂ္ဂိုလ်တာ။ ဗုဒ္ဓရဲ့ကိစ္စသည် တရားဟောပို့
အဓိကဖြစ်ပါတယ်။ ကိုယ်တော်ရဲ့ လုပ်ငန်းဖြစ်တဲ့ တရားဟော-
ပြောမှုကို ဘုရားဖြစ်ပြီး လေးဆယ့်ငါးဝါ နေ့မအား ညမအား
ဟောကြားသွားတယ်။

အဲဒီလို့ ဟောကြားသွားတဲ့အတွက် လူတွေ၊ နတ်တွေ၊
ပြဟ္မာတွေဟာ ဒါ ပယ်ရမယ့်တရား၊ ဒါ ပွားရမယ့်တရားလို့

beings. This first well-being is called Buddhuppada sukha.

The second well-being of the discourse of the Dhamma

Saddhammadesana sukha

This discourse of the Buddha of unimaginable qualities is the second well-being.

Why did Buddha appear? Buddha appeared to discourse on the Dhamma so that people may see the truth. The chief function of Buddha is to preach. Buddha exercised this function of preaching, without let night and day, for forty-five years.

Because Buddha preached, human beings, deva and brahma could differentiate between factors to be eradicated and factors to be developed

ခွဲ့ဗြား သိပြီးတော့ ပယ်ကြ၊ ဖွားကြတယ်။ ပယ်သင့်တဲ့တရား
ပယ်တိုင်း၊ ဖွားသင့်တဲ့တရား ဖွားတိုင်း ဒီလူတွေမှာ ဓမ္မသုခ
ရကြတယ်။ ဒါကြောင့် မြတ်စွာဘုရား တရားအေသနာ ဟော
ခြင်းသည် ဒုတိယမြောက်သုခမဂ်လာလို့ ဘုရားကိုယ်တိုင်
ဟောထားခဲ့တယ်။

ယခုပြောခဲ့တဲ့ ဗုဒ္ဓပြီးသုခ၊ ဓမ္မအေသနာသုခဆိုတဲ့ သုခနှစ်
ပါးက မြတ်စွာဘုရားနဲ့ဆိုင်တဲ့ သုခများဖြစ်ပါတယ်။ တစ်နည်း
အားဖြင့်ပြောယင် ဘုရားဘက်က သုခများဖြစ်ပါတယ်။ မြတ်စွာ
ဘုရား ကိုယ်တော်မြတ်များဟာ ကိုယ်တော်နဲ့ဆိုင်တဲ့ ဗုဒ္ဓပြီးသုခ၊
သဒ္ဓမ္မအေသနာသုခ နှစ်မျိုးလုံးကို လိုလေသေးမရှိ အကုန်လုံး
အပြည့်အဝ ရွက်ဆောင်ပြီးတော့(ဝါ) လေကကြီးကို အလင်း
ရောင်ပေးပြီးတော့ နေကြီးကွယ်သွားသလို ဘုရားသဗ္ဗာ
ပရိနိဗ္ဗာန်စံသွားပြီ။

ကိုယ်တော်ရဲ့ ဗုဒ္ဓပြီးသုခကို ဝေနေယျတွေရဖို့
လေးသချိနှင့် ကမ္မာတစ်သိန်းကြာ ပါရမီ စာက စရိယတွေ
ဘာဝနာလေးပါးဖြင့် ဖွားလို့ ဝေနေယျတို့အား ဗုဒ္ဓပြီးသုခကို
ကောင်းကောင်းကြီး ပေးပြီးခဲ့ပြီ။ နှစ်နံပါတ်သုခဖြစ်တဲ့

and , acted accordingly. Whenever they did so they experienced the well-being of the Dhamma. That is why Buddha himself said that the discourse of the Buddha is the second well-being.

Buddha is concerned with the aforesaid Buddhuppadasukha and Dhamma desanasukha. Buddha established these two factors of well-being fully and completely, and , after providing the world with light , the omniscient Buddha entered Parinibbana like a great setting sun.

Buddha practised the perfections, generosities and conduct by means of the four meditations for four aeons and a hundred thousand worlds so that tractable beings might experience the well-being of the appearance of a Buddha. He also gave tractable

၁၂ နဲ့မေတ္တာသုက္ပတာရားတော်

သဒ္ဓမ္မအသနာသုခကိုလည်းပဲ လေးဆယ့်ငါးဝါ မရပ်မနား
ဟောကြားပြီးတော့ တဝကိုးပေးခဲ့ပြီ။ ကိုယ်တော့တာဝန်ကျေ
သွားပြီ။

တတိယသာမဂ္ဂိုသုခ

သံယသာ သာမဂ္ဂို သုခ

သံယသာ=ရှင်အပေါင်း ရှင်အပေါင်း ရှင်လူအပေါင်း၏။
သာမဂ္ဂို=ကိုယ်စိတ်နှစ်ရပ် ညီညွတ်ခြင်းသည်။ သုခါ=သုံးကြိမ်
မြောက် တတိယ သုခမဂ္ဂိုလာပါတည်း။

မြတ်စွာဘုရားဟာ ကိုယ်တော်ရဲ့ တပည့် သာဝကတွေကို
ညီညွတ်ကြပါ။ အရာဘုရားမှာ စိတ်ဝမ်းမကွဲကြပါနဲ့၊ စိတ်ဝမ်းကွဲလို့
ရှိယင် ပျက်စီးတတ်တယ်၊ စိတ်ဝမ်းမကွဲဘဲ အရာရာမှာ ညီညွတ်
နေယင် ချမ်းသာတယ်ဆိုတဲ့အကြောင်း သမွှာဒမာနာတ်ခေါ်တဲ့
နဲ့အတ်ကို မြတ်စွာဘုရား ဟောကြားခဲ့ပါတယ်။

မြတ်စွာဘုရားတို့၊ ချိုးမွမ်းတာဟာ ကျောင်းတိုက်ဆိုယင်
လည်း ကျောင်းတိုက်သံယသာတွေ ညီညွတ်ခြင်းကို ချိုးမွမ်းပါတယ်။

beings the well-being of the Dharma unceasingly for forty-five years. Buddha's duty is done.

The third well-being of concord

samghassa samaggi sukha.

The physical and mental unity of the monks, of the people, and of the monks and people is the third blessing of well-being.

Through the Sammodamana Jataka, also known as the Quail Jataka, Buddha told the disciples that they should be united, that there should be discord because discord would produce destruction, that if there were concord in all things there would be well-being.

Buddha praised unity of monks residing

၁၄ * ဖော်သုတေသနများထော်

ရပ်ကွက်ဆိုယင်လည်း ရပ်ကွက်နေ တပည့်သာဝကတွေ
လောကရေး၊ ဓမ္မရေးမှာ စိတ်ဝမ်းမကွဲဘဲ ညီညွတ်ခြင်းကို
ချိုးမျမ်းပါတယ်။

အကြင်ရပ်ကွက် အကြင်ကျောင်းတိုက် အကြင်မြို့
အကြင်ရွာ အကြင်ပြည်၌ အချင်းချင်း စိတ်ဝမ်းကွဲပြားကြ၏။
ထို့မြို့ ထို့ရွာ ထို့ပြည် ထို့အရပ် ထိုကျောင်း ဘယ်တော့မှ
မချမ်းသာဘူး။ စိဝါဒဖြစ်ယင် ဆင်းရဲဖြစ်ဖို့ သေချာပြီ။

ညီညွတ်ရေးရုံး သာမဂ္ဂီဖြစ်တဲ့မြို့၊ သာမဂ္ဂီဖြစ်တဲ့ရွာ၊
သာမဂ္ဂီဖြစ်တဲ့အရပ်၊ သာမဂ္ဂီဖြစ်တဲ့ကျောင်းတိုက်၊ လူအပေါင်း
ရှင်အပေါင်း လူရှင်အပေါင်းဟာ ညီညွတ်တာနဲ့ကိုပဲ စိတ်တစ်မျိုး
ချမ်းသာတယ်။ အာရုံးယူတိုင်း ယူတိုင်း ချမ်းသာတယ့်။

ဒါကြောင့်မြတ်စွာသူရားက ချစ်သား ချစ်သမီးတို့ ညီညွတ်
ကြလို့ မဟာကရဏာ ပြဋ္ဌာန်းပြီးတော့ တိုက်တွန်းနှီးဆော်သော
အားဖြင့် တတိယမြောက်ဖြစ်တဲ့ သာမဂ္ဂီသုခကို ဟောတော်မူခြင်း
ဖြစ်ပါတယ်။

within a monastery, unity of disciples residing within a neighbourhood, in matters temporal and spiritual.

Where there is discord within a neighbourhood, a monastery, a town, a village, a country, there is no well-being. Where there is discord there is suffering.

Where there is unity in a town, a village, a neighbourhood, a monastery because there is concord among people , among monks and between people, and monk th ere is well-being. Every perception brings well-being.

The compassionate Buddha preached the well-being of concord and urged the dear sons and daughers to be united.

၁၆ * ဇူလိုင်ဘဏ်

ဝတ္ထာ တပေါသာ

သမဂ္ဂါနံ တပေါ သုခေါ

သမဂ္ဂါနံ=ကိုယ်စိတ်နှစ်ရပ် ညီညွတ်ကြကုန်သော မြို့သူ
ရွာသူ၊ တိုင်းနိုင်းသူ၊ ရပ်ကွဲက်သူ ထိထိကျောင်းတိုက်တို့၌ နေ
ထိုင်ကြတဲ့ ရှင်အပေါင်း လူအပေါင်း ရှင်လူအပေါင်းတို့၏။
တပေါ=ကိုလေသာတို့ကို ပူပန်စေတတ်သော ဆယ်ရပ်သော
ကောင်းမှုကုသိုလ်အလုပ် အားထုတ်ခြင်းသည်။ သုံးခေါ်=လေးကြိမ်
မြောက် စတုတ္ထ သုခခက်လာပါတည်း။

အချင်းချင်း ဝိုင်းမြှဖြစ်ဘဲ ညီညွတ်နေရာမှာ မရပ်နားကြ
နဲ့ ချစ်သား ချစ်သမီးတို့။ ညီညွတ်ခြင်းဆိုတဲ့ သုခကို ရပြီးတဲ့
နောက် ချုပ်သား ချုပ်သမီးတို့ဘက်ကြည့်ယင် ဒုတိယသုခလို့
ဆိုရတဲ့ ဟာပေါ့သုခကိုလည်း ရယူကြရမယ်။ ဒါနဲ့၊ သီလဲမှာ
ဘာဝနာမူ့၊ ရပ်ကွဲက်ကျေးမှာဆိုင်ရာ အမှုတို့၌ ညီညွတ်ညွတ်
စိတ်ဝမ်းမကွဲပြားဘဲ ပြုလုပ်အားထုတ်ခြင်းကို စတုတ္ထမြောက်
တပေါသုခလို့ခေါ်တယ်။

The fourth well-being of effort in morality

samagganam tapo sukho

The endeavour in the ten meritorious acts to burn out the depravities, undertaken in concord by monks, people, monks and people together who reside in a town, a country, a neighbourhood, a monastery, constitutes the blessing of the fourth well-being of effort in morality.

Do not stop at concord and unity, dear sons and daughters. After acquiring the well-being of concord you must acquire second well-being which is effort in morality. The united effort in matters relating to giving, conduct and mental culture within the neighbourhood and village is the fourth well-being of effort in morality.

၁၀ * ဇန်နဝါရီတနေ့တော်

ဒီ တပေါသုခဟာ အောက်ခြေကသွားယင် လူမှုရေးမှာ
လည်း ညီညီဆွဲတွေတ်အားထုတ်ခြင်း၊ သာသနာရေးမှာလည်း
ညီညီ ဆွဲတွေတ်အားထုတ်ခြင်းဆိုတဲ့ သမ္မပ္မာန်လုံးလဝိရိယဟာ
အရဟတ္တမဂ် အရဟတ္တဖိုလ်ကျမှ အထွတ်အထိပ် ရောက်ပြီး
တပေါသုဆ အပြည့်အဝရတယ်လို့ ဆိုရမယ်။

ဒီတော့ ဘန်းကြီးတို့ရဲ့ ပရီသတ်၊ အင်မတန် အရည်
လည်ပြီးသော ပရီသတ်ဖြစ်ပါတယ်။ အခုလောက်ပြောယင်
သဘောပေါက် နားလည်ပါတယ်။

၁။ ဓာတ္တပြီးသုခ

၂။ သဒ္ဓမ္မဒေသနာ သုခ

ဆိုတဲ့ သုခနှစ်ပါးက ဘုရားနဲ့ဆိုင်တယ်။ မြတ်စွာဘုရား
ပြုလုပ်ပေးရမယ့် သုခဖြစ်ပါတယ်။ ကိုယ်တော်နဲ့ဆိုင်တဲ့ ဒီသုခ
နှစ်ပါးကို ချုစ်သား ချုစ်သမီးတို့ အပြည့်အဝခံစားရစ်ကြ၊ သုံးစွဲ
ရစ်ကြဲဆိုသလို လောကမှာ အထင်အရှားထားပြီးတော့ အနုပါဒီ
သေသပရီနိဗ္ဗာန်စံသွားခဲ့ပြီ။

This well-being advances from the united effort in right exertion in social and religious matters up to the Way and Fruition of the arahat where this well-being reaches the peak.

This audience is a perceptive audience and will have come to understanding when this much is said.

1. Buddhuppada sukha
2. saddhamadesana sukha

Buddha is concerned with these two kinds of well-being. Buddha must provide them. It seems that Buddha bequeathed these two well-defined factors of well-being to be fully and completely enjoyed by dear sons and daughters and passed away into Nibbana without remainder.

၂၁ * ယွှေ့သုတေသနားတော်

၃။ သာမဂ္ဂီသခ

၄။ တပေါသူခ-

ဆိတဲ့ သူခနှစ်ပါးကတော့ မြတ်စွာဘုရားရဲ့ သားတော် သမီးတော် များနဲ့ ရှုံးတန်းက သက်ဆိုင်သောသူခဖြစ်ပါတယ်။ အခုံရပ် ကွက် ဒါယကာ ဒါယိကာမတွေ ကောင်းမှုကုသိုလ်ရေးနဲ့ ပတ် သက်လို့ရှိယင် “အဟံ ပဋိမံ၊ အဟံ ပဋိမံ” ငါအလျင်ရောက အောင် သွားမယ် ဆိတဲ့ စိတ်ကုံးမြှုပြုးတော့ ညီညွတ် ညွတ်ရှိခြင်းသည် အင်မတန်ချမ်းသာပါတယ်။ ဒါလက်တွေ့ပဲ။

အဲဒီလို ညီညွတ်ပြုးတဲ့နောက် ဒီညီညွတ်သော ရှင်အပေါင်း လူအာပေါင်း ရှင်လူအပေါင်းဟာ ဘာလုပ်ရမလဲ။ တပေါကမွှေဆိတဲ့ ကိုလေသာတို့ကို ပူပန်စေတတ် လောင်မြှုက်စေတတ်ပဲ့။ သမ္မပ္ပ တန် လုံးလဝိရှိယလေးပါးကို အားထုတ်ရမယ်။

မဖြစ်သေးတဲ့ အကုသိုလ်မဖြစ်အောင်၊ ဖြစ်ပြီးတဲ့ အကုသိုလ် တွေကို ပယ်နိုင်အောင်၊ မဖြစ်သေးတဲ့ ကုသိုလ်တွေဖြစ်အောင်၊ ဖြစ်ပြီးတဲ့ ကုသိုလ်တွေ ဆတက်ထမ်းပိုး ပျားတိုးအောင် အားထုတ်ခြင်းဆိတဲ့ လုံးလဝိရှိယလေးပါးကို တပေါသူခလို ခေါ်တယ်။

3. samaggi sukha
4. tapo sukha

These two are clearly the concern of the sons and daughters of the Buddha. The spirit of concord nurtured by neighbourhood, laymen and laywomen and the desire to be first in meritorious matters give rise to much well-being. This is experienced practically.

What must these monks, people, monks and people in concord next do? They must endeavour according to the four right exertion to burn away the depravities.

To prevent the rise of as yet uncommitted deleterious acts, to give up the committed deleterious acts, to undertake the as yet uncommitted meritorious acts, to expand the committed meritorious acts, right exertion in these four endeavours is the well-being of effort in morality.

၂၂ * လွှာသုတေသနရားတော်

အဲဒီသုခကို တရားဦးအနေနဲ့ အရဟတ္တုပိုလ်တိုင်၊
မြောက် ရောက်သည့်တိုင်အောင် အတိတ်ကလည်း ကျင့်ဆောင်
ခဲ့ပြီ။ အခုလည်းပဲ ကျင့်ဆောင်ဆဲ၊ နောင်လည်းပဲ အရဟတ္တုပိုလ်
တိုင်ရောက် ကျင့်ဆောင်ကြီးကုတ် အားထုတ် နိုင်ကြပါစေလို့
အသနာနိုဒီနဲ့ ချမ်းသာ သူခလေးပါး နိဂုံးသတ်ကြဖို့။

၁။ ဗုဒ္ဓဘုဒ္ဓ

၂။ သဒ္ဓမ္မအသနာသူ့

၃။ သာမဂ္ဂီသုံး

၄။ တပေါသုံး

သူခလေးဖြာ မင်္ဂလာနှင့် အရဟတ္တုမင် အရဟတ္တုပိုလ်ပေါက်
ပြည့်မြောက်ကြပါစေ။

မေတ္တာ သုတေသနရားတော်

ယခုဟောမယ့် တရားရဲ့ နာမည်ကတော့ မေတ္တာသုတ်
တရားဖြစ်ပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကျေးဇူးတော်တွေကို ခြုံပြီး
ကြည့်လိုက်လို·ရှိရင်-

These four well-beings have been practised in the past till the stage of the realisation of Fruition of the arahat. It is being practised in the present and will be in the future. So let us conclude this prelude concerned with the four factors of well-being.

May you be fully blessed with these four factors of well-being till you realise the Way and Fruition of the arahat.

1. Buddhuppada sukha
2. saddhamadesana sukha
3. samaggi sukha
4. tapo sukha

Discourse on Loving Kindness

The name of this sermon is the Sermon on the Discourse on Loving Kindness.

Buddha's qualities can be summed up in two categories.

၂၄ * မေတ္တသုတေသနားတော်

၁။ ရူပကာယဂုဏ်နဲ့

၂။ ဓမ္မကာယဂုဏ်

လိုနှစ်မျိုးရှိတယ်။

ရူပကာယဂုဏ်ဘက်က ကြည့်လိုက်မယ်ဆိုလိုရှိယင်
သုံးဆယ့်နှစ်ပါးသော မဟာပုရံသ လက္ခဏာတော်ကြီးများ၊
ရှစ်ဆယ်သော အနုပျွဲနှစ်လက္ခဏာတော်ငယ်များနှင့် ခြောက်သွယ်
သော ရောင်ခြည်တော်တို့ဖြင့် တင့်တယ်သော အသရေအစုံသို့
ရောက်တော်မူတဲ့ ရူပကာယ ကျက်သရေတော်ကို ရူပကာယဂုဏ်
လိုခေါ်တယ်။

ဒီရူပကာယဂုဏ်တော်တွေကို ဘုန်းတော်ခြောက်ပါးထဲက
သိရို ဘုန်းတော်ထဲမှာ စာရင်းသွင်းရတယ်။ ရူပကာယဂုဏ်တော်ကို
နှလုံးသွင်းအာရုံပြုလိုက်မယ်ဆိုယင် မြတ်စွာဘုရားရဲ့ ဘဂဝါဂုဏ်
တော်ထဲက သိရို-ဆိုတဲ့ ဘုန်းတော်ကို အာရုံပြုရမယ်။

မြတ်စွာဘုရားရဲ့ ရူပကာယဂုဏ်နဲ့ ပတ်သက်ပြီးတော့
ရောင်ခြည်တော် ခြောက်သွယ်ဆိုတာ-

1. Physical qualities.
2. Mental qualities.

Physical qualities are the magnificent qualities gathered together as the 32 major signs of the Great Man, the 80 minor signs and the six auras which constitute the glorious physical qualities.

These physical qualities belong to the category of splendour in the group of the six glories of Buddha. If you would reflect on the physical qualities of Buddha you must reflect on the glory of splendour of Buddha as the Exalted One.

The six auras are of two kinds.

၁။ * အတ္ထသုတေသန

၁။ နိစ္စလောဘသ ရောင်ခြည်တော်ခြောက်ပါး၊

၂။ ဒီသာဖရဏရောင်ခြည်တော်ခြောက်ပါးလို့ နှစ်မျိုး
ရှိပါတယ်။

နိစ္စလောဘသ ရောင်ခြည်တော်ခြောက်ပါးဆုံးတာ ပကတိ
ကိုယ်တော်မှ အတောင်ရှစ်ဆယ်အတွင်းမှာ ထွန်းလှင်းတောက်ပ
နေသော ရောင်ခြည်တော်ကို နိစ္စလောဘသ ရောင်ခြည်တော်
လို့ခေါ်တယ်။

တပည့်တော်တို့ ကြားဖူးတာက ဘုရားကိုယ်တော်မြတ်
ရဲ့ ရောင်ခြည်တော်ဟာ တစ်လုံးမျွဲလောက်လို့ ကြားဖူးပါတယ်လို့
စိတ်ထဲမှာ သံသယဖြစ်စရာရှိတယ်။

ဗျာမျိုးဘယ် သူဗျာဘယ်

ဗျာမျိုးဘယ်=တစ်လုံးမျွဲလောက်သော ကိုယ်တော်ရောင်
ဖြင့်။ သူဗျာဘယ်=ထွန်းလှင်းတောက်ပြောင် ရောင်ခြည်တော်
ရှိတော်မူကုန်၏ ဆိုတဲ့နေရာ တစ်လုံးမျွဲလောက်သောဆိုတဲ့
ဝိသေသနစကားကို ရောင်ခြည်တော်မှာသွားပြီး စပ်ထားတဲ့
အတွက် ဘုရားရောင်ခြည်တော်ဟာ တစ်လုံးမျွဲလောက်ပဲ ရှိတာယ်လို့
အနောက်အမို့ဘယ် အယူအဆ ထင်မှားနေရပါတယ်။

1. permanent halo of six auras (*niccalobba*s).
2. Halo of six auras which are suffused infinitely in all directions (*disapharana*).

The halo which emanates from the Buddha and extends to 80 cubits (36 meters) is the permanent halo.

Doubt about this may have arisen in your mind because you have heard that the halo of Buddha extends to a fathom (2 meters).

vyamappabhaya suppabha

If this is translated as: "the halo of Buddha which extends for a fathom", the meaning will be wrongly understood. This is because the modification is applied to the halo. Actually, the modification should be applied to the Buddha.

၁၁ * အော်သုတေသနူးထော်

စင်စစ်ကဒီလိုမဟုတ်ပါ။ တစ်လံမျှလောက်ဆိုတာ ကိုယ်တော်ကိုဆိုတာပါ။ မြတ်စွာဘုရားရဲ့ ရူပကာယ ကိုယ်တော်သည် ကိုယ်တော်အလုံနဲ့ တိုင်းတာလိုက်ယင် ထိတစ်လံမျှရှိသော ကိုယ်တော်မှ ထွန်းတောက်ပတဲ့ ရောင်ခြည်တော်လို့ ဆိုလိုတယ်။ ရောင်ခြည်တော်ကို တစ်လံလို့ပြောတာမဟုတ်ဘူး။ တစ်လံဆိုတဲ့စကားဟာ မြတ်စွာဘုရားကိုယ်တော်မြတ်ရဲ့ ရူပကာယ အတိုင်းအရှည် ပမာဏကို ဝိသေသနပြုပေးတဲ့ စကားပါ။

ဒီတော့ တစ်လံမျှလောက်သော ရူပကာယကိုယ်တော်မှ ထွက်ကြွကွန်းမြှုံးတဲ့ အတောင်ရှစ်ဆယ်အရှပ်ဝယ် ထွန်းလင်းတောက်ပတဲ့ ပကတိကိုယ်တော်ရောင်ကို နိုစ္စလောဘာသ ရောင်ခြည်တော်လို့ ဆိုလိုပါတယ်။ ဘုန်းကြီးတို့လောကာပါ အနေဖြင့် မျှော်ပြီးကြည့်လိုက်ရမယ်ဆိုလို့ရှိယင် ဝပ်အားတစ်ထောင်ရှိတဲ့ မီးလုံးကြီးတစ်ခုကို စိတ်ကူးထဲမှာ ထွန်းကြည့်စမ်းပါ။

ဒီဝပ်အားတစ်ထောင်ရှိတဲ့ မီးလုံးကြီးကို အနားနားကပ်ကြည့်ယင် သူ့မီးချောင်းလေးတွေဟာ သူ့နေရာနှင့်သူ့မီးဖြစ်နေတာကို အသီးသီးမြင်ကြရပါတယ်။ ခပ်လှမ်းလှမ်းက ကြည့်လိုက်မယ်ဆိုယင်တော့ မီးလုံးကြီးအတိုင်းပဲ မြင်နေရတယ်။

Buddha's height in his measure extends to a fathom. What is meant is : "the halo which extends from the fathom length body of Buddha". The fathom length does not refer to the halo. It refers to the height of Buddha.

Thus, the halo which extends for 80 cubits from the fathom length body is the permanent halo. In wordly terms, imagine an electric bulb of 1000 watts power.

If this bulb is seen from close by the individual filaments may be observed. From further off, the whole bulb will be seen. Just as the light from that bulb extends to 90 or 100 cubits (45 meters)

၃၀ * မေတ္တာသုတေသန

အခြားရောင်းတိုင် ဝပ်အားတစ်ထောင်လောက်ရှိတဲ့ မီးလုံး
ကြီးရဲ့ အရောင်ဟာ အတောင်တစ်ရာကိုးဆယ်ပုံးပြီးတော့
နေသလို ဘုရားကိုယ်တော်မြတ်ရဲ့ ရူပကာယမှာလည်း
ရပ်အကြည့်ဓာတ်တွေဟာ နိုလရောင်ခြည်တော်၊ ပိုတ ရောင်
ခြည်တော်စသည်ဖြင့် သူ့နေရာနှင့်သူ ထွန်းလင်းတောက်ပ
နေပါတယ်။ အနီးကပ်ပြီး ဖူးမြော်မယ်ဆိုယင် မီးလုံးကြီးနား
ကပ်ကြည့်တော့ မီးချောင်းအကွေးအကောက်ကလေးတွေမှ
မီးကလေးတွေကိုယ်စီ ထွက်နေတာကို မြင်ရတာနဲ့ အတူတူပဲ
ဖြစ်ပါတယ်။

ခပ်လှမ်းလှမ်းက ကြည့်လိုက်ယင် မီးလုံးကြီးကို အလုံးလိုက်
ကြီးမြင်နေရသလို အတောင်တစ်ရာ တစ်ရှုံးကါးဆယ်လောက်
က ဘုရားရှင်ကို လှမ်းပြီး ဖူးမြော်လိုက်မယ်ဆိုယင် ဘုရားရှင်ရဲ့
တစ်ကိုယ်လုံးကို ရောင်ခြည်တော် အလုံးကြီး ဖုံးပြီးနေတာကို
မြင်ရမယ်။

ဘုရားရှင်ရဲ့ ရူပကာယရောင်ခြည်တော်တွေဟာ ပကတိ
အားဖြင့် အတောင်ရှစ်ဆယ်ထိ ထွန်းလင်းနေပါတယ်။ အဲဒီ
ရောင်ခြည်တော်ကို နိုစွဲလောဘာသ ရောင်ခြည်တော်လို့ခေါ်တယ်။
(နိုစွဲ=ဘယ်တော့မှ ဉွှေလျားခြင်းမရှိ တုန်လွှပ်ခြင်းမရှိတဲ့ + ဉာဏ်သာသ=
ရောင်ခြည်တော်)

so extends the halo composed of such colours as blue and yellow which emanates from the cells of Buddha's body. The separate colours of the halo may be seen from close by like the filaments of electric bulb.

Just as the whole bright bulb may be seen from a distance, so from 100 or 150 cubits (68 meters) the whole of Buddha's body may be seen covered by a halo.

The halo which emanates from Buddha's body extends to 80 cubits. This is called the permanent halo.

၃၂ * ယဉ်သုတေသန

ရေမီးအစုံအစုံ တန်ခိုးပြာ့ခိုးဟာကို ပြတော်မူတဲ့အခါ
ထွက်ပွင့်တော်မူလာတဲ့ ရောင်ခြည်တော်ခြောက်ပါး၊ ပဋိဘန်း
ဒေသနာတော်ကို သုံးသပ်တော်မူတဲ့အခါ ထွက်တော်မူလာတဲ့
ရောင်ခြည်တော် ခြောက်ပါးတို့ကို အနှစ်ဒီသာဖရာဏ ရောင်ခြည်
တော်လို့ခေါ်တယ်။

အဲဒီရောင်ခြည်တော်များဟာ အရှေ့အနောက် တောင်
မြောက် ပဲယာ အောက် အထက် အဆုံး၊ မရှိ အရပ်ဆယ်မျက်
နှာသို့ ထွက်ပျုံတဲ့ ရောင်ခြည်တော်များဖြစ်လို့ အနှစ်ဒီသာဖရ^၁
က ရောင်ခြည်တော်လို့ ခေါ်ခြင်းဖြစ်ပါတယ်။ (အနှစ်ဒီသာ=
အစုံးမရှိသော အရပ်ဆယ်မျက်နှာ+ပရဏ=ကွန်မြှေးပျုံးနှေး ရောင်ခြည်တော်)

တရားနာပရီသတ်ကို အနှစ်ဒီသာဖရာဏ ရောင်ခြည်တော်
ခြောက်ပါးကနေပြီး မြတ်စွာဘုရားရဲ့ ဘဂဝါဂုဏ် သိရိဘုန်း
တော်ကို အာရုံပြနိုင်အောင် ကျေးဇူးရှင် မန်လည်ဆရာတော်
ဘုရားကြီး ရေးသားတဲ့ အနှစ်ဒီသာဖရာဏ ရောင်ခြည်တော်
ခြောက်ပါးဘုရားရှိခိုးဂါထာဖြင့် ရှေ့ကတရားဦး စပေးပါမယ်။

The halo of six auras which emanates from the body when Buddha displays the miracle of fire and water or when the system of correlations is contemplated is called the halo which suffuses infinitely in all directions.

You must now contemplate the glory of splendour in Buddha as the Exalted One through the halo which suffuses infinitely in all directions.

To make this possible, the sermon will begin with a prayer composed by *Manle Sayadaw* in praise of the halo of six auras which suffuses infinitely in all directions. Reflect on these verses and develop a spirit of veneration.

୨୬ * ଫଳ୍ପାତ୍ମକାରୀ

ଶ୍ରୀ ଶ୍ରୀକୃଷ୍ଣତମିଳ

ဝံမီရသယ်ာတကာယသု၊
အဲဂိရသသု တာဒိန္ဒာ။
ကေသမသူဟီ အကွိုန်း၊
နံလဋ္ဌာနေဟီ ရံသိယော။
နံလဝဏ္ဍာ နံစ္စရုံသု၊
အနံစ္စာကာသဘူဒကေ။

ဝိရသပုံးတကာယသ=ဝရမိန်တန္ဒိုး စိန်တုံး စိန်ခိုင်
စိန်တိုင်စိန်ခဲ့နှင့်အတူ မကွဲမအက် မပျက်မကြေနိုင်သော
ရုပကာယကိုယ်တော် ရှိတော်မူထသော။ အံ့ခိုက်ရသသု=ကိုယ်တော်
မြတ်မှ မပြတ်ပြီးပြက တလက်လက်ဖြင့် ထွက်သောရောင်ခြည်
ရှိတော်မူထသော။ တာဒီနှာ=လာဘာ လာဘစသည်ရှစ်တန်
လေကဓံကြောင့် ဖောက်ပြန်မရှိ သည်းခံချိသား တာဒီဂုဏ်နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား၏။ ကေသမသူဟို=ဆံတော်
မွေးညှင်းတော် မှတ်ဆိတ်တော်တို့မှလည်းကောင်း။ အကွိုန်=
မျက်လုံးတော်အစုံတို့၏။ နိုလွှာနေဟို= ညီရာအချက် မျက်နှက်

On the darkish-brown aura

*vajirasanghatakayassa,
angirasassa tadino.
kesamassuhi akkhinam,
nilatthanehi ramsiyo.
nilavanna niccharimsu,
anantakasabhudake.*

Buddha, possessed of a body which is like a mass of diamond, a pillar of diamond, a hunk of diamond, which cannot be fractured or shattered, possessed of a halo which continuously emanates glittering and sparkling from the body. Unperturbed by the eight vicissitudes of the world; an aura emanates from the hair, the dark pupils of the pair of eyes, an aura which is dark brown like the flower of the clematis, brown lotus, butterfly pea, or like the colour of a roller bird's wing, the feathers of a

၃၆ * ဆွဲသုတေသန

တော်အရပ်တို့မှ လည်းကောင်း။ နိုလဝဏ္ဍာ=ခွာညီပွင့် ကြာညီပွင့် အောင်မည်းပွင့် ခရမ်းရောင် ငှက်ခါးတောင် တံနှည်းမွေး ဥဒေါင်းမင်းလည်ရေးနှင့် ရွှေကျေးမင့်တောင်ပဲ ဝသ်ဝဏ် ကျောက်မြတ် ကောတိရသ် ကူနှစ် ကတ္တိပါပတ္တာမြိမ်း သင်းတဲ့မြိမ်း နဂါးသွဲ့ စိန်မီးပန်းကြီသကဲ့သို့ ပြာလဲစိမ်းစို့ ညီသောအဆင်း ရှိကုန်သော်။ ရုသိယော=နိုလတွင်ခေါ် ရောင်ခြည်တော်တို့သည်။ အနှစ်ဘာ ကာသဘူဒကော=အဆုံးမထင် ကောင်းကင်မြေထု ရေလေ စုပုံး အလုံးစုံသော အရပ်ဆယ်မျက်နှာတို့ကို။ ဝိနိဝို့တွာ=ထိုးဖောက် လှစ်ထွင်းကြကုန်၍။ နိုစ္စရီးသု=ပြီးပြီးပြက်ပြက နှဲ့ထွက်ကွန်းမြှား တော်မူကြလေကုန်ပြီ။ နိုစ္စရီးသု=ပူးမြင်ကုန်သူ နတ်လူပြဟွာ သတ္တဝါတို့ သဒ္ဓါရွှေမှုံး ဇွဲကာဖြီးအောင် ရိုးရိုးရက်ရက် ပြီးပြီးပြက်လျှင် နှဲ့ထွက်ကွန်းမြှားတော် မူကြလေ ကုန်ပြီ။

မင်းဆရာပြာ လောစရာမရှိဘူးတဲ့။ မန်လည်ဆရာတော် ကြီးကဲ့သို့သော ရာဇာရမင်းဆရာ ပြတိသွေ့ခေတ်ရှေ့ပိုင်းက အဂ္ဂမဟာပဏ္ဍာတရတဲ့ ဆရာတော်ဘုရားကြီးရေးသားထဲ့ အနက်ကို ဘုန်းကြီးများက ထပ်ပြီးတော့ အမွမ်းတင်ဖွယ်မလိုပါဘူး။ သူ့ဟာနဲ့သူ အင်မတန်ပြည့်စုံနေတယ်။

bantam cock, the neck frills of peacock, a parakeet's wing, or the colour of various precious stones, ruby, sapphire, brass, velvet, an aura like the fireworks of diamonds which, sparkling and glittering, penetrates the sky, the air, the water, its illumination infinitely penetrating in all ten directions so that veneration's rains pours in all human beings, deva and brahma who behold its suffusing brilliance.

“No questions may be asked when the king's mentor speaks,” it is said. There is no need for me to elaborate on the exegesis written by *Manle Sayadaw*, a king's mentor, an Aggamahapandita in the early years of the British period. The composition

၃၈ * ဆွဲသုတေသန

သာသနူအလံကို ကြည့်လိုက်မယ်ဆိုလိုရှိယင် ပထမ
ပိုင်းက မြင်ရတဲ့ ဒုတိယအကွက်မှာ ပေါ်နေတဲ့ ပီတရောင်ခြည်
တော်ဘွဲ့ကို ကြည့်ညီကြည့်စိုးစိုး။

ပီတရောင်ခြည်တော်ဘွဲ့

ဝိရသယံးတကာယသု၊
အော်ရသသု တာဒီနော်။
ဆိုတော် စော် အကွိုးနဲ့၊
ပီတန္တာနေဟို ရုံသိယော်။
ပီတဝဏ္ဍာ နိုစ္စရုံးသု၊
အနဲ့သကာသဘူးကော်။

ဝိရသယံးတကာယသု=ဝရမိန်တန္နန်း စိန် တုံးစိန်စိုင်
စိန်တိုင်စိန်ခဲ့နှင့်အတူ မကွဲမအက် မပျက်မကြော်သော ရှုပကာယ
ကိုယ်တော်ရှိတော်မူထသော်။ အော်ရသသု=ကိုယ်တော်မြတ်မှ
မပြတ်ပြီးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည် ရှိ
တော်မူထသော်။ တာဒီနော်=လာဘာ+လာဘ စသည်ရှစ်တန်
လောကဗုံကြောင့် ဖောက်ပြန်မရှိ သည်းခံချိသား တာဒီဂုဏ်နှင့်

Let us now venerate the gold aura which is represented by the second band of the Sasana flag.

On the gold aura

vajirasanghatakayassa,
 angirasassa tadino.
 chavito ceva akkhanam,
 pitatthanehi ramsiyo.
 pitavanna niccharimsu,
 anantakasabhudake.

An aura emanates from the golden complexion and all glittering areas of the pair of eyes, the yellow *maha-hlay-gar*, the royal graded gold plate, pollen of the yellow crocus, a complexion like a golden burst of bright flame-flowers, the gold aura scintillating penetrates the sky, the air

၄၀ * မျှော်တရားတော်

ပြည့်စုတော်မူသော မြတ်စွာဘုရား၏။ ဆိုတော် စေဝ=သိဂ္ဗီ
ရွှေသား အရေပါးတို့မှ လည်းကောင်း။ အကိုန်း=မျက်လုံးတော်
အစုတို့၏။ ပိတ္ထာနေဟို=မှည့်ဝင်းဝါရွှေသောအရာ အရပ်တို့မှ
လည်းကောင်း။ ပိတ်ဝန္တာ=ရောင်ရှိန်ဖို့ မဟာလျေကား ရွှေ
ပြားမင်းစဲ နိုဖလံနှင့် ကုက်မံမှန်းညက် ဖြန့်ကြက်မြောက်ကြ
ရွှေမီးပန်းဝဲသကဲ့သို့ ရဲရဲထိန်လင်း ဝါဝင်းရွှေ့ခေ ရွှေသောအဆင်း
ရှိကုန်သေား။ ရုသိယော=ပိတ္ထာဝေါ ရောင်ခြည်တော်တို့သည်။
အနဲ့သကာသဘူဒကော် အဆုံးမထင် ကောင်းကင်မြေထူ လေစ
ရေပုံ အလုံးစုံသော အရပ်ဆယ်မျက်နှာတို့ကို။ ဝိန့်ဝိမျိုးတွာ=
ထိုးဖောက်လှစထွင်းကုန်၍။ နှစ်ရုံးသူ=ပြီးပြီးပြက်ပြက် နှဲထွက်
ကွန်းမြှုံးတော်မူကြလေကုန်ပြီ။ နှစ်ရုံးသူ=ပူးမြင်ကုန်သူ နတ်လူ
ပြဟွာ သတ္တဝါတို့ သဒ္ဓါရွှေမီး ဇွဲကာပြီးအောင် ရိုးရိုးရက်ရက်
ပြီးပြီးပြက်လျှင် နှဲထွက်ကွန်းမြှုံးတော်မူကြလေကုန်ပြီ။

သာသနူအလုံမှာ သုံးနံပါတ်မြောက် အကွက်မှာ မြင်နေရ^၈
တဲ့ လောဟိုတ ရောင်ခြည်တော်ဘွဲ့ကို ကြည်ညိုကြရအောင်။

and waters infinitely in all ten directions so that venerations rain pours in all human being,[•]deva and brahma who behold its suffusing brilliance.

Let us now venerate the red aura which is represented by the third band of the Sasana flag.

၄၂ * ဆွဲသုတေသန
လောဟိတ္တရောင်ခြောက်ဘူး

ဝံရသယံ့တကာယသု၊
အံဂါရသသု တာဒီနှာ။
မံသလောဟိတာ အက္ခာနဲ့၊
ရွှေ့နွှေ့နော် ရံသိယော။
ရွှေ့ဝွှေ့ နံစွဲရံ့သု၊
အနှစ်သကာသဘူးကေ။

ဝံရသယံ့တကာယသု=ဝရမိန်တန္တန်း စိန် တုံးစိန်စိုင်
စိန်တိုင်စိန်ခဲ့နှင့်အတူ မကွဲမအက် မပျက်မကြနိုင်သော ရုပကာယ
ကိုယ်တော်ရှိတော်မူထသော။ အံဂါရသသု=ကိုယ်မြတ်မှ
မပြတ်ပြီးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြောက် ရှိ
တော်မူထသော။ တာဒီနှာ=လာဘာ+လာဘ စသည် ရှစ်တန်
လောကမံကြောင့် ဖောက်ပြန်မရှိ သည်းခံချိသား တာဒီဂုဏ်နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား၏။ မံသလောဟိတာ=
အသားတော် အသွေးတော်တို့မှ လည်းကောင်း။ အက္ခာနဲ့=မျက်
လုံးတော် အစုံတို့၏။ ရွှေ့နွှေ့နော်=နံမြန်းရာ အရပ်တော်တို့မှ

On the red aura

*vajira sanghata kayassa,
angirasassa tadino.
mamsalohita akhinam,
rattatthanehi ramsiyo.
rattavanna niccharimsu.
anantakasabhudake.*

An aura emanates from the complexion and blood, and all crimson areas of the pair of eyes, the red lotus, the king rabbit's eye, red ochre, ruby of cocke red blood, parakeet beak, coral branch, paint essence of flower, bird-king's wing, the coral flower, the rain-greeting hibiscus, the mature crocus, a red aura as if all these were strewn across the sky, an incomparable wonderment, the crimson aura

၄၄ * ဇာတ္တသုတေသန

လည်းကောင်း။ ရုတ္တဝဏ္ဏာ=ပဒုမ္မာနိပ္ပင့် ယုန်မင့်းမျက်လုံး စိန်ဆုန်း
ဟသံပြဒါး ပတ္တမြားကျောက်နို့ လောဟီကြက်သွေး ရွှေကျေး
နှက်သီး သူန္တသီးသူန္တခက် သဘော်ထွက် ပန်းဆီရောင် ငှက်မင်း
တောင်ကာသစ်ပန်း လယ်ခေါင်ရန်းမိုးစွေ့ပ္ပင့် ကုက်မံပန်းရင့်တိုကို
မှတ်လွင့်ကြဖြန်း ကစ်မိုးလုံးပြန့်သကဲ့သို့ ရူအံ့မဆုံး နှိုင်းနှုန်းမမိ
နိုင်သောအဆင်းရှိ ကုန်သော။ ရုံသီးယော=လောဟီတတွင်ခေါ်
ရောင်ခြည်ဂော်တို့သည်။ အနုန္တာကာသဘူးကောင်းမထင်
ကောင်းကင်မြေထူး လေစရေပုံ အလုံးစုံသော အရပ်ဆယ်မျက်နှာ
တိုကို။ ဝိနိဝိမိုးတူးထိုးဖောက်လှစ်ထွင်းကုန်ရှုံး။ နိုစ္စရုံးသူ=
ဖိုးဖိုးပြက်ပြက် နှုံးထွက်ကွန်းမြှုံးတော်မှုကြလေကုန်ပြီ။

အခုရုတ်မှာက ဉာဏ်အိုက် ရောင်ခြည်တော်ဘူး ဖြစ်ပါတယ်။

ဉာဏ်ရောင်ခြည်ကော်ဘူး.

ဝိုင် သာဟိုက ကာယာသာ၊
အော်ရုံးသာ တာအိုနာ။
အနိုးအနွဲးဟီ အကြွိုန်း၊
သေကတ္ထာနောဟီ ရုံသီးယော။
သေကဝဏ္ဏာ နိုစ္စရုံးသူ၊
အနုန္တာကာသဘူးကော်ဘူး။

scintillating penetrates the sky, the air, the waters infinitely in all ten directions so that.

၁၁

Now the verses on the white aura will be recited.

On the white aura

*vajirasanghatakayassa,
angirasassa tadino.
atthidantehi akkhanam,
setatthanehi ramsiyo.
setavanna niccharimsu,
anantakasabhudake.*

၄၆ * မေတ္တသုတေသနားတော်

ဝမီရသယံ့တကာယသု=ဝရမိန်တနူ့နှံး စိန်တုံးစိန်စိုင်
စိန်ဝိုင်စိန်ခဲနှင့်အတူ မကျွဲမအက် မပျက်မကြနိုင်သော ရုပကာယ
ကိုယ်တော်ရှိတော်မူထသော။ အော်ရသသု=ကိုယ်တော်မြတ်မှ
မပြတ်ပြီးပြက် တလက်လက်ဖြင့် ထွက်သောရောင်ခြည် ရှိ
တော်မူထသော။ တာဒိန္ဒာ=လာဘာ+လာဘ စသည်ရှစ်တန်
လောကမံကြောင့် ဖောက်ပြန်မရှိ သည်းခံချိသား တာဒိဂုဏ်နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား၏။ အငြို့ဒဏ္ဍာဏ္ဍား၏။ အငြို့ဒဏ္ဍာဏ္ဍားတော်
သွားတော် စွယ်တော်တို့မှ လည်းကောင်း။ အကွိုန်း=မျက်လုံးတော်
အစုံတို့၏။ သေတ္တာနေဟီ=ဖြူရာအရပ် မြက်ဖြူတော်မြတ်
ဝဏ္ဏဓတ်တို့မှ လည်းကောင်း။ သေတဝဏ္ဏာ= သင်းခွဲကြာဖြူ
မန္တာ။ဇလ် ငွေပွင့်ချပ်နှင့် ငွေရပ်ငွေသား ငွေပြားနေထား
ငွေအေမျက်နှာကြက် ဖြန့်မိုးကြက်၍ ငွေရွက်တံ့ခွန် မိုးစွန်ဆူဆူ
လွှားစိုက်ထူသကဲ့သို့ ဖြူသောအဆင်းရှိကုန်သော။ ရံသီယော=
သုဒါတတွင်ခေါ် ရောင်ခြည်တော်တို့သည်။ အနန္တဘကာသ
ဘူဒကော်=အရပ်သယ်မျက်နှာတို့ကို။ ဝိနိဝိမြို့တွာ=ဖောက်ထိုး
လှစ်ထွင်းကုန်၍။ ခို့စွဲရုံးသု=ပြီးပြီးပြက်ပြက် နှဲထွက်ကွန်းမြား
တော်မူကြလေကုန်ပြီ။

အခုချွတ်မယ့် ဂါထာက မန္တာရွှေ့ရောင်ခြည်တော်ဘွဲ့ ဖြစ်ပါ
တယ်။

Buddha, possessed of a body which is like a mass of diamond, a pillar of diamond, a hunk of diamond; which cannot be fractured or shattered; possessed of a halo which continuously emanates sparkling and glittering from the body; unperturbed by the eight vicissitudes of the world; an aura emanates from the bones and teeth and all white shining areas of the pair of eyes, wild jasmine, white lotus, angel flower, rhododendron, silver flower, silver petal, silver fan, silver plate, an aura white like a silver lace canopy or silver banner flying at the top of the sky, its illumination penetrating sky, air, water infinitely in all ten directions so that veneration's rain pours in all human beings, deva and brahma who behold its suffusing brilliance.

Now the verses on the crimson aura will be recited.

၄၀ * အတွေ့သုတေသန

မျိုးငြောင်ခြည်တော်ဘွဲ့。

ဝံမံရ သယ်ဗာ ကာယသု၊
အံဂါရသသု တာဒီနော်။
တေသံ တေသံ သရီရာနဲ့၊
နာနာဌာနေဟီ ရုံသီယော။
မျိုးငြော နိစ္ဆိုရုံသု၊
အနှစ်ဗကာသဘူးကေ။

ဝံမံရ သယ်ဗာ ကာယသု=ဝရုလိန်တန္နန်း စိန်တုံး စိန်
စိုင် စိန်တိုင်စိန်ခဲနှင့်အတူ မကွဲမအက် မပျက်မကြေနိုင်သော
ရူပကာယကိုယ်တော် ရှိတော်မူထသော။ အံဂါရသသု=ကိုယ်
တော်မြတ်မှ မပြတ်ပြီးပြက် တစ်လက်လက်ဖြင့် ထွက်သောရောင်
ခြည် ရှိတော်မူထသော။ တာဒီနော်=လာဘာ+လာဘ စသည်ရှစ်
တန် လောကခံကြောင့် ဖောက်ပြန်မရှိ သည်းခံချိသား တာဒီ
ဂုဏ်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား၏။ တေသံ တေသံ
သရီရာနဲ့=ဤအရပ်ဟု မသတ်မှတ်နိုင် ထွန်းပြုင်ချွန်းစိုး ထိုထို
ကိုယ်တော်အစိတ်တို့၏။ နာနာဌာနေဟီ=အထူးထူးသော
အရပ်တော်တို့မှ။ မျိုးငြော=ထန်းကျင့်ချိပ်ရည် တိန်းညက်ရည်

On the crimson aura

vajirasanghatakayassa,
angifasassa tadino.
tesam tesam sariranam,
nanathanehi ramsiyo.
manjitthaka niccharimsu,
anantakasabhudake.

Buddha, possessed of a body which is like a mass of diamond, a pillar of diamond, a hunk of diamond, which cannot be fractured or shattered, possessed of a halo which continuously emanates sparkling and glittering from the body; unperturbed by the eight vicissitudes of the world; a darkish aura emanates from different parts of the body so the source area might not be determined, as if gumlac and root sap were poured well, its illumination penetrating sky, air, water infinitely in all ten directions so that veneration's rain pours in all

၅၁ * ဖော်သုတေသန

နင့် စက်စက်ရည်ကောင်း သွန်းရှုလောင်းသကဲ့သို့ မောင်းသော
အဆင်း ရှိကုန်သော။ ရုံသီယံး=မန္တိဋ္ဌတွင်ခေါ် ရောင်ခြည်တော်
တို့သည်။ အနှစ်ဘက္ဗသဘူဒကော်=အရပ်ဆယ်မျက်နှာတို့ကို။
ဝိနိဝို့တွာ-ထိုးဖောက်လှစ်ထွင်းကုန်ရှု။ နိုစ္စရိုးသု=ဖူးမြင်ကုန်သူ
နတ်လူပြဟ္မာ သတ္တဝါတို့ သဒ္ဒိရွှေမိုး စွေကာဖိုးအောင် ရိုးရိုး
ရက်ရက် ပြိုးပြိုးပြက်လျှင် နှုတွက်ကွန်းမြှားတော်မူလေကုန်ပြီ။

ခြောက်ပါးမြောက်ဖြစ်တဲ့ ပဘသုရရောင်ခြည်တော်ဘူး.

ကတော့-

ပဘသုရရောင်ခြည်တော်ဘူး.

ဝိုရ သယ်တ ကာယသုး
အဂိုရသသု တာဒိန္ာ။
တေသံ တေသံ သရီရာနံး၊
နာနာဌာနောဟို ရုံသီယံး။
ပဘသုရာ နိုစ္စရိုးသု၊
အနှစ်ဘက္ဗသဘူဒကော်။

human beings, deva and brahma who behold its suffusing brilliance.

This is the sixth aura.

On the scintillating aura

*vajirasanghatakayassa,
angirasassa tadino.
tesam tesam sariranam,
nanuthanehi ramsiyo.
pabhassara niccharimsu,
anantakasabhudake.*

၃၅ * အတွေ့သုတေသန

ဝိရ သယ်တ ကာယသု=ဝရှိန်တန္တန်း စိန်တုံး စိန်
ခိုင် စိန်တိုင်စိန်ခဲနှင့်အတူ မကဲ့မအက် မပျက်မကြေနိုင်သော
ရုံကာယ ကိုယ်တော်ရိုကော်မူထသော။ အံဂါရသသု=ကိုယ်
တော်မြှတ်မှ မပြတ်ပြီးပြက် တလက်လက်ဖြင့် ထွက်သောရောင်
ခြည့် ရှုတော်မူထသော။ တာဒီနော=လာဘာ+လာဘ စသည်ရှစ်
တန် လောကဓံကြောင့် ဖောက်ပြန်မရှိ သည်းခံချိသား တာဒီ
ဂုဏ်နှင့် ပြည့်စုံတော်မူထသော မြတ်စွာဘုရား၏။ တေသံ တေသံ
သရီရာနံ=ဤအရပ်ဟု မသတ်မှတ်နိုင် ထွန်းပြိုင်ဆွန်းနှင့် ထိုထို
ကိုယ်တော်အစိတ်တို့၏။ နာနာဒွာနောဟီ=အထူးထူးသော
အရပ်တော်ကိုမှု။ ပဘသုရာ=ညီရင့် ရွှေရင့် ဖြာနီရင့်တို့ သက်
တင့်ရောင်နယ် လျှပ်စစ်စွဲယ်နှင့် အုံဖွှယ်လွှန်က မီးပန်းစုံကြီးသကဲ့သို့
ရိုးရဲပြီးပြက်တဲ့နှက်သောအဆင်းရှိကုန်သော။ ရုံသီယာ=
ပဘသုရတွင်လော် ရောင်ခြည့်တော်တို့သည်။ အနှစ်သကာသ
ဘူဒကော=အရပ်ဆယ်မျက်နှာတို့ကို။ ဝိနိဝိမျိုးတွာ=ထိုးဖောက်
လှစ်ထွင်းကုန်ရှုံး။ နှစ်ရုံးသူ=ပူးမြင်ကုန်သူ နတ်လူပြဟွာ
သတ္တဝါတို့ သုဒ္ဓါရွှေ့ဗိုး ဇွဲကားပြီးအဆင် ရုံးရုံးရက်ရက်
ပြီးပြီးပြက်လျှင် နှုံးထွက်ကွန်းမျှ။ တော်မူကြလေကုန်ပြီ။

Buddha, possessed of a body which is like a mass of diamond, a pillar of diamond, a hunk of diamond, which cannot be fractured or shattered; possessed of a halo which continuously emanates, sparkling and glittering from the body; unperturbed by the eight vicissitudes of the world; deep hues of brown, gold, white, red emanate like the colours of the rainbow or the glittering vines of lightning and a awesome scattering of multi coloured lights from the different parts of the body so the source area might not be determined, the illumination penetrating sky, air, water in all ten directions so that veneration's rain pours in all human beings, deva and brahma who behold its suffusing brilliance.

୨୯ * ଲକ୍ଷ୍ମୀପୁର୍ଣ୍ଣତାଧ୍ୟାତ୍ମକ

အဲဒါထွေကတော့ ရောင်ခြည်တော် ပြောက်ပါးကို ချုံးမွမ်းဖွဲ့
ဆိုတဲ့ ဂါထာတွေ ဖြစ်ပါတယ်။ အဲဒီအနှစ် ဒီသာဖရဏ
ရောင်ခြည်တော် ပြောက်ပါးရဲ့ အရှင်ဖြစ်တော်မူသော မြတ်စွာ
ဘုရားကို နောက်ဆုံးရှိခိုးတဲ့ ဂါထာကို ဘုန်းကြီးရွတ်ဆိုပြီး
ရှိခိုးမယ်။

ရွှေ့ခြင်းပါးရှိခိုးဂါယာ

ପିଲାରୀ ଶକ୍ତିହାରୀ

ଶ୍ରୀରାମ ପିତାମହ ପିତା ॥

ଓଡ଼ିଆ ଲେଖକ

အမတ်ဝါ မန္တာရီ။

ကာယ် ဝါစာ မိတ္ထန

ଓঁ গিরিবৎ ফুলচন্দ্ৰ॥

အံ=ကြိသို့။ ဆုတ္တလွှာရသိုံဟီ=စိမ်းလဲညီပြာ ရွှေဝါထိန်
လင်း ခြင်းခြင်းနှီးမြန်း လျှမ်းလျှမ်းဖြားဖွေး စွေးစွေးမောင်းချို့ပြ
ပိတ်ပိတ်ပြီးပြက် တစ်ခုစုက်ဟုဆိုအပ်သော ရောင်ခြည်ထော်
ခြောက်သွယ်တို့ပြင့်။ အနုတ်း=အဆုံးအပိုင်း အတိုင်းအရှည်

Those are six verses which praise the auras. I will now recite the verse which venerates Buddha possessed of the halo of six auras which diffuse infinitely in all directions.

Verse which venerates the six auras

*evam chabbannarasmih,
niccharantam diso disam.
anantam adho uddhan ca,
amatamva manoharan.
kayena vaca cittena.
angirassam namamaham.*

The six auras of green-bright-brown-blue, glittering gold, bright red, pure white, dark crimson, scintillating hue, thus diffusing infinitely throughout the eight directions of the universe with the four

၁၆ * လတ္တသုတေသန

မရှိသော။ ဒီသော ဒီသံ=အရပ်ရှစ်မျက်နှာ စကြေဝါယပ်၏နှုန်း
လေးကျွန်းတမြင် မို့ရ ထိုထိုဝိသယ် ရှိသမျှသို့လည်းကောင်း။
အစော ၅= ပြောသူ လေထု ရေခိုထွင်းဖောက် အောက်အဇူး
အောက်ကောင်းကင် ဟင်းလင်းပြင်သို့လည်းကောင်း။ ၃၇ ၁=
နတ်ပြည်မြောက်ရွာ ပြပွာနှစ်ဆယ် ဘဝ်ကယ်၍ ထက်ဝယ်
အောက် အဇူးပြင် မိုးကောင်းကင်သို့လည်းကောင်း။ နိစ္စဇ္ဇား=
ထိန်ထိန် ပြေးလျက် ထွက်စေတော်မူတတ်ထဲသော။ အမတ်းဝေး=
မသေစေတော် ချမ်းကြည်မြတ်သော နတ်တို့သုတေ မြိုက်ပြော
ကဲ့သို့။ မနောဟရုံး=မြင်မြင်သသူ နတ်လူပြပွာ သတ္တဝါတို့၏
သဒ္ဓါပိတိ ဓမ္မားဓမ္မားအိုအောင် မျက်စိရသာ မဂ်းသာအစု တစ်ပေါင်း
တည်း ပြသဖြင့် ၈၃လုမ္မားပြိုး စံတိန္တလုံးကို သီမ်းကျော်ဆောင်
တော် မူတာဟုလေသော်။ အော်ရာသံး=ကိုယ်တော်မြတ်မှ မပြတ်ပြိုးပြက်
ကလက်လက်မြှုပ်နှံတွက်သောရောင်ခြည်ရိသော မြတ်စွာဘုရားကို။

အဟုံးအကျိန်ပိသည်။ ကာယေန=ကိုယ်ဟု ဆိုအပ်သော
ကာယချို့မြှုပ်နှံ။ နမာမိုး=ပုဆစ်ညွှတ်တုပ် လက်အုပ်ချိမ့်း ရို
ညွှတ်ကျိုး၍ ရိုခိုးမူလော်ပါ၏။ ဝါစာ ဝါစာယ=နှုတ်ဟုဆိုအပ်
သော ဝစ်ချို့ရှုပြင့်။ နမာမိုး=နှုတ်ကတွေတ်တွေတ် ဆိုရွှတ်ရွှင်ပြီး
မြှုပ်ဖော်ပျိုး၍ ရိုခိုးမူလော်ပါ၏။ စိတ္တာန=စိတ်ဟုဆိုအပ်သော

islands and the central Mt. Meru, penetrating earth, water, air to the neither space, rising to the upper space of the six levels of the deva and the twenty levels of brahma, in all their brightness; gladdening the hearts of all observing human beings, deva and brahma with a deathless ambrosia and vision full of blessings;

I pray to Buddha from whose body emanates the brilliant halo, physically with bent knees and cupped hands held high; verbally with glad recitation; and merrily with joyous thought, reverence and faith; a suppressing all pride, I raise my

၅၀ * ယနှစ်သုတေသနားတော်

မနောဒ္ဒိရဖြင့်။ နမာမိ=အောက်မောင်ခြင် ကြည်ချင်မြတ်နိုး
သဒ္ဒိပိုး၍ ရိခိုးပူဇော်ပါ၏။ ကာယေန ဝါစာ စိတ္တန နမာမိ=
ကိုယ်နှုတ်နှလုံး သုံးပါးပျောင်းပျော့ မာန်ကိုလျှော့၍ ကန်တော့
မြတ်နိုး လက်အုပ်မိုးလျက် ရိခိုးဦးညွတ်ပါ၏ မြတ်စွာဘုရား။

နီလ၊ ပီတ၊ လောဟိတ၊ ထိဒါတ၊ မန္တို့၊ ပဘသုရ^၁
တည်းဟူသော အနဲ့ ဒိသာဖရဏရောင်ခြည်တော်တို့ဖြင့်
တင့်တယ်တော်မူသော ဘုရားကိုယ်တော်မြတ်ကြီးသည် သာဝါး
ပြည်မွန် ဇေတုဝန်ရွှေကျောင်းတော်ကြီးရဲ့ အတွင်းမှာ ရဟန်းတော်
အပေါင်း ခြုံရလျက် သီတင်းသုံးနေတော်မူသည်ကို စိတ်ထဲမှာ
မှန်းပြီးတော့ကြည့်ကြပါ။

အချိန်အားဖြင့် ဝါဆိုလဆန်း ၁၀-ရက်၊ ၁၁-ရက်၊ ၁၂-
ရက် ဝါဆိုခါနီးအချိန်မှာ ရဟန်းတော် ငါးရာတို့သည်
ဘုရားရှင်ထံတော်မှာ ကမ္မဋ္ဌာန်းတရားကို နာယူကြတယ်။
တရားပွဲကြီးပြီးတဲ့အခါ ရဟန်းတော်ငါးရာလုံး သာဝါးပြည်၏
မြောက်ဘက် ဟိမဝန္တာတောင်နှင့် တစ်စပ်တည်းရှိတဲ့ တော်အုပ်
ကြီး တစ်ခုထဲကို ကြွေးကြပါတယ်။

cupped hands in reverence with body, mouth and mind, noble Buddha.

Now think of Buddha glorious with the six auras of brown, yellow, red, white, crimson and brilliance forming a halo which diffuses infinitely in all directions: think of Buddha residing in the golden Jetavana monastery in Savatthi attended by monks.

On the tenth, eleventh, and twelfth waxing of the moon in *Wazo*, just before the Retreat, five hundred monks receive the meditation sermon from Buddha. At the end of the sermon, all five hundred monks leave for the forest contiguous with the Himavant range, north of Savatthi.

၆၀ * လျှော့သုတေသနတော်

ဒီတော့အပ်ကြီးဟာ အင်မတန် သာယာတယ်။ ကမ္မာနာန်း
အားထုတ်ဖို့ အင်မတန်ကောင်းတယ်။ အရိပ် ရေစသည်တို့ နဲ့
ပြည့်စုံတဲ့တော့အပ်ကြီးဖြစ်သလို ရဟန်းအလုပ်နဲ့ သင့်တော်တဲ့
တော့အပ်ကြီးဖြစ်တယ်လို့ ရဟန်းတော်များက ယူဆကြတယ်။
ရဟန်းတော်များဟာ ဒီတော့အပ်ကြီးထဲမှာ တစ်ညကျိန်းပြီး
နောက်တစ်နေ့မနောက်မှာ အိမ်ခြေတစ်ထောင်ရှိတဲ့ အနီးအနားက
ခွာကြီးကို ဆွမ်းခံကြတယ်။

ပစ္စာ ရစ်ဆိုတော့ ဤမျှများပြားတဲ့ ရဟန်းတော်များကို
ပူးမြင်ဖို့ခဲယဉ်းကြပါတယ်။ ရဟန်းတော်များကလည်း ယောက့
ဝစရ ကမ္မာန်းအလုပ် အားထုတ်တဲ့ ကိုယ်တော်ကြီးတွေဆုံး
တော့ အင်မတန် တည်ပြုမဲ့ ကူန္တရီးကြပါတယ်။ အဲဒီကိုယ်
တော်ကြီးတွေကို ဒါယကာ ဒါယိကာမတွေ ပူးမြော်ရတော့
အင်မတန်၊ အင်မတန် ကြည်ညိုပြီး-

ကူန္တ ဘန္တ တော့မာသံ ဝသထဲ။

ဘန္တ =အရှင်တို့ဘုရား။ ကူန္တ= တပည့်တော်တို့
အရပ်ခြံပင်လျှင်။ တော့မာသံ=ဝါတွင်းသုံးလပတ်လုံး။ ဝသထဲ=
သီတင်းသုံးစံနေတော်မူကြပါဘုရားလို့ ဒါယကာ ဒါယိကာမ

The forest is extremely pleasant, congenial to meditations, with shade and water so that it is considered a fitting place for a monk's endeavour. The monks slept there for a night and in the morning went for merit food in a nearby village of a thousand homesteads.

Being a distant provincial district, such a gathering of monks was rarely seen. The monks, cultivators of meditation, were of calm mien. When the people beheld these monks they were full of venerations.

idheva bhante temasam vasatha.

"Reverends, reside for the three months of Retreat with us," they requested. The place was appropriate for food, appropriate by way of climate

၆၂ * ဖွေ့စွဲသတ်တရားတော်

တွေက လျှောက်ထားကြပါတယ်။ ဆောဇာသပ္ပါယလည်း
မျှတပါတယ်။ ဥတုသပ္ပါယကလည်း မျှတတယ်။ သေနာ
သနသပ္ပါယလည်းပဲ ဒါယကာ ဒါယိကာမတွေက ရဟန်းတော်
ငါးရာအတွက် သစ်ရွှေက်မိုးတဲ့ မိုးလုံလေလုံ ကမ္မဋ္ဌာန်း
ကျောင်းကလေး ငါးရာကို နေ့ချောင်းပြီး ဆောက်လိုက်တာကြောင့်
သေနာသနသပ္ပါယလည်းပဲ မျှတကြပါတယ်။

ကမ္မဋ္ဌာန်းကျောင်းဟူသည်

လွယ်လှချည်းလားဘုရားလို့ မေးစရာရှိတယ်၊ ရှေးတုန်းက
ကမ္မဋ္ဌာန်းကျောင်းဆိုတာ-

ပလ္လာကော်နဲ့ နိုသိန္ဒသာ၊
ဘဏ္ဍား စေ နာဘိဝသာတို့။
အလုံ ဖာသုဝိဟာရာယာ၊
ပဟ်တတ္တဲ့သာ ဘိက္ခာနော့။

လို့ အရှင်သာရိပုတ္တရာကြီးရဲ့ ထောက်(၃၄၄)မှာ တိုက်ရိုက်
လာရှိပါတယ်။

ပလ္လာကော်နဲ့=ထက်ဝယ်ဖွဲ့စွဲသပြင့်။ နိုသိန္ဒသာ=ထိုင်နေ
သည်ရှိသော်။ ဘဏ္ဍား=ဒူးခေါင်းကို။ စေ နာဘိဝသာတို့=အကယ်

and appropriate for shelter, The people built five hundred shelters with leaf-roofs within a day.

A monastery for meditation

Isn't it too easy, you might ask.

*pallankena nisinnassa,
janum ce nabhivassati.
alam phasuviharaya,
pahitattassa bhikkhuno.*

If the knees do not get wet while sitting cross-legged on the hams, then it is sufficient for

၆ * သဗ္ဗာသုတေသန

၅၇ မိုးမစွက်ပြားအဲ။ ပဟိတ္တ္တသု-နိဗ္ဗာန်သို့ စေလွှတ်သော
စိတ်ရှိသော။ ဘိက္ခာနော=ဥက္ကာနှုန်းဖြစ်သော ယောကို ရဟန်းအား။
ဟသုဝိဟာရာယ=ချမ်းသာစွာ နေနိုင်ဖို့ရန်။ အလုံ=တော်လောက်
ပြီ။

ကျောင်းပစ္စည်းနှင့် ပတ်သက်ယင် တကယ်နိဗ္ဗာန်ကို
လိုလားတဲ့ ဥက္ကာနှုန်းဖြစ်သော ယောကို လုပ်လိုလျှင် အိပ်ဖို့မဟုတ်၊
တင်ပျဉ်ခွေထိုင်နေလိုက်လို့ ဘူးနှစ်လုံးကို မိုးမစွတ်ယင် ဒီကျောင်း
တော်လောက်ပြီလို့ ဆိုလိုပါတယ်။ အဲဒီလို ကျောင်းမျိုးဆိုတော့
နေ့ချင်းပြီး ဆောက်လို့ရပါတယ်။ အိမ်ခြေတစ်ထောင်ရှိတဲ့ ရွာက
လူတွေထွက်ပြီး တောထဲမှာရှိတဲ့ သစ်ရွက်တွေနဲ့ လေးတောင်
ပတ်လည်လောက် ကျောင်းကလေးတွေကို နှစ်ယောက် တစ်
ကျောင်း ဆောက်လိုက်တော့ တစ်နေ့တည်း ကမ္မဋ္ဌာန်းကျောင်း
ကလေး ငါးရာပြီးတယ်။

အရှင်သူမြတ်တွေဟာ အင်မတန် အေးမြလှတဲ့အခါမှာမှ
ဒီကမ္မဏ္ဍာန်းကျောင်းကလေးများမှာ သီတင်းသုံးတော်မူကြ
ပါတယ်။ သည့်ပြင်အချိန်မှာတော့ ထိုထိုသစ်ပင်ရင်းမှာ ထိုင်ပြီး
တော့ ရဟန်းတရား ဖွားများကြီးကုတ် အားထုတ်တော်မူကြ
ပါတယ်။

the monk, whose mind is directed to Nibbana, to reside pleasantly.

In respect of shelter, it is sufficient for the yogi intent on Nibbana not to lie down but to sit cross-legged, if the kness do not get wet with rain. The people from the thousand homesteads went to the forest and, two by two, built leaf-shelters of six feet square so the work was finished in a day.

The monks went to the shelters only when it was very cold. Otherwise they sat in meditation under the trees.

၆၆ * အတ္ထသုတေသန

ရဟန်းတို့၏ သီလတန်ခိုး

အဲဒီလို အရှင်သူမြတ်ဆွေတရားအားထုတ်ကြတော့သစ်ပင်
များမှာ နေကြတဲ့ ရက္ခာစိုးနတ်တွေ ဘယ်လိုဖြစ်လာသလဲဆိုယ်-

သီလဝန္တာနဲ့ ဘိက္ခာနဲ့ တေဇ္ဇန ပိုဟတတော့
ရက္ခာဒေဝတာ အတ္ထနောအတ္ထနော ဂိမာနာ ဉာဏ်ယူ
ဒါရကော ဂဟောတွာ ကူတော့ စိတော့ စ ပိုစရွှေ့။

သီလဝန္တာနဲ့=သီလရှိကုန်သော့။ ဘိက္ခာနဲ့=ရဟန်းတော်
တို့၏။ တေဇ္ဇန=သီလတန်ခိုးကြောင့်။ ပိုဟတတော့=ပယ်ရှား
အပ်ပြီးသော နတ်တန်ခိုး ရှိကြကုန်သည်ဖြစ်၍။ ရက္ခာဒေဝတာ=
ရက္ခာစိုးနတ်တို့သည်။ အတ္ထနော အတ္ထနော=မိမိ မိမိ၏။
ဂိမာနာ=ဂိမာန်မှု။ ဉာဏ်ယူ=သက်ဆင်းကြကုန်၍။ ဒါရကော=
ကလေးသူငယ်တို့ကို။ ဂဟောတွာ=လက်ဆွဲကြ၍။ ကူတော့
စိတော့ စ= ဤမှ ထိမှလျှင်။ ပိုစရွှေ့=လှည့်လည်ကျက်စား
သွားလျှော့ နေကြကုန်၏။

, ရဟန်းတော်တွေ သီလတန်ခိုးကြောင့် ထိရဟန်းတော်တို့
သီတင်းသုံးသော သစ်ပင်များရှိတဲ့ ရက္ခာစိုးနတ်များ မိမိတို့သစ်ပင်များ

The power of the monks' morality

When the monks meditated things happened to the tree-gods in the forest.

*Silavantanam bhikkhunam tejena vihatateja
rukkhadevata attanoattano vimana oruyha dharake
gahetva ito cito ca vicaranti.*

Because of the power of morality of the monks for removal, the tree-gods came down from the tree-mansions and, holding their children by the hand, they went hither and thither.

Because of the power of morality of the monks the tree-gods, who lived in the trees under

၆၀ * ယဉ်သုတေသနားတော်

မန္ဒာဝံတော့ဘဲနဲ့ ဆိုင်ရာမိမိတို့ရဲ့ ဘုံးပိမာန်က ဆင်းပြီးတော့
ကလေးများလက်ဆွဲ၍ ထိုထိုဗြာဗြာ လှည့်လည် တိမ်းရှောင်
ပြီးတော့ နောက်ရတယ်။

လောကာပမာအားဖြင့် မြို့ကြီးပြကြီးက မင်းစိုးရာဇာများ
တော့အရပ်ရောက်လာတဲ့အခါ ဒီအိမ် ကျူပ်တို့ နေမယ်ဆိုပြီး
နေရာယူလိုက်တယ်ဆိုယင် တောသူတောင်သား အိမ်ရှင်များက
အိမ်ပေါ်ကဆင်းပြီးတော့ သားကလေး သမီးကလေးတွေကို
လက်ဆွဲပြီး တော်ရာကို ပြီးကြုံရတယ်။

အခု ရှုက္ခာစိုးနှစ်တွေလည်း သီလရှိတဲ့ ရဟန်းတော်
တို့ရဲ့ သီလရှိန်တော် အာနဘော်ကြောင့် သစ်ပင်ပေါ်မှာ ရှိကြ
တဲ့ မိမိတို့ရဲ့ ဘုံးပိမာန်မှာမနေနိုင်ဘဲ ကလေးတွေ လက်ဆွဲပြီး
လှည့်လည်နောရတာ တစ်ရက်မှတစ်ရက် လွန်မြောက်လာ
ကတော့-

ကဒါ နဲ့ ခေါ် ဘဒ္ဒန္တာ ဂမိသုန္တိ။

ဘဒ္ဒန္တာ=အရှင်သူမြတ်တို့သည်။ ကဒါ=ဘယ်တော့များမှာ။
ဂမိသုန္တိ=ကြွေသွားတော်မှာကြမှာပါလိမ့်-

which the monks meditated, had to come down from their mansions to avoid the power, and, holding their children by the hand, they went hither and thither.

As a worldly illustration, when royalty from the city arrives at a provincial place and takes over a house the rural owners come down from the house and run to a suitable place, holding their children by the hand.

Now too the tree-gods cannot live in their tree mansions because of the power of morality of the monks but have to go hither and thither, holding their children by the hand. Days passed.

kada nu kho bhaddhanta gamissanti.

“When will the reverends leave?” they asked each other from afar. It is like the rural people

၇၀ * သွေ့သုတေသနားထော်

ဟုအဝေးကနေကြည့်ပြီး တိုင်ပင်ပြောကြားတယ်။ ခုနက ဥပမာဏာ
အိမ်ရှင်များက တို့အိမ်နေတဲ့မင်းများ ဘယ်တော့ သွားပါမလဲလို့
ချောင်းမြောင်းကြည့်သလို တိုင်ပင်ပြောကြားကြသလိုပါပဲ။

အဲဒီတော့ ရက္ခာစိုးတစ်ယောက်က-

ပဋိမဝသူပဂတာ ဘိက္ခာ အဝသံ တေမာသံ ဝသီသွှေ့။

ပဋိမဝသူပဂတာ=ပထမဝါကပ်ရောက်ကြကုန်သော။
ဘိက္ခာ=ရဟန်းတို့သည်။ အဝသံ=မချုတ်ဇက်န်။ တေမာသံ=
ဝါတွင်းသုံးလပတ်လုံး။ ဝသီသွှေ့=နေတော်မူကြကုန် လတ္တံ့။

ရဟန်းတော်များ ဝါကပ်တယ်ဆိုတာဟာ ပထမဝါကပ်
လို့ရှိယင် မှချုဇက်န် သုံးလတော့နေကြရမှာပဲအမောင်တို့။

မယ် ပန် တာဝ စိုံး အတ္ထနာအတ္ထနာ ဝိမာနာ
ဉာဏ် ဒါရကေ ဂဟေတ္ာ ဉာဏ်မှ ဝသီတုံး န သက္ကာမာ။

မယ် ပန်=ငါတို့သည်ကား။ တာဝ စိုံး=ထိုမျှလောက်
သုံးလကြာမြင့်အောင်။ အတ္ထနာ အတ္ထနာ ဝိမာနာ=မိမိ မိမိ
တို့၏ မိမာန်မှု။ ဉာဏ်=သက်ဆင်း၍။ ဒါရကေ=ကလေးငယ်တို့

peeping and asking each other from afar. "When will royalty living in our houses leave?"

A tree-god said.

*Pathama vassupagata bhikkhu avassam
temasam vasissanti.*

Monks who stay for the first month of the rainy season Retreat will stay for three months.

*mayan pana tava ciran attano attano vimana
oruhyu durake gahetva okkamma vasitum na sakko-
ma.*

We are not able in any way to step down from our mansions, holding our children by the hand, to

၇၂ * ဆွဲသူတော်တရားတော်

ကို။ ဂဟေတ္တာ=ဆွဲကိုင်ကြကုန်၍။ ထိက္ခမ=ဖယ်ရားလျက်။
ဝသိတု=နေခြင်းနှာ။ န သက္ကာမ=ဘယ်နည်းနှင့်မှ တို့တစ်တွေ
မစွမ်းနိုင်ကြကုန်လတ်အဲ။

နတ်များက ပြောက်လွန်ခြင်း

ဟန္တ မယံ ဘိက္ဗားနဲ့ ဘယာနက် အာရမ္မားကံ ဒသောမာ။

ဟန္တ=ယခု(၀၁)ကိုင်း။ မယံ=ငါတို့သည်။ ဘိက္ဗားနဲ့=ရဟန်း
တို့အား။ ဘယာနက်=ကြောက်မက်ဖွယ်ကောင်းသော။ အာရမ္မား
ကံ=အာရုံကို။ ဒသောမ=ပြရှုခြိမ်းပြောက် ဝေးရာအရပ်သို့
သွားရောက်စေကြကုန်စို့။

ကိုယ်တော်တွေကို ကြောက်စရာ အာရုံတွေ အဆင်းတွေ
အသံတွေကိုပြုး ဝေးရာဖယ်ရားသွားအောင် တို့လုပ်ကြစို့လို့
ရက္ခစိုးနတ်တွေ အားလုံးတိုင်ပင်ကြပြီး ညအချိန်မှာ အင်မတန်း
ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင်းတွေ အသံတွေကို ဖန်ဆင်း
ပြကြတယ်။

အဲဒီအခါမှာ ကိုယ်တော်တွေဟာ ကြောက်မက်ဖွယ်
ကောင်းတဲ့ အဆင်းတွေ အသံတွေကို မြင်နေ ကားနေရတော့

stay a way for three whole months.

The deva frighten the monks

*handa mayam bhikkhunum bhayantakum
arammanam dassema.*

So let us frighten the monks and drive them far away.

They consulted among themselves to create frightful forms and sounds to drive away the monks. As agreed, they created frightful forms and sounds at night.

The monk *iw* and heard those frightful forms and sounds and could not undertake their

၇၄ * အော့သုတေသနူး၏

ရဟန်းတရား အားထုတ်လို့ မရဘူး။ နောက်တော့ ရဟန်းတရား
နှလုံးသွင်းလို့ မရရုံး မကဘူး၊ တိုး၍ ကြောက်ကြောက်လာပြီး
သတိများတောင် လစ်လာကြတယ်။ အဲဒီအခါမှာ အင်မတန်
ဆုံးဝါးတဲ့ အနဲ့တွေကို လွှာကြပြန်တယ်။ ကိုယ်တော်တွေဟာ
ခေါင်းခဲ့ရောဂါ ဒွဲလာကြပြီး တစ်နေ့ တခြား ပိုနဲ့ချုံးလာကြတယ်။
ဒါပေမယ့် ဒီအကြောင်းကို အချင်းချင်း မပြောကြားကြဘူး။

နောက်ဆယ်ရက်လောက်ရှိတဲ့အခါကျတော့ သံယူမထော်
ကြီးက သံယူအစည်းအဝေးကြီးမှာ-

ကုန္တာကံး အားလုံး ကူမဲ့ ဝန်သဏ္ဌား ပံ့နှုန်း ကတိပါဟံ့
အတိဝိယ ပရိသုဒ္ဓိ ဆိုဝေးလွှာ အဟောသီ ပရိယောဒါတော့
ဂို့သန္တာနဲ့ စ ကြိုးပြုယူနဲ့။

အားလုံး=ငါရှင်တို့။ တုမှာကံး=သင်ကိုအား။ ကူမဲ့ဝန်
သဏ္ဌား=ဤလောအုပ်သို့။ ပံ့နှုန်း=ဝင်ရောက်ကြကုန်စဉ်။ ကတိ
ပါဟံ့း=နှစ်ရက် သုံးရက်လောက်ဖြင့်။ အတိဝိယ=အလွန်လျှင်။
ဆိုဝေးလွှာ=အရှေ့အဆင်းသည်။ ပရိသုဒ္ဓိ=စင်ကြယ်၏။ ပရိ
ယောဒါတော့=အပြင်ကင်းသည်။ အဟောသီ=ဖြစ်ခဲ့လေပြီ။ ကြိုး
ယူနဲ့စွဲ=မျက်စိုး၊ နား၊ နှာ၊ လျှာ၊ ကိုယ်ဆိုတဲ့ ကြိုးတို့သည်လည်း။
ဂို့သန္တာနဲ့=သန့်ရှင်း ကြည်လင်ကြကုန်၏။

practice. Progressively, they not only failed to undertake the regimen of monks but became afraid and lost consciousness. The tree-gods then emitted terrible smells. The monks contracted severe headaches adaches and daily became thinner. However they did not tell each other this matter.

About ten days later the senior monk spoke at the monk's assembly.

*Tumhakam avuso imam vanasandam
pavitthanam katipaham ativiya parisuddho
chavivanno ahosi pariyodato, vippasannani ca
indriyani.*

Reverend friends, for a few days after you entered this forest your complexion was clear without blemish and your organs were lucid.

၇၆ * အကုသက်ကုန္တာမော်

ခကုရေး ပန္တူ ကိုသာ ဒုတ္ထရွှေ့ ညွှန်ပြန္တာကာတာ၊
ကို ဝေါ ဗုဒ္ဓ အသုတ္တိယံ။

ခကုရေး ပန္တူ=ယခုခုခုလျှောက်တော်။ တုမေးငါးရှင်ဘုရား
ရဟန်းမားတို့သာသု။ ကိုသာ=အသွေးအသားတို့ ကစ်နေ့တို့
လျေားးကြိုလိုကြော်သည်။ ဒုတ္ထရွှေ့=ရုပ်ရသုအဆင်း ပျက်ခြင်း
မေး ပျက်ကြော်သည်။ ညွှန်ပြန္တာကာတာ=ဖက်ရွက်ရော်
ကဲသို့ လျေားကာလျေားက အဆင်းရိုက်နှုန်းသည်။ အထွေးဖြစ်ကြ
ကုန်။ ဝေါ=ငါးရှင်ဘုရားမားအား။ ဗုဒ္ဓ=ဤတောအရပ်။
အသုတ္တိယံ=မသင့်လျော်တဲ့ အရာတ္ထားကား။ ကိုး=အသာယ်ပါနည်း။

သံဟန္တမကော်ကြီးက ကိုယ်တော်များကို စကားလေးပို့ခြေးကောယ်။ ငါးရှင်ကို့ ငါးရှင်ကို့ ဒိုတောအရပ်ထဲ ဝင်ရောက်လာပြီး
သံကြော်ဝောက်မာ ရုပ်ရသုအဆင်းတွေ သန့်ရှင်းကြသုလင်လျက်
ရှိပါကပ်။ မျှက်စိုး နှား၊ နာစတဲ့ ဗုဒ္ဓနှေ့တွေလည်း အင်မတန်
သာ်ရှင်းကြုံလုံး လုပေကောယ်။ ယခုခုလျှေားအသွေးအသားကွေး
ကစ်နေ့ကြား မြိုင်းကိုးသွားကြပါပေကာ၊ ငါးရှင်တို့မှာ ဤတော်
အပ်သု သတိပါယာမဖြစ်တာ ဘာများရှိပါသတုန်းလို့ မေးတဲ့အခါ
ရဟန်းကော်က်ပါးက လျောက်ကောယ်။

*etarahi panattha kisa dubbhanna uppandu-
ppandukajata. kim vo idha asappayam.*

Now you have become lean and your complexion sallow. What is there in this forest which is not agreeable?

The senior monk asked of the assembly in four paragraphs. For a few days after you entered this forest your complexion was clear and your organs lucid,. Now they have wasted away. What is disagreeable in this forest? A monk replied.

၇၀ * ယတ္တသုတေသန

အဟံ ဘဏ္ဍာ ရတ္ထံ ဤဒီသ္ထ ဤဒီသ္ထ ဘရဝါရမ္မကံ
ပသာမိ စ သုဏာမိ စ၊ ဤဒီသ္ထ ဂန္း ယာယာမိ။ တေန မေ
စိတ္တံ န သမာဓိယတီ။

ဘဏ္ဍာ=အရှင်ဘုရား။ အဟံ=တပည့်တော်တို့သည်။ ရတ္ထံ=
ညကျပလားဆုံးမှဖြင့်။ ဤဒီသ္ထ ဤဒီသ္ထ=ဤသို့သဘော ဤ
သို့သဘောရှိသည်လည်းဖြစ်သော။ ဘရဝါရမ္မကံ=ကြောက်
မက်ဖွယ်ကောင်းသော အာရုံကို။ ပသာမိစ=မြင်လည်း မြင်
ရပါတယ်ဘုရား။ သုဏာမိစ=ကြားလည်းကြားရပါတယ် ဘုရား။
ဤဒီသ္ထ ဂန္း=ဤသို့သဘောရှိတဲ့ ရန်းကိုလည်း။ ယာယာမိ=
နမ်းရှုံရမိပါတယ်ဘုရား။ တေန= ထိုကြောက်မက်ဖွယ် ကောင်းတဲ့
အဆင်း အသံ အနဲ့တို့ကို မြင်ရ ကြားရ နမ်းရှုံရခြင်းဟူသော
အကြောင်းကြောင့်။ မေ=တပည့်တော်၏။ စိတ္တံ=စိတ်သည်။
နသမာဓိယတီ=ကမ္မဋ္ဌာန်းအာရုံ၌ မတုန်ခလှပ် သက်ဝင်တည်
ပြုခြင်းမရှိနိုင်ပါဘုရားလို့-

အင်မတန်ကြောက်ဖွယ်ကောင်းတဲ့ အဆင်းတွေ အသံတွေ၊
စက်ဆုပ်ဖွယ်ကောင်းတဲ့ အနဲ့တွေကြောင့် တပည့်တော်၏

*aham bhante rattim idisanca idisanca bherav-
arammanampassami ca sunami ca. idisinca gandham
ghayami. tena me cittam na samadhiyati.*

Reverend sir, when night falls we see, hear and smell such and such frightful phenomena. For that reason we are unable to develop concentration.

Because we see frightful forms, hear fearful sounds and smell hideous odours our minds are un-

၁၁ * ယတ္ထသုတေသန

စိတ်သည် မတည်ကြည် နိုင်ပါဘုရား၊ တစ်နှုတ်ခြား အသားဆွဲ
အသွေးတွေ လျော့ပါးဆုတ်ယုတ်ရပါတယ်ဘုရားလို့ ရဟန်းတော်
တစ်ပါးက ဒီလိုပြောတယ်။ နောက်တစ်ပါးကလည်း ထိနည်းအတူ
သူမြင်တဲ့ အာရုံပြောဟော သံယူမထော်ကြီးက

ဘဂဝတာ အာရုံသော ဒွေ ဝသူဗနာယိကာ ပည့်တာ။

အာရုံသော=ပါရင်ဘုရားရဟန်းများတို့။ ဘဂဝတာ=မြတ်
စွာဘုရား ကိုယ်တော်မြတ်ကြီးက။ ဒွေ ဝသူဗနာယိယာ=ပထမဝါ
ဒုတိယဝါရယ်လို့ ဝါကပ်ခြင်းနှစ်မျိုးတို့ကို။ ပည့်တာ=ခွင့်ပြု
အပ်ပါကုန်၏။

တို့ဘုရားကိုယ်တော်မြတ်က ဝါကပ်တာကို တစ်မျိုးတည်း
ခွင့်ပြုခဲ့တာမဟုတ်ဘူး၊ ပထမဝါကို ဝါဆိုလပြည့်ကျော် တစ်ရက်
နေ့များ ဝါကပ်နိုင်ကယ်။ အဲဒီလိုမှ အကြောင်းမညီညွတ်လို့ရှိယင်
ဒုတိယဝါကို ဝါခေါင်လပြည့်ကျော် တစ်ရက်နေ့များ ဝါကပ်နိုင်
တယ်။ အဲဒီလို့ ဝါကပ်ခြင်းနှစ်မျိုးကို တို့ဘုရားခွင့်ပြုထား
တယ် မဟုတ်လား။

steady. Day by day we grow emaciated. Another monk also reported what he saw. The senior monk then said.

Bhagavata avuso dve vassupanayika pannatta.

Reverend friends, the Bhagava allows the first Retreat month and the second Retreat month.

Our Bhagava allow not one only way of Retreat. The first Retreat can be adopted beginning after the full moon of Waso. If that is not possible the second Retreat can be adopted beginning the day after the full moon of Wagaung. Bhagava allows two methods of Retreat.

၁၂ * မေတ္တသုတေသန

အမှာက္ခ လူးသေနာသနဲ့ အသွာယ်၊ အယာမာရု
သော ဘဂဝတော သန္တံကံ ဂန္ဓာ အည် သပါယသေနာသနဲ့
ပုစ္ဆာမ။

ဒီလိုဆိုယင် အမှာက္ခ=ငါတို့အတွက်လည်းပဲ။ လူး
သေနာသနဲ့=ဤတောကျောင်းသည်။ အသွာယ်=မသင့်လျှော်
မလျှောက်ပတ်ချေ။ အာရုံသော=ငါရှင်ဘုရားတို့။ အယာမ=လာ
သွားကြစို့။ ဘဂဝတော သန္တံကံ=မြတ်စွာဘုရား အထံတော်သို့။
ဂန္ဓာ=သွားရောက်ကြ၍။ အည်=တစ်ပါးသော။ သပါယသေနာ
သနဲ့=ငါတို့နှင့် သင့်လျှော် လျှောက်ပတ်တဲ့ကျောင်းကို။ ပုစ္ဆာမ=
မေးမြန်းလျှောက်ထားကြစို့လား၊ ငါရှင်တို့။

ရဟန်းတော်များကို မထော်ကြီးက တိုင်ပင်တဲ့အခါ
ကျတော့ အားလုံးသော ရဟန်းတော်ဝွေက သာရ ဘဇ္ဇာ=
ကောင်းပါပြီဘုရားလို့ တည့်တည့်တည်း သဘောဆန္တူ
ကြတယ်။ တို့တို့ပြောကြပါစို့၊ ကျောင်းအိပ်ရာနေရာများကို
သိမ့်းသိမ်းဆည်းထားခဲ့ပြီး ခရီးယူဇာဝေးကွာလှတဲ့ သာဝါး
ပြည် ဘုရားရှိရာအရပ်သို့ ပြန်လာကြတယ်။

*Amhakanca idam senasanam asappayam.
ayamavusa bhagavato santikam gantva annam
sappayasenasanam pucchama.*

If that is so, this forest is not an agreeable place for us. Let us go, reverend sirs, to the Bhagava and ask for a place which will be suitable to us.

When the older put the matter to the assembled monks, one and all agreed with the elder. In brief, they cleaned their resting-places and journeyed the far distance back to the Bhagava in Savatthi.

၀၄ * မေတ္တသုတေသနားတော်

ဘုရားရှေ့မျှက် ရောက်တယ်ဆိုယင်ပဲ မြတ်စွာဘုရားက-
နဲ့ ဘိက္ခဝေ အန္တာဝသံ စာရိကာ စရိတ္ထာတိ မယာ
သိက္ခာပဒံ ပည့်။ ကိသာ တုမေ့ စာရိကံ စရထ ?။

ဘိက္ခဝေ=ရဟန်းတော်များ အိချစ်သားတို့။ အန္တာဝသံ=
ဝါတွင်း၌။ စာရိကာ=ဒေသစာရိကို။ န စရိတ္ထာ=မလှည့်လည်ရဲ။
ကူတိ=ဤသို့။ မယာ=ငါဘုရားသည်။ သိက္ခာပဒံ=သိက္ခာပုဒ်
ကို။ ပည့်=ပည့်ထားခဲ့အပ်ပြီ။ အထ=ထိသို့ဖြစ်ပါလျက်။
တုမေ့=သင်ချစ်သားတို့သည်။ ကိသာ=အဘယ်ကြောင့်။ စာရိ
ကံ=ဒေသစာရိကို။ စရထ=လှည့်လည်ကျက်စား သွားလာ၍
နေကြသလဲ ?။

ငါဘုရားက ဝါတွင်းမှာဒေသစာရိမလှည့်လည်ရဘူးလို့
သိက္ခာပုဒ်ပည့်ထားတယ်မဟုတ်လား၊ ဘာဖြစ်လို့ ဝါတွင်းကြီး
မှာ လှည့်လည်ပြီး သွားနေကြတာတုန်းလို့ ဘုရားကိုယ်တော်မြတ်
က မေးတော်မှုတယ်။

ရဟန်းတော်များက မိမိတို့နေတဲ့အရပ်မှာ ဒီလိုအန္တာဝသံ
ရှိတဲ့အကြောင်း အသီးသီးလျောက်ထားကြတယ်။ ဘုရားကိုယ်
တော်မြတ်က ဇဗ္ဗာဒိပ်ကျွန်းအပြင်မှာ ထိအရှင်တို့အတွက် သပ္ပါယ

*na bhikkhave antovassam carika caritabbati
maya sikkhapadam pannatam. kissa tumhe carikam
caratha?.*

Bhikkhus, the rule has been established that there should be no travel during the rainy months. Then why are you bhikkhus going about?

“Haven’t I not laid down the rule that you should not travel during the period of Retreat? Why do you travel now?” asked the Bhagava.

The monks reported the dangers extend in their place of residence. The Bhagava considered where outside southern Jambudipa there would be

၁၆ * ဆွဲသုတေသန

ပြစ်မယ့်နေရာကို သွားလျှတ် ရွှေ့ကြော် တော်ဖြင့် ကြည့်တော်မူရာ
ညောင်စောင်းတစ်ကွက်စာလေးမျှပင် မြင်တော်မမူဘူးတဲ့။

တစ်ဖန်သူတို့သိတင်းသုံးနေထိုင်ခဲ့တဲ့ တော်အပ်ကို ကြည့်
လိုက်တဲ့အခါကျတော့ ဒီတော်အပ်ကပဲ အရဟတ္တပိုလ်ပေါက်
ဥပန်သုယယပစ္စည်း အထောက်အပံ့ပြစ်မှာကို မြင်တော်မူတဲ့
အတွက်-

နဲ့ ဘိက္ခဝေ တုမှာကံ အညံ သွားယသနာသနဲ့ အထွေး။

ဘိက္ခဝေ=ရဟန်းတော်များ အိချုစ်သားတို့။ တုမှာကံ=
သင်ချုစ်သားတို့အား။ အညံ=ယခု သင်ကိုစွန်ပစ်ထားခဲ့တဲ့
တော်အပ်မှ တစ်ပါးသော်။ သွားယသနာသနဲ့=သင့်လျှော်
လျှောက်ပတ်တဲ့ ကျောင်းနေရာသည်။ နဲ့ အထွေး=ညောင်စောင်း
တစ်ကွက်စာများ သင်ချုစ်သားတို့အတွက် မရှိချော်။

သည့်ပြင်မှာဆိုယင် ခုတင်ကလေးတစ်လုံး ချစရာများ
သင်ချုစ်သားတို့အတွက် အဲားနေရာမရှိဘူး။

a place appropriate for the monks but could find no spot even so large as the size of a bed.

The Bhagava looked at the forest where they had stayed and found it to be a place to support the realisation of the Fruition of Arahatta.

Na bhikkhave tumhakam annam sappayasena-sanam atthi.

There is no spot for so much as to lay a bed which is appropriate for you other than the forest you have abandoned.

There is no other place for you large enough to lay a bed.

၈၈ * မေတ္တသုတေရားထော်

တထွေဝ=ထိတောအပ်မှာပင်။ တမေ=သင်ချစ်သား
တို့သည်။ ဝိဟရန္တာ=ဆက်၍ နေကြကုန်သည်ရှိသော်။
အသဝက္ခယ်=အေသဝါလေးတန် ကုန်ရာမှန်သည့် အရဟတ္ထ
ပိုလ်သို့။ ပါပုကောယာထ=မချွတ်ဇကန် ဆိုက်ရောက်ကြလိမ့်
မည် မှန်ပေါ်။ ဘိက္ခဝေ=ရဟန်းတော်များ အိုချစ်သားတို့။
ဂုဏ်ထ=သွားကြကုန်လေ့။ တမေဝ သေနာသနံ=ထိတောရ^၁
ကျောင်းကိုပင်။ ဥပန်သာယ=အမှုပြ၍။ ဝသထ=နေကြကုန်။

အခုပဲပြန်သွားကြ။ ပထမဝါ မမိယင် ဒုတိယဝါမိအောင်
ပြန်သွားကြ။ အဲဒီနေရာသည် ချစ်သားတို့အပို့ အရဟတ္တပိုလ်
ပေါက် ကျေးဇူးပြုမယ့်နေရာ ဖြစ်တယ်။

သစ် ပန် ဒေဝတာဟို အသာယံ ကြစ်ထာ၊ ကူမ့် ပရီတ္ထံ
ညွှန်ထာ။ ဧတ္ထံ ပေါ် ပရီတ္ထံ၏ ကမ္မဋ္ဌာန် ဘဝိသာတိ။

ଅନ୍ତର୍ଗତିରେ * ୧୯

*tattheva tumhe viharanta asavakkhayam
papuneyatha, gacchatha bhikkhave tameva
senasanam upanissaya viharatha.*

If you continue to reside in that forest grove
you will surely realise the Fruition of arahatta
and the destruction of the intoxicating flows. Go
and reside there for the palce to support your
efforts.

Return now, if not in time for the First Retreat
than for the second Retreat. That place will benefit
you in the realisation of the Fruition of Arahatta.

*sace pana devatahi abhayam icchatha, imam
parittan ugganhatha. etanhi vo parittanca
kammañthananca bhavissati.*

၉၀ * မေတ္တသုတေသနားတော်

သစေ=အကယ်၍။ ဒေဝတာဟို=ရက္ခဖိုးနတ်တို့မှု။ အဘယံ=
ဘေးမဲ့ကို။ ကြစွထ=အလိုဂိုဏ်ကုန်ပြားအုံ။ ကူမံ ပရီတ္တာ=ဤ
မေတ္တသုတ် ပရီတ်တော်ကို။ ဥရုံကျေထ=သင်ယူကြကုန်။ ဘိက္ခဝေ=
ရဟန်းတော်များတို့။ ဇတ်=ဤမေတ္တသုတ်တရားသည်။ ဝါ=
သင်ချေစသားတို့အတွက်။ ပရီတ္တာ=အရုံ အတားလည်းပဲ။
ဘဝိသုတိ=ဖြစ်ပေလိမ့်မည်။ ကမ္မဋ္ဌာန်း=သမာဓိဘဝနာ
ကမ္မဋ္ဌာန်းလည်းပဲ။ ဘဝိသုတိ=ဖြစ်ပေလိမ့်မည်။

မေတ္တသုတ္တန်ကို ဘုရားဟောတော်မူခြင်း

အဲဒီလို အကျိုးစကားတွေကို ရှေးဦးစွာ ညွှန်ပြပြီးတော့မှ
ဘုရားကိုယ်တော်မြတ်က မေတ္တသုတ္တန်ဒေသနာတော်ကို-

ကရဏီယမတ္တကုသလေန၊

ယန္တသန္တား ပုံ အဘိသမေစ္စ။

သက္ကာ ဤ ၂ ၃ စ သုဟရှစ်၊ သုဝဏ္ဏ စသာ မှုဒ် အနတိမာနိုး။

-အစရိသည်ဖြင့် အကျယ်ဟောပါတယ်။

If you wish to secure yourselves from the dangers of the tree-gods learn this protective *paritta*. Bhikkhus, this *paritta* will be a safeguard for you and a means for the development of concentrative meditation.

Buddha preaches the Metta Sutta.

After indicating the benefits Buddha preached the Metta Sutta.

*Karaniyamatthakusalena,
vantasantan padam abhisamecca.
sakko uju ca suhuju ca,
suvaco cassa mudu anatimani.*

၈) * မေတ္တာသုတေသန

တပည့်တော်တို့ တက်ခဲ့ရတဲ့ မေတ္တာသုတေသန “ယသာန ဘာဝတော ယက္ခာ၊ နော ဒဿံ ဘီသနံ”ကစ၊ ပါတယ်လို့ မေးစရာရှိတယ်။ မှန်ပါတယ်။ အဲဒီ ဂါထာက မေတ္တာသုတေသနအတွက် အမွန်းဂါထာ ဖြစ်ပါတယ်။ “အမွန်းဂါထာဆိုတာ အပိုပဲမဟုတ် လား”လို့ ဘုန်းကြီးကို ပုဂ္ဂိုလ်တစ်ဦးက မေးဖူးပါတယ်။

မပိုပါဘူး။ တရားတော်ကို ချိုးမွမ်းတယ်ဆိုတာ တရား တော်နဲ့ တွေ့ကြိုရတဲ့ ဘဝမှာသာ တရားကော်ကို ချိုးမွမ်းနိုင်တယ်။ ဘုရားကိုယ်တော်မြတ်ကို ချိုးမွမ်းတယ်အဣဟလည်း ဘုရားနဲ့ တွေ့ကြိုတဲ့ သာသနာခေတ်မှာသာ ဘုရားဂုဏ်ကို ချိုးမွမ်းလို့ ဖြစ်တာ၊ သံယာ့ဂုဏ်ကိုလည်း ဒီလိုသာသနာနှင့် တွေ့ကြိုတဲ့ ခေတ်မျိုးမှာသာ ချိုးမွမ်းလို့ဖြစ်ပါတယ်။

မောင်တို့ ဒီဘဝက သေလို့ ရတနာသုံးပါး မရှိတဲ့ နေရာမှာ သွားပြီးတော့ လူပဲဖြစ်တယ် ထားပါဦး၊ ရတနာသုံးပါး ကို ချိုးမွမ်းတဲ့ ထောမနာ ကောင်းမှုကုသိုလ်တွေ တစ်စက်မှ တစ်ရွှေးမှ မောင်တို့ရှို့ရန် မရှိဘူးလို့ ပြောရမယ်။ တချို့က ဒီအမွန်းလဲ ဖြုတ်ချင်တယ်၊ နိဂုံးအမွန်းကိုလဲ ဖြုတ်ချင်တယ်။

You might question this by saying "the Metta Sutta we learnt began with *yassa nubhavato yakkha neva dassanti bhisanam*" That is true. That verse is the laudation. Someone asked me whether such laudation was not superfluous.

No, it is not superfluous. The Dhamma can be lauded only in a life where one comes to meet the Dhamma. The Buddha can be lauded only in a Sasana period when one happens to coincide with the Buddha. The Sangha too can be lauded only in this period when one happens to coincide with the Sangha.

If you die and become a person where the Three Jewels are not extant how can you ever gain the merit of praising the Three Jewels. Some persons wish to delete this laudation and the laudation at the end.

၉၄ * လျှော့သုတေရားဆော်

ရှေးက ပညာရင်ကြီးတွေက အကျိုးမရှိယင် ဘယ်ရေးသား
ထားခဲ့မှာတုန်း။ ဒီအမွန်းကို ရွတ်ဆိုခြင်းဖြင့် ဘုရားဂုဏ်ကို ချိုး
မွမ်းရာရောက်တယ်။ သွေ့စာရားတွေ ရွှေ့ရွှေ့လေလာပြီး
မဟာကုသိုလ်စိတ်တွေ ပြစ်ပေါ်ရတယ်။

အချို့က “ဒံကိုယ်တော် ကရဏီယနဲ့ ပြီးနေတာပါပဲ”
လို့ ပြောကြတယ်။ ဘုန်းကြီး ဘာကြောင့်မေတ္တာသုတ်ကိုမှ
ကွက်ပြီး ဟောချင်ရတာလဲ ဆုံးတော့ ကရဏီယဟာ ဘယ်လောက်
အဓိပါယ်ရှိတယ်ဆုံးတာ ဘုန်းကြီး ဟောချင်လို့ ဖြစ်ပါတယ်။

သံယာတော် အရှင်သူမြတ်တွေ ထိုထိအလူပဲသဘင်မှာ
“ကရက္မာယမထွေကုသလေနာ၊ ယန္တ သန္တ ပါး အဘိသမေ့”
စသည်ဖြင့် မေတ္တသုတ် ရွတ်ပွားတော်မှုကြတာဟာ ရည်ရွယ်
ချက်ရှိပါတယ်။ ဘရည်ရွယ်ချက်တွေလဲဆိုတာကို နောက်
ဘုန်းကြီးစာစိနုပုဒ် ပြောလာတဲ့ အခါကျတော့ သိလာပိုမိုပေါ်
မေတ္တဘာဝနာနှင့်လုံး ကျင့်သုံးတော်မှုခြင်းဖြင့် ဒါယကာ
ဒါယိုကာမတို့၏ အလူဒါနကို ဒက္ခားကိုသုဒ္ဓိ=အလူစင်ကြယ်ခြင်း
ပြစ်အောင်လို့ စောင့်ရှောက် ချိုးမြှောက်တော်မှုကြတာ ပြစ်ပါတယ်။

The wise elders would not have written this if it were not beneficial. Reciting this laudation means praising the qualities of Buddha. Thoughts of generous faith will flow over and great meritorious consciousness arise.

Some say this monk is only preaching “*karaniya*”. I preach the Metta Sutta because I wish to stress the importance of “*karaniya*”.

Monks who recite “*karaniya mattha kusalena, yanta santam padam abhisamicca*” have a purpose in mind when they do so at various charities. That purpose will become clear as I explain each verse. They promote and safeguard the purity of the charity by developing in the lay benefactors the practice of loving-kindness meditation.

၉၆ * မေတ္တသုတေသနားတော်

ဆရာတော် သံယာတော်များ အလူမှာ မေတ္တသုတ်ကို
ရွတ်ဆိုပြီး မေတ္တဘာဝနာဖြင့် အလူအကျိုးကြီးမားအောင်
ချိုးမြှောက်တဲ့ထုံး ဘုရားလက်ထက်တော်မှာ ရှိခဲ့ပူးပါတယ်။

အနာထပိက်သော်းမှာ သုဘူတိဆော်တဲ့ ညီအရှင်းသော်း
သားတစ်ယောက်ရှိတယ်။ အဲဒီ သုဘူတိသော်းသားဟာ
ဇေတဝန်ကျောင်းတော်ကြီး ရေစက်ချတဲ့နေ့မှာ သာသနဦးဝန်
ထမ်းရုဟန်းပြုခွင့်ပေးပို့အစ်ကို အနာထပိက်သော်းထဲ ခွင့်ပန့်
တယ်။ ပြုခွင့်ရလို့ ရုဟန်းပြုပြီး ရုဟန်းတော်ကို ပြားမှာ
အားထုတ်လိုက်တာ မကြောမီ ရုဟန်းပြုခွင့်သွားကယ်။ ငောက်
အရှင်သုဘူတိဟာ ဇတ်အား နှစ်ဆင့်ရုက်ပါ။ ဘစ်ဆင့်က
မေတ္တာဖြင့် နေလဲရှိတဲ့ ပုဂ္ဂိုလ်ထဲမှာဖြင့် အသေးဆုံး အမြှေ့ဟ်ဆုံး
ဖြစ်တဲ့ ဒက္ခိကောယျမြတ်အားဖြစ်တယ်။ တစ်ဆင့်ကျတော်
ကိုလေသာက်းကွာ ချုပ်ချုပ်သာသောနှင့် နှိမ်းလော်မှာဖြင့်
အသေးဆုံး အမြတ်ဆုံးဖြစ်တဲ့ အရက်ပို့ဟာရို့တော်အား ဖြောပါတယ်။

အဲဒီလို့ ဇတ်အား နှစ်ခုရတဲ့ သုဘူတိမထောင်ဟာ မြို့ထဲ
ရွာထဲ ဆွမ်းခံကြတဲ့အခါ ဆွမ်းတစ်လုတ် လောင်းမည့်အိမ်

This practice of the Sangha enhancing the benefits of the charity by developing loving-kindness meditation through the recitation of the Metta Sutta is a tradition from the time of the Buddha.

Wealthy Anathapindika had a younger brother called Subhuti. On the day of the libation ceremony for the Jetavana monastery he came to have faith in the Sasana and asked permission of his brother the wealthy Anathapindika to enter the Sangha.

ceiving permission, he became a monk and through practice of meditation as befits a monk he became an arahat. The arahat Subhuti was recognised for excellence in two qualities. As a person who dwelt in loving-kindness he was excellent in being worthy of receiving offerings donated for well-being in the next existence. As a person who happily dwelt free from the defilements he was excellent as a dweller in quietude.

When Subhuti went on the meritfood round in the town or the village he would observe the likely

၉၈ * ယဉ်သုတေသနားထော်

ဆိုလိုရှိယင် ရပ်တဲ့အချိန်ကစြီး အချိန်ဘယ်လောက်ကြာမလဲ
လို့ အကဲခတ်လိုက်တယ်။ ဆွမ်းခူးနေတာနဲ့၊ ပြင်ဆင်နေတာနဲ့၊
လာနေတာနဲ့ ငါးမိန်စံလောက်တော့ ကြာမယ်ဆိုယင် အဲဒီ
ငါးမိန်စံလောက်မှာ မေတ္တာစျောန်ကို ဝင်စားလိုက်တယ်။ အဲဒီလို
မေတ္တာစျောန်ဝင်စားပြီးတော့ မေတ္တာစျောန်က ထပြီးမှ အဲဒီဆွမ်း
တစ်စွဲန်းကို အလူခံတော်မူတယ်။ ဤသို့ အရှင်သုဘူတံမထောင်ဟာ
မေတ္တာဘာဝနာနဲ့ ဒါယကာ ဒါယိကာမတို့ လူတဲ့ သက်နှုန်း၊
ဆွမ်း ကျောင်း ဆေး ပစ္စည်းလေးပါးကို အကျိုးရှိအောင် ချို့
မြှောက်တော်မူတယ်။

အဲဒီ အရှင်သုဘူတံမထောင်ကို နှလုံးမူပြီးတော့ ရှေး
မထောင်မြတ် အစဉ်အဆက်ဆရာတော်ဘုရားများက အလူဝတ္ထာ
တစ်ခုခုအလူခံမယ်ဆိုယင် မေတ္တာသုတ်ရွတ်ပို့ မေတ္တာနှလုံး
ကျင့်သုံးပို့ မူချပေးခဲ့တယ်။

အဲဒီ မေတ္တာသုတ်မှာလည်း အမွန်းဂါထာ ပါတယ်။

lapse of time as he stood to receive the portion of food. If fetching and bringing the food would take about five minutes, for those five minutes he would develop the *jhana* of loving-kindness. He would then emerge from the *jhana* and receive the portion of food. The thera Subhuti thus developed loving-kindness meditation to enhance the benefit which accrued to lay people offering the four requisites of robe, food, dwelling-place and medicine.

In the tradition of *thera* Subhuti, reverend Sayadaws have successiv ely laid down the practice of reciting the Metta Sutta and developing loving-kindness when accepting a charitable offering.

The Metta Sutta has laudatory verses.

၁၀၀ * မေတ္တသုတ်တရားကော်

ယသုနာနာဝတော ယက္ခာ၊
နေဝ ဒသေဆဲ့ ဘီသနံ။
ယဉ် စေဝနုယ္ခွဲနော်၊
ရထိနဲ့ဝ မတနဲ့တော်။
သူခံ သူပတီ သူတွောစ၊
ပါပံ ကိုး န ပသကီ။
ဝေမာဒီ ဂုဏ်ပေတီ၊
ပရီတဲ့ တံ ဘဏာမ ဟော။

အဲဒါ အမွန်းတင်ဂါထာလို့ ခေါပါတယ်။

ယသု=အကြင်မေတ္တသုတ် ပရီတ်တော်၏။ အာနာဝ
တော်=တန်ခိုးရှိန်စော် အာနာကော်ကြောင့်။ ယက္ခာ=ပြော့ လွမ်း
ပိုး အပ်စိုးစောင့်ကပ် ဘုမ္မစိုးနတ်တို့သည်။ ဘီသနံ=ရူပ သဒ္ဓ
စသည်ပုံဖူး ကြောက်မက်ဖွယ်သော အာရုံကို။ နေဝ ဒသေဆဲ့=
မပြကြကုန်။ (မေတ္တသုတ်ရဲ့ နိုဂုံးကျတော့ ဘုမ္မစိုးနတ်တွေ
ကြောက်လန့်ဖွယ်သော အာရုံကို မပြကြဘူးဆိုတာ နားလည်
ပါလိမ့်မယ်)။

ဟို=မှန်၏။ ယံ=အကြင် မေတ္တသုတ်ဒေသနာလာ
မေတ္တသာဝနာကို။ ရထိုံး စေဝ=ညျဉ်းဖြူလည်းကောင်း။ ဒိုဝ္မာ=

*yassa nubhavato yakkha,
neva dassenti bhisam.
yanhi cevanuyonjato,
rattindiva matandito.
sukham supati suttoca,
papam kinci na passati,
evamadi gunupetam,
parittam tam bhanama he.*

Those are the laudatory verses.

By the power of the Metta Sutta, earth-gods are unable to display frightful forms and sounds. (At the end of the Metta Sutta it will be understood that earth-gods are unable to display frightful phenomena.)

The *yogi* who diligently practises again and again loving-kindness according to the Metta Sutta,

၁၀၂ * အတ္ထသုတေသန

နှဲနှဦလည်းကောင်း။ အတန္ထတော်မပျော်မရိုလုံလရှိသည်ဖြစ်၍။
 အနယူ့နွေ့=အဖန်ဖန်ကြီးကုတ် အားထုတ်တဲ့ ယောဂီပိုဂိုလ်
 သည်။ သုခံ=ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာ။ သုပတီ=အိပ်ရှု။
 (ချမ်းချမ်းသာသာ အိပ်ရတယ်)။ သုတ္ထာစ=အိပ်ပျော်သော
 သူသည်လည်း။ ပါပံ့=ယုတ်ည့်သော။ ကို့ဗို့= တစ်စုံတစ်ခုသော
 မကောင်းသောအိပ်မက်ကို။ နဲ့ ပသာတီ=မမြင်မက်။ (အိမ်ပျော်တဲ့
 အခါမှာလည်းပဲ အိပ်မက်ဆိုးများကို မမြင်မက်ဘူး)။ ဇဝမာဒိဂုဏ်
 ပေတီ=ဤသို့အစရှိသော တစ်ဆယ့်တစ်ပါးသောကျေးဇူးဂုဏ်
 အထူးနှင့် ပြည့်စုံပေထော်သော။ တဲ့ ပရီတ္ထံ့=ထိုမေတ္ထသုတ်တွင်ခေါ်
 ပရီတ်တော်ကို။ ဟော=သူတော်ကောင်းတို့။ မယံ့= အကျွန်းပိတ္ထို့
 သည်။ ဘဏာမ=ရွတ်ပွားကြစို့။

အဲဒီအမွန်းတင်ဂါထာထဲမှာ ချမ်းချမ်းသာသာ အိပ်ရ^၁
 ခြင်း၊ အိပ်ပျော်တဲ့အခါမှာလည်း မကောင်းသောအိပ်မက်ကို
 မမြင်မက်ခြင်း အစရှိတဲ့ ဗာစ်ဆယ့်တစ်ပါးသော ကျေးဇူးဂုဏ်
 အထူးနဲ့ ပြည့်စုံတယ်လို့ ဆိုပါတယ်။ မေတ္ထဘာဝနာ နှလုံး
 ကျွန်းသုံးလို့ရှိယင် တစ်ဆယ့် တစ်ပါးသော အကျိုးကိုရတယ်။

by night or by day, sleeps pleasantly both physically and mentally and does not dream bad dreams. Virtuous people, let us recite the Metta Sutta paritta which is possessed of the eleven qualities.

The laudation verse states that eleven benefits accrue, including sleeping pleasantly and having no bad dreams. Eleven benefits are acquired when loving-kindness meditation is practised.

၁၀၄ * ယတ္တသုတေသနားတော်

- ၁။ သူခံ သုပတိ=ချမ်းချမ်းသာသာ အိပ်ရတယ်။
- ၂။ သူခံ ဗုံးတိ=ချမ်းချမ်းသာသာ နှီးတယ်။
- ၃။ န ပါပကံ သုပိနဲ့ ပသုတိ=ယုတ်မာတဲ့ ကြောက်လနဲ့
ဖွယ်အိပ်မက်ဆိုးများကို မမက်ဘူး။
- ၄။ မနုသာနဲ့ ပိုယာ ဟောတိ=မြင်မြင်သမျှ လူအပေါင်း
တို့ရဲ့ ချစ်ခင်မှုကို ခံရတယ်။
- ၅။ အမနုသာနဲ့ ပိုယာ ဟောတိ=မြင်မြင်သမျှ နတ်တွေရဲ့
အချစ်ကိုလည်း ခံရတယ်။
- ၆။ ဒေဝတာ ရက္ခန္တိ=နတ်တို့က အမြဲမပြတ် စောင့်ကြပ်တယ်။
- ၇။ နာသာ အဂို့ဝါ ဝိသံ ဝါ သထ္တံ ဂါ ကမတိ=ထိုမေတ္တာ
ဘာဝနာနှလုံးကျင့်သုံးတဲ့ပုဂ္ဂိုလ်၏ ရူပကာယကို မီးလည်း
မလောင်နိုင်ဘူး၊ အဆိုပ်လည်းမဝင်နိုင်ဘူး၊ လုံ ဓားအစရိတဲ့
လက်နက်များလည်း မရူးဝင်နိုင်ဘူးတဲ့။
- ၈။ တုဝင့် စိတ္တံ သမာဓိယတိ=စိတ်မြန်မြန် သမာဓိရတယ်။
- ၉။ မုခဝဏ္ဍာ ပသီဒတိ=မျက်နှာအဆင်းဟာလည်း အမြဲတမ်း
ကြည်လင် သန်ရှင်းဦးတော့ နေတယ်။

1. *sukham supati* = sleep pleasantly.
2. *sukham bujjhati* = wake pleasantly.
3. *na papakam supinam passata* = dream no frightful or obscene dreams.
4. *manussanam piyo hoti* = receives the love of all persons in sight.
5. *amanussanam piyo hoti* = receives the love of all deva in sight.
6. *devata rakkhanti* = devas safeguard continuously.
7. *nassa aggi va visan va sattham va kamati* = fire will not consume, poison harm nor swords, spears, weapons penetrate the body of the person who practises Loving-kindness.
8. *tuvatan cittan samadhiyati* = concentration is developed rapidly.
9. *mukhavanno pasidati* = the complexion and features are clear and fair.

၁၀၆ * ထွေ့သုတေသနးလော်

၁၀။ အသမ္မ၍ ကာလံ ကရောတိ=သေယင်လည်းပဲ မတွေ
မင်း သေရတယ်။

၁၁။ ညွှန်ရိမပ္ပါဝိအဲနဲ့ ပြဟ္မာလောကုပင်း ဟောတိ=အထက်
ဖြစ်တဲ့ လောကုတ္တရာမဂ်ဖို့လ်ကို ပါရမီ မပြည့်စုံသေးလို့
မရယ်တေား၊ ပြဟ္မာပြည်တေား လားရောက်ရ၏။

အဲဒီလို မေတ္တာဘာဝနာရဲ့ အကျိုးတစ်ဆယ့်တစ်ပါးကို
ကောဒသကနိပါတ် အင့်ထိုးရုပါဉ်တော်မှာ ဘုရားဟောထား
တယ်။ အဲဒီအကျိုးတွေကို ဝေမာဒိုဂုဏ္ဍာပေတံလို့ အမွန်းဂါထာ
မှာ ဆိုထားတယ်။

ယနေ့မေတ္တာနှင့် ကျင့်သုံးရမယ့်အခိုန်ဖြစ်တယ်။ “သဲ့
သတ္တာ အဝေရာ ဟော၍” အစရိတဲ့ မေတ္တာတရားက ပွာ၊ ရဖန်များ
တော့ လူတွေက ရုံးနေပြီ။ ဒီကော့ ခပ်ဆန်းဆန်းကလေး
မေတ္တာပွားရအောင်။ ဒီမေတ္တာဘာဝနာ ပွားနည်းက “သဲ့
သတ္တာ သဲ့ပါကာ သဲ့ဘူတာ သဲ့ပုဂ္ဂလာ” အစရိသဖြင့်
ပဋိသမ္မာ မောင်ပါဉိုတော်များ လာတဲ့နည်းပါ။

10. *asummulho kalam karoti* = dies lucidly.

11. *uttarimappato vijjhanto bhramalokupago hoti*
 = even if the higher supramundane Way and
 Fruition are not achieved, existence in bhrama
 realm is assured.

The eleven benefits of Loving-Kindness meditation is preached by Buddha in the Book of Eleven of the Aṅguttara Nikaya. These benefits are indicated by “*eva madi gunu petam*” in the laudatory verse.

Today is the time to practise loving-kindness. Since “*sabbe satta avera hontu*”, by repeated practice is quite common, let us practise in a different manner. It is “*sabbe satta, sabbe pana, sabbe bhuta, subbe puggala*”, a practice which comes from the Patisambhida Magga.

၁၀၈ * လွှာသတ်တရားတော်

အခုမေတ္တသုတ္တန်ကလာတဲ့ မေတ္တာပွားနည်းကို ဒီကနဲ့
နားလည်ရမယ်။ မြတ်စွာဘုရားက-
ကရဏီယမတ္တ ကုသလေန၊
ယနဲ့သနဲ့ ပါး အဘိသမေစ္စ။

သနဲ့=ပြိုမ်သက်စွာထသော။ ယံ ပါး= အကြင်နိုဗ္ဗာန်
တရားမြတ်သည်။ အတ္တိ=ရှိ၏။ တံ့ ပါး=ထိနိုဗ္ဗာန်တရားမြတ်ကို။
အဘိသမေစ္စ=မဂ်ဉာဏ်ဖိုလ်ဉာဏ်ဖြင့် ဆိုက်ရောက်၍။ ဝိဟရိတ္ထ
ကာမေန=ချမ်းချမ်းသာသာ နေလိုသော။ အတ္တကုသလေန=
ကိုယ်ကျိုး ကိုယ်စီးပွား၌ ကျွမ်းကျင်လိုဗ္ဗာသော အမျိုးကောင်း
သားသည်။ ကရဏီယံး= အလုပ်လုပ်ရလိမ့်မယ်။

တရားအားထုတ်သူတို့၏ အရည်အချင်း ၁၄-ချက်

တရားအလုပ် အားထုတ်ချင်တဲ့ ပုဂ္ဂိုလ်မှန်သမျှ အရည်
အချင်း ၁၄-ချက်နှင့် ပြည့် စုံရလိမ့်မယ်။

သက္ကာ ၃၉ စ သုဟ္မာ စ။
သုဝဏေ စသာ မုဒ္ဒ အနတိမာနီ။

Now we must understand the method which comes from the Metta-Sutta.

*kuraniyamatthakusalena,
yanta santam padam abhisamecca.*

The person of good family who is skilled in the benefaction and wishes to realise the tranquility of Nibbana through the attainment of the Way knowledge, must work.

The 14 Qualities of a Meditator.

So a meditator should be fully equipped with the 14 qualities.

*sakko uju ca suhuju ca,
suvaco cassa mudu anatimani.*

၁၁၀ * မျှော်သုတေသနားတော်

၁။ သက္ကာ စ=လုံ.လပြောစည် စွမ်းရည်နှင့် ပြည့်စုံသည်
လည်း။ အသေ=ဖြစ်ရာ၏။ တရားအားထုတ်ပောင် လုံ.လစွမ်းရည်
နှင့် ပြည့်ပြည့်စုံစုံရှိရမယ်။

၂။ အသု=ပြစ်ရာ၏ စွ=ကိုယ်နှတ်နှစ်ပါး ဖြောင့်စင်းသည်လည်း။

၃။ သုဟုရှိ စ=မန္တာဒ္ဓိရအား ကောင်းစွာဖြောင့်စင်း
သည်လည်း။ အသေ=ပြစ်ရာ၏။ ကိုယ်နဲ့လည်း လိမ်မယ်
ကောက်မယ်မကြား၊ နှုတ်နဲ့လည်းလိမ်မယ် ကောက်မယ်မကြား၊
စိတ်နဲ့လည်း လိမ်မယ် ကောက်မယ် မကြား။ သူတော်နဲ့လုံး
ကျင့်သုံးချင်ယင် ကိုယ်နှုတ်နဲ့လုံး သုံးပါးလုံး ဖြောင့်စင်းရုံမယ်တဲ့။

၄။ သုဝဏ္ဏ စ=ပညာရှိသူတော်ကောင်းတို့က ဆိုဆုံးမ
သည်ရှိသော နာလွယ်တဲ့ ပုဂ္ဂိုလ်သည်လည်း။ အသု=ဖြစ်ရာ၏။

ယနေ့ မဂ်ပေါက်ဖိုလ်ပေါက် အပ္ပနာရာန်ပေါက် တရား
အားထုတ်ချင်လျှင် ပညာရီ သူတော်ကောင်းတို့ ဆုံးမတဲ့စကား
ကို နာလွယ်ရမယ်။ အဆိုအဆုံးမရခက်တဲ့ ဒုဗ္ဗစပုဂ္ဂိုလ်ဆိုတာ
မတော်လို့ သိတင်းသုံးဖော်အချင်းချင်းပြောလိုက်တယ်ဆိုယင်

ଅନ୍ତର୍ମାଲା ପଦ୍ମନାଭ

1. Competent and energetic.
2. Straight forward in behaviour and speech.
3. Upright. A virtuous person guards the physical, verbal and mental behaviour.
4. Amenable to admonition by wise persons.

Today, a person who wishes to practise to attain the Way, Fruition and jhana should be amenable to guidance by wise, virtuous persons. A

၁၁၂ * ဆွဲသုတေသန

ဘာဆိုင်လို့ ပြောရတာလဲ၊ ခင်ဗျားတပည့်မို့လား၊ ရှင့်တပည့်မို့လား
စသည်ဖြင့် လက်ညွှံးတင့်ငွေ့နှင့် ရန်ထောင်စကား ပြောတယ်။
အဲဒါကို ဒုဗ္ဗစပုဂ္ဂိုလ်လို့ ခေါ်တယ်။

မတော်တာကိုတွေ့လို့ ပြောလိုက်တယ်ဆိုယင် ဆုံးမတော်
မူပါ အရှင်ဘုရားလို့ တပည့်တော်ရဲ့ မသင့်လျော်သော ကာယက်
မှ ပစီကံး၊ မနောက်မှုများကွေ့ယင် ဆုံးမတော်မူပါ။ ဒီလို့
သာယာညွှဲတ်ပျော်း၊ ဘာင်းဝန်စကားပြောတဲ့ပုဂ္ဂိုလ်ကို ဆုံးမ
လွယ်တဲ့ပုဂ္ဂိုလ်လို့ ခေါ်တယ်။ အဲအံလို့ သူဇူး၊ လုံးကျင့်သုံး
ယင် ဆုံးမလွယ်တဲ့ ပုဂ္ဂိုလ်ဖြစ်ရမယ်။

၅။ မုဒ္ဒနီ=ရှိယနှုံး၊ မူးယော ကိုယ်အမူအရာ နှုတ်အမူရာ
ရှိသည်လည်း။ အသု=ဖြစ်ရာ၏။ ကာယက် အမူအရာကလည်း
သိမ်မွေ့ရမယ်၊ နှုံးညွှဲရမယ်။ ဝစီကံး အမူအရာကလည်း မကြမ်း
ကမ်းရုံး၊ သိမ်မွေ့နှုံးညွှဲရမယ်။

၆။ အနဲ့မာနဲ့ စ=မာန်မာန်မရှိသည်လည်း။ အသု=ဖြစ်
ရာ၏။ တရားအားထုတ်ချင်ယင် မာန်မာန်တွေ့ဆိုတာ အကုန်လုံး
ဖယ်ထားလိုက်ရမယ်။

person not amenable retaliates with vituperation.

An amenable person, when admonished, requests companions to point out the inappropriate behaviour, physical, verbal or mental. A virtuous person should be thus amenable.

5. Gentle in physical and verbal expression.

6. Humble. All vanities must be removed in meditation.

၁၁၄ * မေတ္တသုတေသန

သန္တသုကော စ သုဘရော စ၊
အပ္ပကိုစွဲ စ သလ္းဟုကင့်တို့။

၇။ သန္တသုကော စ=မိမိမှာ ရှိသမျှနှင့် မျှတရောင့်ရဲ
သည်လည်း။ အသု=ဖြစ်ရာ၏။

တရားအားထုတ်ချင်တဲ့ပုဂ္ဂိုလ်ဟာ မိဇာမကြောင်ရဘူး။
စားတာမှာပဲ ဖြစ်ဖြစ်၊ ဝတ်တာမှာပဲဖြစ်ဖြစ်၊ နေတဲ့နေရာမှာပဲ
ဖြစ်ဖြစ် ရသမျှနဲ့ မျှတရောင့်ရဲရမယ်။ အချို့ရှိယင် အချို့၊
အချုပ်ရှိယင် အချုပ်၊ မိမိမှာရှိတာနဲ့ပဲ ရောင့်ရဲရမယ်။

၈။ သုဘရော စ=မွေးမြှေ့လွယ်တဲ့ ပုဂ္ဂိုလ်သည်လည်း။
အသု=ဖြစ်ရာ၏။

အချို့ရှိယင် အချုပ်ပေးအုံး၊ အင်န်ပေးအုံး၊ ဒီလိုမတောင်း
ရဘူး။ ကျွေးယင် ကျွေးတာနဲ့ပဲစားရမယ်။

၉။ အပ္ပကိုစွဲ စ=နည်းသောကိစ္စ ရှိသည်လည်း။
အသု=ဖြစ်ရာ၏။

ရဟန်းတရား အားထုတ်ချင်ယင် အလုပ်ကိစ္စနည်းပါး
ရမယ်၊ အခြားဗာဟိုရအလုပ် မရှိရဘူး။

*santussako ca subharo ca,
appakicco ca sallahukavutti.*

7. Contented with whatever one has.

The meditator should not be fastidious, should be content with whatever food, clothing or shelter is available, be it sweet or sour.

8. Easily supported.

Does not ask for sour or salt when sweet is available. Eats whatever is offered.

9. Have few concerns.

The meditation should not have other concerns.

၁၁၆ * ဆွဲသုတေရားကော်

၁၀။ သလ္းဟုကရိတ္တီ စ=ပေါ့ပါးသော အသက်မွေးခြင်း
ရှိသည်လည်း။ အသု=ဖြစ်ရာ၏။

ယောဂါဝစရ ပုဂ္ဂိုလ်စစ်စစ်ဟာ အလုပ်လုပ်တော့မယ်
ဆိုယင် ငှက်ဟာ အတောင်ကလေးတစ်ခုပဲ၊ သူနဲ့ သွားရာမှာပါ
သလို ယောဂါဝစရပုဂ္ဂိုလ် ပရိက္ခရာရှစ်ပါးပဲ ပါရမယ်။

သန္တိန္ဒြိယာ စ နိပကော စ၊
အပ္ပက္ဗ္ဗာ ကုလေသွနနှင့်ဖွေ့။

၁၁။ သန္တိန္ဒြိယာ စ=ပြိုမ်သက်သော မျက်စိ နား လျာ
ကိုယ် စိတ် လူနှိုးရှိသည်လည်း။ အသု=ဖြစ်ရာ၏။

နှာ လျာ ကိုယ် စိတ် လူနှိုးခြောက်ပါး ဘယ်လူနှိုးကမှ
လျောက်လျောက်လှပ်လှပ် မရှိရဘူးတဲ့။

၁၂။ နိပကောစ=ရင့်ကျက်သော ပညာရှိသည်လည်း။
အသု=ဖြစ်ရာ၏။

တရားအလုပ် အားထုတ်ချင်ယင် လိမ္မာကျမ်းကျင်တဲ့
ညက်ပညာရှိရမယ်။ မေတ္တာဘာဝနာအလုပ် အားထုတ်ချင်ယင်
အဲဒီမေတ္တာဘာဝနာနဲ့ ပတ်သက်တဲ့ တရားတွေပေါ်မှာ နှုတ်က

10. Frugal.

Like the bird which carries only wings wherever it goes, the meditator should carry only the eight requisites, should travel light.

*santindriyo ca nipako ca,
appagabbho kulesva nanugiddho.*

11. Serene in the faculties.

The eye, ear, nose, tongue, body and mind should be serene and not fidgety.

12. Prudent.

The meditator should be skilled and wise. In meditating on loving-kindness, one should be pre-active. In meditating on the five aggregates one

၁၁၈ * မျှော်သုတေသန

သွက်သွက်လက်လက် ပါးပါးလျားလျားရှိရလိမ့်မယ်။ ခန္ဓာ
ကမ္မာန်း အားထုတ်ချင်ယင် အဲဒီခန္ဓာဝါးပါးနဲ့ ပတ်သက်
ပြီးတော့ မိမိက ကျမ်းကျင်ပြီးသား ဖြစ်နေရမယ်။

၁၃။ အပွဲ့ဂျွော စ=ကိုယ်နှုတ်နှလုံး သုံးပါးလုံးတို့
မကမ်းတမ်းသည်လည်း။ အသေ=ဖြစ်ရာ၏။

ကိုယ်ကြမ်းတယ်၊ နှုတ်ကြမ်းတယ်၊ နှလုံးကြမ်းကယ်
ဆိုတာ ဘာခေါ်တုန်း။ သာသနာက သံသာတော်တွေ အစည်း
အဝေးမှာ မိမိနဲ့ မတန်တဲ့နေရာမှာ သွားနေတာမျိုး။ ဒါကိုယ်ကြမ်း
တယ်လို့ ခေါ်တယ်။ သံသာတော်တွေရဲ့ အစည်းအဝေးမှာ
ကျယ်လောင် ကျယ်လောင်နဲ့ ပြောနေတာ၊ ဒါ နှုတ်ကြမ်းတယ်လို့
ခေါ်တယ်။ ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိုး သဝိတက်ဆိုတဲ့
ဒီလို့ ဝိတက်တွေကို ကြိုနေတာက နှလုံးကြမ်းတယ်လို့ ခေါ်တယ်။
အဲဒီလို့ ကိုယ် နှတ် နှလုံး သုံးပါးတို့ မကမ်းတမ်းရဘူးတဲ့။

၁၄။ ကုလေသု=ဒါယကာဝို့၌။ အနုနုဂိုဒ္ဓိ စ=င့်ဒါဒါယ
ကာ င့်ဒါယိုကာမဟူ၍ တွယ်တာ တပ်မက်ခြင်း ကင်းမဲ့
သည်လည်း။ အသေ=ဖြစ်ရာ၏။

should be skilled with respect to them.

13. appagabbho.

Not impudent in physical, verbal or mental behaviour. To be impudent physically is to assume an inappropriate seat in the Samgha assembly. To be impudent verbally is to be vociferous in the Samgha assembly. To be mentally impudent is to be thinking thoughts of sensuality, malevolence and cruelty.

14. Be unattached to lay devotees.

၁၂၀ * မေတ္တာသုတေသနားတော်

ရဟန်းတော်များအပို့ ဒါယကာ ဒါယိကာမတွေ အပေါ်
မှာ လောဘ၏ အစွမ်းအားဖြင့် တွယ်တာတပ်မက်မူ မရှိရဘူး
တဲ့။ ငါရဲ့ ရဟန်းဒါယကာ၊ ငါရဲ့ ကျောင်းဒါယကာ၊ ငါရဲ့
သက်န်းဒါယကာ၊ ငါရဲ့ ဆွမ်းဒါယကာ ဤမျှလောက်တော့
အောက်မေ့ပေါ့။ သို့သော် အနိဂုံး ခေါ်တဲ့ တွယ်တာမှာ
တပ်မက်မူလောဘတော့ မရှိရဘူးတဲ့။ ပစ္စည်းလေးပါး ဒါယကာ
ဒါယိကာမအနေအားဖြင့် မေတ္တာတော့ ထားခွင့်ရှိတယ်။

န ၈ ခုခြားစရေး ကို့။

ယနာ ဝိညား။ ပရေး ၃၂၀၆၇၂၂၅။

ယနာ=အကြင်သို့သော အနည်းငယ် မကောင်းမူကြောင့်
ပင် သော်လည်း။ ပရေး=ပိမိမှ တစ်ပါးကုန်သေား။ ဝိညား=ပညာရှိ
တို့သည်။ ၃၂၀၆၇၂၂၅=ကဲ့ရဲ့သြို့ဟု စကားတင်းဆိုကြကုန်ပေါ်
ရာ၏။ ခုခြား=ယုတ်မာသေား။ ကို့။=အနည်းငယ်မျှသေား။ တံ့
ထို့မကောင်းမူကို။ န ၈ အာစရေး=မပြု မကျင့်ရာ။

၁၄-ချက်သော အရည်အချင်းနဲ့ ယောကိုပြုလုပ်တဲ့ ပုဂ္ဂိုလ်
များ ပြည့်စုံရမယ်တဲ့။ ဤ ၁၄-ချက်သော ပုံဗ္ဗာဂပို့ပဒါတွေနဲ့
ပြည့်စုံလာတဲ့ ယောကိုသည် သမာဓိအလုပ် အားထုတ်ဖို့ရန်အတွက်
မေတ္တာဘာဝနာနှင့် ဘယ်လိုသုံးရမတုန်း လုံးဆိုဟော့-

There should be no attachment through greed to lay devotee. Thinking: “my supporter, my monastery donor, my robe donor; my merit food donor”, is permissible but not in greed. One should bestow loving-kindness as donor of the four, requisities.

*na ca khudda m acare kinci,
yena vinnu pare upavadeyyum.*

One should not commit any transgression which will receive the censure of wise men.

The meditator should possess the 14 qualities. How should the virtuous person possessed of these preliminary properties practise loving-kindness meditation?

၁၂၂ * မေတ္တာသုတေသန

မေတ္တာသာဝနာများနည်း

တပေတစ်ခုခုကို ကြည့်လိုက်တယ်ဆိုယင် အဲဒီတပေထဲက
ကိုယ်အလုပ် လုပ်ရမှာ ဘာလုပ်ရမလဲလို့ အလုပ်ကိုဆက်ပြီးတော့
ယူတတ်ပါစေ။ တရားနာလို့ ရှိယင်လည်းပဲ ဒီတရားပွဲက
ပြန်သွားယင် ဒီတရားပွဲထဲက ငါဘာအလုပ် လုပ်ရမှာတုန်း၊
ကိုယ်လုပ်ရမယ့်အလုပ် နားလည်း၊ မလည် ဘာဝနာနဲ့ စမ်းကြည့်
ရအောင်။

ဆိုခဲ့ပြီးတဲ့ ၁၄-ပါးသော အရည်အချင်းနဲ့ ပြည့်စုံတဲ့
ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းအလုပ် အားထုတ်တော့
မယ်ဆိုတော့ နှုတ်ကမြှုက်ပြီး-

သူ့အားလုံး

သူ့ခံနောဝ ခေမိနော ဟောနှုန်း။

သဗ္ဗသဗ္ဗ ဘဝန်း။ သူ့ခံတဗ္ဗ။

သဗ္ဗသဗ္ဗ=ကြွင်းမဲ့သုံး အလုံးစုံသော သူ့အားလုံး
သည်။ သူ့ခံနော ဝါ=ကာယိယသုခန့်င့် ပြည့်စုံကြကုန်သည်
လည်းကောင်း။ ခေမိနော ဝါ=ဘေးရန်ကင်းကြကုန်သည်လည်း

Loving-Kindness Meditation

When you read a piece of literature may be able to extract from it what you should practise. When you listen to a sermon may you understand what you have to do when you leave Let.

The virtuous person possessed of the 14 qualities should recite the following when practising loving-kindness meditation.

All Beings

*sukhinova khemino hontu,
sabbasatta bhavantu sukhiatta.*

May all beings be endowed with physical

၁၂၄ * မေတ္တသုတေရားကော်

ကောင်း။ ဟောန္တူ=ဖြစ်ကြပါစေကုန်သတည်း။ သူခိုတ္ထာ
ဝါ= စေတသိကသုခနှင့် ပြည့်စုံကြကုန်သည်လည်း။ ဘဝန္တူ=
ဖြစ်ပါစေကုန်သတည်း။

သွားသရီဟကမေတ္ထာတဲ့။ ယောကျားရယ် မိန်းမရှယ်
လူရယ် နတ်ရယ် ပြဟ္မာရယ်မခွဲဘဲနဲ့ ရီသမျှအလုံးစုံသော
သတ္တဝါတို့ကိုသိမ်းကြီးပြီး ခပ်သိမ်းဥသုံးအလုံးစုံသော သတ္တဝါတို့
သည် ကာယစိတ္တ သူခနှစ်ပါးနဲ့ ပြည့်စုံကြ၍ ဘေးရန်ကင်း
ကြပါစေ။

ဟောဒီလို ပါဋ္ဌာလိုနှလုံးသွင်းနိုင်ယင် မြန်မာလိုဒီလို နှလုံး
သွင်း။ ဆရာတော်တွေ အလူအတန်းမှာ ပရိတ်ရွတ်လိုက်တဲ့အခါ
ဒီပါဏ္ဍာတ်ယင် ၌ အားလုံးခြုံပြီးကော့ သွားသရီဟက
မေတ္ထာဘဝနာ သာသနူမြေသာ လောင်းပေးနေတာပဲလို့
စိတ်ထဲမှာ အာရုံပြနိုင်ကြပါစေ။

တသထာဝရ ဒုက္ခမေတ္ထာ

ယောက္ခို ပါဏာသူတ္ထိုး၊
တသာ ဝါ ထာဝရာဝ နုဝသေသာ။

security and will-being. May all beings be happy.

This loving-kindness comprehends all living things male, female, human, deva, brahma. May they all be endowed with physical well-being and happiness and may they be free from danger.

If you cannot conceive of it in Pali, do so in Myanmar. When the monks recite the discourses for protection, consider the comprehensive loving-kindness and think that the fertilizer of the Sasana is being applied.

tasathavara duka metta

*ye keci panabhutatthi,
tasa va thavara va navasesa.*

၁၂ * မေတ္တသုတေရားဘော

တသာ ဝါ=တပ်နှစ်သက်ခြင်း တဏ္ဍာလောဘ မက်း
ကြတဲ့ ပုထုဇ္ဇာ သောတာပန် သကဒါဂို အနာဂါမ် ပုဂ္ဂိုလ်တို့သည်
လည်းကောင်း။ ထာဝရာ ဝါ=တပ်နှစ်သက်ခြင်း တဏ္ဍာလောဘ
ကင်းပြီးဖြစ်ကြတဲ့ ရဟန္တသခင် အရှင်သူမြတ်တို့သည် လည်း
ကောင်း။ ယောက်စီး=ခပ်သိမ်းကုန်သော။ ပါကာဘူတာ=သတ္တဝါ
တို့သည်။ အတ္ထိ သန္တိ=ရိုကြကုန်၏။ အနာဝသသာ=အကြွင်းအ
ကျွန်းမရှိကုန်သော။ သဗ္ဗသတ္တာ=ကြွင်းမဲ့သုံး အလုံး စုံကုန်သော
တသာ၊ ထာဝရ သတ္တဝါနှစ်မျိုးလုံး တို့သည်။ သုခို တတ္တာ=ကာယ
စိတ္တ သုခန္ဓ်ပါးနဲ့ ပြည့်စုံကြကုန်သည်။ ဘဝါး=ဖြစ်ပါစေကုန်။

သတ္တဝါတွေကို နှစ်ပုံ ပုံလိုက်။ တပ်မက်ခြင်းဆိုတဲ့
တဏ္ဍာ လောဘ မက်းသေးတဲ့ ပုထုဇ္ဇာ သောတာပန် သကဒါ
ဂါမ် အနာဂါမ်ဆိုတဲ့ ဒီပုဂ္ဂိုလ်တွေကို တသာပုဂ္ဂိုလ်လို့ခေါ်တယ်။
တပ်မက်ခြင်း ကင်းပြီးတဲ့ ရဟန္တပုဂ္ဂိုလ်ကို ထာဝရလို့ ခေါ်တယ်။

တစ်နည်းအားဖြင့် တသာ ဝါ=ဒေါသကိုလေသာ မပယ်ရား
ရသေးသဖြင့် ကြောက်ထိတ်လန့်ခြင်း မက်းကြသေးတဲ့ ပုထုဇ္ဇာ
သောကာပန် သကဒါဂါမ် ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ ထာဝရာ
ဝါ=ဒေါသ ကိုလေသာ ပယ်ရားပြီး ဖြစ်သဖြင့် မကြောက်မလန့်。
ကြိုကြို ခိုင်ကျွည် တည်နိုင်တော်မူကြတဲ့ အနာဂါမ် ရဟန္တသခင်

Whatever worldly being there be, sotapanno and sakadagamin, not free of desire or arahat, free of desire, may all living beings be endowed with physical and mental well-being.

Living beings are placed in two categories: worldly being, sotapanno and sakadagamin who are not yet free of desire, and arahat, who are free of desire.

Alternately, whatever worldly being these be, sotapanno, sakadagamin, who, not being free of the passion of hatred, suffer fear or anagamin and arahat, who being free of the passion of hatred does not suffer fear, may all living beings without

၁၂၀ * မေတ္တသုတေရားတော်

သူဝော်စင်တို့သည်လည်းကောင်း။ အနုဝယော်=အကြွင်း
အကျော် မရှိကုန်သော။ သဗ္ဗာသတ္တာ=ခပ်သိမ်းဥသုံး အလုံးစုံသော
သတ္တဝါတို့သည်။ သုခိုတတ္တာ=ကာယ စိတ္တ သုခန္ဓ်ပါးနှင့်
ပြည့်စုံကြကုန်သည်။ ဘဝန္တာ=ဖြစ်ပါစေကုန်။

တိုက မေတ္တသုံးမျိုး

ဒီယာ ၀၁ ယော မဟန္တာ

မန္တာ ရသာ။ ပေါ်လှုပါနှော။

ဒီယာ၊ ပို့ဝထဲမှာ မေတ္တသုတေရာ် သုပ္ပါယို ထည့်ပြီး
တော့ ပေါ်ထားတပါတဲ့။

၁။ ဒီယာ=ရှည်သောခန္ဓာကိုယ်အတ္တဘောရှိတဲ့ သတ္တဝါ

၂။ မဟန္တာ=ကြီးသောခန္ဓာကိုယ်အတ္တဘောရှိတဲ့ သတ္တဝါ

၃။ မန္တာ=အလယ်အလတ်သတ္တဝါ

၄။ ရသာကာ=တို့သောခန္ဓာကိုယ် အတ္တဘောရှိတဲ့ သတ္တဝါ

၅။ အဖုံးက=သေးငယ်ကြုံလို့သော ခန္ဓာကိုယ် အတ္တ
ဘောရှိတဲ့ သတ္တဝါ

၆။ ထူလေ=ဆူဖြီးတဲ့ ခန္ဓာကိုယ် အတ္တဘောရှိတဲ့ သတ္တဝါ

exception endowed with physical well-being and happiness.

Meditating on Loving-Kindness of the threes

digha va yeva mahanta.

majjhima rassaka anukathula.

Whatever being there be long or big, middling, short or small or fat. The beings are in six categories.

1. Being possessed of a long body.
2. Being possessed of a big body.
3. A middling being.
4. Being possessed of a short body.
5. Being possessed of a small body.
6. Being possessed of a fat body.

၁၃၀ * အတ္ထသုတေသန

အဲဒီလို ပုဂ္ဂိုလ်ခြောက်မျိုးကနေပြီးတော့ သုံးမျိုးသုံးလိုတဲ့တားတာ။

ဒီယာဝါတဲ့၊ အရှည်ရဲ့တဲ့ဖက်ဘယ်သူလဲ၊ လိုက်ရှာစမ်း။
ရသာကာဆိတာ ဒါ-ဒီယာရဲ့ တဲ့ဖက်။ ရည်တဲ့ ဒီယ သတ္တဝါ၊
တိုတောင်းတဲ့ ခန္ဓာကိုယ်အတ္ထဘေးရှိတဲ့ သတ္တဝါ၊ မရှည်မတို့
အလယ်အလတ် ခန္ဓာကိုယ် အတ္ထဘေးရှိတဲ့ သတ္တဝါတို့၊ သည်
လည်းလို့ ဒီယ၊ ရသာက၊ မန့်မ သတ္တဝါသုံးပုံထားပြီးတော့
တိကမေတ္တာဘာဝနာ တမျိုးတဲ့။ အဲဒီလို သတ္တဝါကို သုံးပိုင်း
ထားပြီးတော့ တိကအား ဖြင့်ခွဲတယ်။

ဒါဖြင့်မဟန္တာဆိုတဲ့ ကြီးတဲ့ ခန္ဓာကိုယ်အတ္ထဘေး ဆိုတော့
ရာဟုအသူရုံနှင့် ကြီးတို့လိုပေါ့။ အဲတို့ရှုံးနှင့် ထဲက ဆိုယင် ဆင်၊
ဟိုပင်လယ်ထဲက ဆိုလိုရှိယင် ဝေလငါးကြီး တို့လို ဒီလို
သတ္တဝါတွေကို ဆိုလိုပါတယ်။ ကြီးကျယ်သော ခန္ဓာကိုယ်
အတ္ထဘေးရှိတဲ့ သတ္တဝါ၊ သေးငယ်သော ခန္ဓာကိုယ် အတ္ထဘေး
ရှိတဲ့ သတ္တဝါ၊ မကြီးမငယ် အလယ်အလတ် ခန္ဓာကိုယ်
အတ္ထဘေးရှိသော သတ္တဝါ။ ဤသတ္တဝါသုံးမျိုးသည် ကာယ
စိတ္တသုခန္ဓုဒ်ပါးနှင့် ပြည့်စုံကပါစေ။

These six categories of beings can be grouped into three classes of three.

A being possessed of a long body can be classed with one possessed of a short body and one of middling length. This is meditating on loving-kindness of three.

A being possessed of a big body such as the god Rahu Asurinda, an elephant on land or whale in the sea can be classed with one possessed of a small body and one of middling size. This is also meditating on loving-kindness of three.

၁၃၂ * မေတ္တသုတေသနားကော်

ဆူဖြီးသော ခန္ဓာကိုယ် အတ္ထဘေးရှိတဲ့ သတ္တဝါ၊ ကြုံ
လှိတဲ့ ခန္ဓာကိုယ် အတ္ထဘေးရှိသော သတ္တဝါ၊ မဆူမကြုံ
အလယ်အလတ် ခန္ဓာကိုယ်အတ္ထဘေးရှိသော သတ္တဝါ၊
ဤသတ္တဝါသုံးမျိုးလုံးတို့ ကာယစိတ္တ သုခန္ဓာပါးနှင့် ပြည့်စုံ
ကပါစေ။

ဒိဋ္ဌာ ဝါ ယော အဒိဋ္ဌာ၊
ယော ဇူရေ ဝသန္တာ အဝိဇူရေ။
ဘူတာဝါ သမ္မဝေသီဝါ၊
သဗ္ဗသတ္တာ ဘဝန္တာ သုခိုတတ္တာ။

ဒိဋ္ဌာ=ငါမြင်ပူးကုန်သော။ ယောဝါ=အကြင်သတ္တဝါတို့သည်
လည်းကောင်း။ အဒိဋ္ဌာ=ငါမြင်ပူးကုန်သော။ ယောဝါ=အကြင်
သတ္တဝါတို့သည်လည်းကောင်း။ အနေသေသာ=ဒိဋ္ဌာ အဒိဋ္ဌာ
မကြင်းခပင်းဥသုံး အလုံးစုံကုန်သော။ သဗ္ဗသတ္တာ=ခပ်သိမ်း
သော သတ္တဝါတို့သည်။ သုခိုတတ္တာ=ကာယ စိတ္တ သုခန္ဓာပါးနှင့်
ပြည့်စုံကုန်သည်။ ဘဝန္တာ=ဖြစ်ပါစေကုန်။

A being possessed of a fat body can be classed with one possessed of a thin body and one of middling size. May all such beings be endowed with physical well-being and happiness. This is meditating on loving-kindness of the third group of three.

*dittha va yeva adittha,
yeva dure vasanti avidure.
bhutava sambhavesi va,
sabbasatta bhavantu sukhitatta.*

Whatever being there is which has been seen by me or not seen by me, may all such beings without exception be endowed with physical well-being and happiness.

၁၃၄ * ဖေတ္တသုတ်တရားတော်

ဒီဟာက သတ္တဝါတွေကို နှစ်ပုံပုံပြီးတော့ အခိုင် ဒိုင့်
ခုက မေတ္တာလို့ ခေါ်နေပါတယ်။ ပါ့ဗိုလို ဒိုင့် ဝါ အခိုင်းဝါ
အနေဝါသသာ သဗ္ဗာသတ္တာ ဘဝန္တ။ သူခံတတ္တာလို့ ဒီလိုပွားပါ။

၃၇ အစိုးရ ခုကမေတ္တာ

ယေးအကြောင်သူတို့သည်။ ခုရေးငါမှဝေးလံသော အရပ်၌။
ဝသနှိုး=နေကြကုန်၏။ တေဝါ=ထိအဝေးအရပ်၌ နေကြတဲ့
သူတို့သည် လည်းကောင်း။ အစိုးခုရေး=အနှစ်းအရပ်၌။ ယေး
အကြောင်သူတို့သည်။ ဝသနှိုး=နေကြကုန်၏။ တေဝါ=ထိငါ၏
အနှစ်း၌ နေကြတဲ့ သူတို့သည် လည်းကောင်း။ အနေဝါသသာ=
အကြောင်းအကျိန်မရှိကုန်သော။ သဗ္ဗာသတ္တာ=ခပ်သီမ်းဥသုံး အလုံး
စုံသော သတ္တဝါတို့သည်ဘဝန္တ။=ဖြစ်ပါစေကုန်။

ဘူတာသမ္မဝေသီ ခုကမေတ္တာ

ဘူတာဝ သမ္မဝေသီဝ၊

သဗ္ဗာသတ္တာ ဘဝန္တ။ သူခံတတ္တာ။

ဘူတာ ဝါ=ဘဝသံသရာခရီးဝယ် ဖြစ်ပြီးတော်မူကြ၊
နောက်တစ်ဖုန်း ဖြစ်ရာမရှိကြတဲ့ ရဟန္တသရင် အရှင်သူမြတ်

This is grouping beings into two and meditating on loving-kindness of the two.

dura avidura dukametta

Whatever being there is which is far from me or near to me, may all such beings without exception be endowed with physical well-being and happiness.

butasambhavesi dukametta

*bhata va sambhavesi va,
sabbasatta bhavantu sukhitatta.*

The noble arahat who has completed the journey of samsara and will not happen again, and

၁၃၆ * ဇာတ္တသုတေသနေးအောင်

တို့သည်လည်းကောင်း။ သမ္မဝေသီ ဝါ=ဘဝသံသရာ ခရီးကို
ရှာမှုး၍ နေသကဲ့သို့ ဖြစ်ကြသည့် ဘဝသံသရာမပြတ်သေးကြသော
ပုထိုး ငွောဟာပန် သကဒါဂါမ အနာဂတ် ပုဂ္ဂိုလ်တို့သည်
လည်းကောင်း။

တစ်နည်းအားဖြင့် “ဘူတာ ဝါ=ပဝတ္ထိအခါသို့ ရောက်ပြီး
ကြေား သုတ္တဝါတို့သည်လည်းကောင်း။ သမ္မဝေသီ ဝါ=ပဋိသန္တေ
ကာသုတ္တ အကောင်းဆုံးနေကြတဲ့ သတ္တဝါတို့သည်လည်းကောင်း။
အနဝယေသာ=အကြွင်းအကျော် မရှိကုန်သော။ သဗ္ဗသတ္တာ=ခပ်
သိမ်းဉာဏ် အလုံးရှုကုန်သော သတ္တဝါတို့သည်။ သုခိုတတ္တာ=
ကယ စိတ္တ သုခနှစ်ပါးနှင့် ပြည့်ကြကုန်သည်။ ဘဝန္တ၏ဖြစ်
ပါစေကုန်”။

ဒုကမေတ္တာ ဘဝနာက စောစောကပြောတဲ့ တသထာဝရ
ဒုကမေတ္တာ၊ ဒိန္ဒာဒိန္ဒာ ဒုကမေတ္တာ၊ ဒူရအံ့ဒူရ ဒုကမေတ္တာ၊
ဘူတသုမ္မဝေသီ ဒုကမေတ္တာလို့ သတ္တဝါတွေကိုနှစ်ပုံထားပြီး
တော့ ပွားရတဲ့မေတ္တာဟာ လေးမျိုးလေးတဲ့ရှိတယ်။

worldly being, sotapanno or sakadagamin who have not completed the journey of samsara and are still searching.

Alternately, beings who have been born into the present and beings who are still in conception, may all such beings without exception be endowed with physical well-being and happiness.

This is grouping beings into two and meditating on loving-kindness of the two. There are four groups of two.

၁၃၈ * မေတ္တသုတေသနားတော်

အဟိတဒုက္ခာနာဂမပတ္တနာ မေတ္တသုံးပါး

န ပရော ပရံ နံကုဖွထာ၊
နာတံမညော ကတ္တစီ နံ ကံစီ။
ဗျာရောသနာ ပဋိယသညာ၊
နာညမညာသု ဒုက္ခမံစွဲယျာ။

၁။ ပရော=တစ်ယောက်သောသူသည်။ ပရံ=တစ်ယောက်
သောသူကို။ န နံကုဖွထာ=မလိမ်လည် မလှည့်ဖြားပါ စေသား။

ဘာပြောသလဲ၊ အဟိတဒုက္ခာနာဂမပတ္တနာမေတ္တလို့
ခေါ်တယ်နော်။ ပြောခဲ့ပြီးတာတွေက ဟံတ္တပသံဟာရမေတ္တ၊
အစီးအပွားကို လိုလားတောင့်တတဲ့ မေတ္တလို့ မေတ္တက
နှစ်မျိုးရှိတယ်။

သုံးမျိုးသောသတ္တဝါ၊ နှစ်မျိုးသော သတ္တဝါတို့သည်
ကာယစိတ္တသုခနှစ်ပါးနှင့် ပြည့်စုကြပါစေဆိုတာက စီးပွား
ချမ်းသာကို လိုလားတဲ့မေတ္တ။ အခုံဟာက စီးပွားမဲ့၊ တစ်နည်း
အားဖြင့် ဒုက္ခရဲ့အကြောင်း မကောင်းတဲ့ •အစီးအပွားမဲ့တွေကို
ဖယ်ရှားပစ်လိုတဲ့ မေတ္တ။

Three Ways of ahitadukkhanagamapatthana Metta

na paro param nikubbetha,
natimannetha katthaci nam kanci.
vyarosana patigasanna,
nannamannassa dukkhamiccheyya.

1. Let not a person deceive another.

What has been said earlier has to do with wishing for the prosperity of others. What will now be said has to do with wishing to repair the lack of prosperity in others.

Wishing physical well-being and happiness for the three classes of being or the two classes of being is loving-kindness wishing prosperity for them. Now it is loving-kindness wishing the removal of the factor of lack of prosperity.

၁၄၀ * မေတ္တသုတေသနားတော်

လူ.လောကမှာ တစ်ယောက်နဲ့ တစ်ယောက် မလိမ်က
မညာကြပါစေနဲ့၊ ဒါမေတ္တဘတစ်ပါးပဲ။ ဘာပြုလို့လဲ လူတွေရန်
များနေတာ တစ်ယောက်နဲ့တစ်ယောက် လိမ်နေလို့။ ဒီလို့
လုပ်ပါမယ်ဆိုပြီး ဟိုလိုလုပ်၊ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး။
ဒီကဖြင့် ဒီလိုထင်နေတယ်၊ ဟိုကဖြင့် ဟိုလိုလုပ်တယ်။ ဒီတော့
စိတ်ဆိုးကုန်ကရော၊ တစ်ယောက်နဲ့ တစ်ယောက်။ ဒါကြောင့်မို့လို့
တစ်ယောက်နဲ့တစ်ယောက် မလိမ်လည် မလှည့်ဖြားကြပါစေသား။
လိမ်တာဟာ အစီးအပွားမဲ့ ဒုက္ခရဲ့အကြောင်းပဲ။ ဒါကြောင့်
အဲဒီအစီးအပွားမဲ့ကို ပယ်ရှားလိုတဲ့မေတ္တာ။

တစ်ယောက်နဲ့တစ်ယောက် မလိမ်လည် မလှည့်ဖြား
ကြပါစေသား။ ဒါက မေတ္တဘတစ်ပါး။

နဲ့ကိုမထွေ့ထ ကတ္ထစိ နဲ့ ကံစိ။

ပနော=တစ်ယောက်သောသူသည်။ ကံစိ=တစ်စုံ
ကင်းပျောက်သော။ နဲ့ ပရဲ့=ထိုသူတစ်ပါ့ကို။ ကတ္ထစိ=တစုံ
ကင်းပျော အဆုတ္တာနဲ့ တစ်တရာ့သော အမူကိုစွဲမှာမှာ။ နာတိမ
းနဲ့အဲ=ဤအဲမြှင့်မဲ့ မပြုပါစေသား။

Let not a person deceive another. This is to develop one kind of loving-kindness. Why do people have unfriendly feelings for each other? It is because they are deceiving each other. So let not a person deceive another. Deception is the cause of suffering due to lack of prosperity.

Let not a person deceive another. This is one loving-kindness.

nati mannetha katthaci nam kamci.

2. Let not a person hold another in contempt in any matter what so ever.

၁၄၂ * မေတ္တသုတေသနားတော်

တစ်ယောက်အပေါ်တစ်ယောက် အထင်သေးလို့ လူတွေ
ဒုက္ခများနေတာ။ တစ်ယောက်နဲ့ တစ်ယောက် အထင်သေးပြီဆိုလို့
ရှိယင် ရန်ဖြစ်တယ်၊ ဒုက္ခများရော်။ အဲဒါကြောင့်မို့လို့
အထင်သေးမှုသည် ဒုက္ခရောက်ဖို့ အကြောင်း ဖြစ်တယ်။

တစ်ယောက်က တစ်ယောက်အပေါ်မှာ ဘယ်နေရာ
ဌာနမှာမှ ဘယ်အလုပ်ကိစ္စမှာ အထင်သေး အမြင်သေး မဖြစ်
ကြပါစေသား။

ဗျာရောသနာ ပဋိယသညာ၊
နာညမညသု ဒုက္ခမိန္ဒ္ဓယျာ။

၃။ ဗျာရောသနာ=ကိုယ်နှင့်နှုတ်ချုတ်ချယ်လိုတဲ့ အလို
ဖြင့်လည်းကောင်း။ ပဋိယသညာ=မနောဒွာရအား ထိပါးလိုတဲ့
အလိုဖြင့်လည်းကောင်း။ အညမညသု=တစ်ယောက်သည် တစ်
ယောက်အား။ ဒုက္ခံ=ဆင်းရဲ့ဒုက္ခကို။ န ကူးနဲ့ထွေယျာ=အလိုမရှိပါ
စေသား။ ကိုယ်နှုတ်နှလုံး သုံးပါးလုံးကို ချုတ်ချယ်ထိပါးလိုသော
အလိုဖြင့် တစ်ယောက်နဲ့တစ်ယောက် ဆင်းရဲ့ဒုက္ခကို မလိုလား
ကြ
ပါစေသားလို့ ဒီလိုမေတ္တသုတေသနားပါတဲ့။

People suffer because they hold each other in contempt. When there is contempt quarrels happen. This leads to lack of prosperity, which is the cause of suffering.

Not holding anyone in contempt in any matter anywhere what so ever is another loving-kindness.

vyanjanana patigasanna.

nannamannassa dukkhamiccheyya.

3. Let not a person cause suffering to another through desire to impose physical or verbal restraint or to cause mental distress.

၁၄၄ * မေတ္တာသုတေသန

၁။ အဟိတုကုက္ခာနာဂမပတ္တနာ မေတ္တာသုံးပါး။
၂။ တိကမေတ္တာ ဘာဝနာ သုံးပါး။
၃။ ဒုကမေတ္တာဘာဝနာ လေးပါး။
၄။ သဗ္ဗာသရိုက မေတ္တာ ဘာဝနာ တစ်ပါးဆိုတော့

အားလုံး မေတ္တာဘာဝနာပေါင်း မေတ္တာပွားနည်းပေါင်း (၁၁)နည်း
ရှိတယ်။ ကိုယ်ကြိုက်တဲ့နည်းကို ရွှေးချယ်ပြီး ပွားလို့ရအောင်
(၁၁)နည်းလို့ ပြထားတော်မူတယ်။

မေတ္တာ ဘာဝနာ တစ်ဆယ့်တစ်နည်း ဘုရားက
မူခင်းပြတယ်။ ချစ်သားတို့ ချစ်သမီးတို့ ကြိုက်တဲ့ နည်းနဲ့ပွား၊
ကြိုက်တဲ့အဆင်ကို ဝယ်ပြီးတော့ ဝတ်ဆိုသလိုပဲ။

ကိုင်းအလုပ်ကတော့ ဒါပြီးပြီ။

သားတစ်ယောက်နှိုသော မိခင်မေတ္တာ

မာတာ ယတာ နိုယ်ပုတ္တာ၊

မာယုသာ ဓကပုတ္တာမနဲ့ရကွဲ။

စဝ်မိုး သဗ္ဗာဘူတေသာ့၊

မာနသံ ဘာဝယော အပရိမာဏံ။

1. Three ways of loving-kindness to remove lack of prosperity.
2. Three sets of three ways of loving-kindness.
3. Four sets of two ways of loving-kindness.
4. One way of loving-kindness encompassing all beings.

Altogether 11 ways of meditating on loving-kindness. A spread of 11 ways is offered for a person to choose.

Buddha offered 11 ways of loving-kindness for sons and daughters to select whichever is most appropriate to them.

This is the end of the presentation on work.

Maternal Kind of Love

mata yatha niyamputtam,
ayusa ekaputtam anurekkhe.
evampi sabbabhutesu,
manasam bhavaye aparimanam.

၁၄၆ * မေတ္တာသုတေသနားတော်

မာတာ=မွေးသမိခင် ကျေးဇူးရှင်သည်။ (ဘာလုပ်ချင်သလဲ။
မေတ္တာဘာဝနာသမားသည် မိခင်စိတ်ထားရမယ်)။ နိယံပုတ္တံ=
မိမိမှ ပေါက်ဖွားတဲ့ သားဖြစ်သော။ ဇကပုတ္တံ=တစ်ယောက်
တည်းသောသားကို။ အာယုသာ=အသက်ထက်လည်း။ အနဲ့
ရက္ခ ယထာ=အစဉ်တစိုက် စောင့်ရှောက်သကဲ့သို့။ ဇံ=
ဤမိခင်နဲ့း အတူလျှင်။ သဗ္ဗာတေသု=ခပ်သီမ်းဥသုံး
အလုံးစုံသော သတ္တဝါတို့၌။ အပရိမာဏ်း=အပိုင်းအခြား မရှိသော။
မာနသံ=မေတ္တာနှင့်ယူဉ်သောစိတ်ကို။ ဘာဝယေး-ဘာဝယျေး=
မနေမနား ပွားများကြိုးကုတ်အားထုတ်ရာ၏။

မေတ္တာဘာဝနာ ကျော်သုံးယင် ငါသည် လောကရဲ့
မိခင်ကြိုးပဲ။ လောကမှာ ရိရိသမျှသော လူတွေ နတ်တွေ
ပြဟ္မာတွေဟာ ငါရဲ့တစ်ယောက်တည်းသောသားနဲ့ အလားတူ
ငါမေတ္တာရဲ့ သားတွေပဲလို့ စိတ်ထဲမှာထားပြီးတော့ အပိုင်း
အခြားရယ်လို့ မရှိနဲ့။ ငါ ဘယ်သူ့တော့ မေတ္တာပို့နိုင်တယ်၊
ဘယ်သူ့တော့ မေတ္တာပို့နိုင်တယ်၊ ဘယ်သူ့တော့ မပို့နိုင်ဘူးလို့
အဲဒီ လို့မထားနဲ့။ မေတ္တာဆိုတာ အပွဲပညာ=အပွဲမညာဆိုတာ
သတ္တဝါ အပိုင်းအခြားလို့ မထားရဘူး။ ကိုယ့်မေတ္တာနယ်ပယ်ထဲကို
အကုန်လုံးဝင်အောင် ပို့ရတယ်။ မေတ္တာဘာဝနာ နှလုံးကျော်သုံးတဲ့

Just as a mother would protect the only child of her womb with her life, even so let one cultivate boundless love towards all beings.

When practising the meditaion on loving-kindness consider yourself as the mother of the universe and all human beings, deva and brahma as your only child to suffuse with undifferentiated love. Do not say I will love this person but not that love should be boundless. All must be conveyed into one's loving sphere. The principle is that the meditator on loving-kindness develop a maternal kind of love.

၁၄၈ * လွှာသုတေသနားတော်

လောကအားလုံးသို့ မေတ္တာများရန်

မေတ္တာ သဗ္ဗလောကသို့၊

မာနသံ ဘာဝယ် အပရီမာဏံ။

ဥဒ္ဒံ အခေါ် စ တိရိယဉ်၊

အသမ္မာစံ အဝေရမသပတ္တံ။

ဥဒ္ဒံ=အထက်ဖြစ်သော အရှပဘုံးလည်းကောင်း။ အခေါ်
စ=အောက်ဖြစ်တဲ့ ကာမဘုံးလည်းကောင်း။ တိရိယဉ်=
အလယ်မှာရှိတဲ့ ရူပါဝစရဘုံးလည်းကောင်း။ အသမ္မာစံ=သု
ကာသအားဖြင့် ကျပ်တည်း ကျဉ်းမြောင်းခြင်းမရှိသော။ အဝေရံ=
မိမိက ဝေရစေတနာ ရန်သူစိတ် လုံးဝမထားသော။ အသပတ္တံ=
ထိသူ၏ ရန်သူရန်ပြီး အလျှင်းကင်းမဲ့သော။ မေတ္တာ မာနသံ=
မေတ္တာနှင့်ယဉ်တဲ့စိတ်ကို။ သဗ္ဗလောကသို့=ခပ်သိမ်းဥသုံး
အလုံးစုံသော ကာမ ရူပ အရှပလောကသုံးပါး၌။ ဘာဝယ်-
ဘာဝယျ=မနေမနား ပွားများကြိုးကုတ် အားထုတ်ရာ ၏။

ဒါကတော့အလုပ်မဟုတ်တော့ဘူး။ မေတ္တာဘာဝနာ နှလုံး
ကျင့်သုံးတဲ့ ပုဂ္ဂိုလ်သည် တို့နဲ့ တစ်ဘုံးတည်းနေလို့ ကာမဘုံးသား
တွေတင်မက အထက်မှာရှိတဲ့ အရှပဘုံး၊ အောက်မှာ တို့နေတဲ့

Loving-Kindness not restricted to one location

*mettanca sabbalokasmin,
manasam bhavaye aparimanam.
uddham adho ca tiriyanca,
asambadham averam asapattam.*

A person should ceaselessly develop a loving mind without location restriction, enmity or malice to all beings in the formless sphere above, the sensual sphere below and the corporeal brahma sphere in the middle.

This is not work. A meditator in the sensual sphere should not restrict loving-kindness only to residents of the sensual sphere but should expand

၁၅၀ * အတ္ထသုတေသနားတော်

ကာမဘုံ၊ အလယ်ခေါင်မှာရှိတဲ့ ရူပဘုံ-ဘုံသုံးပါး မှာရှိကြတဲ့
သတ္တဝါတွေကို အသမ္မာစ အရပ်အားဖြင့် ကျပ်တည်း
ကျဉ်းမြောင်းခြင်းမရှိတဲ့ မေတ္တာတဲ့။ ဟာ ငါဟာ ဘယ်အရပ်
ဘယ်အရပ်ကိုတော့ မေတ္တာပို့လို့ရတယ်၊ ဘယ်အရပ်ကို
မေတ္တာပို့လို့မရပါဘူး၊ ဒီလို့မရှိရဘူးတဲ့။ အရပ်လေးမျက်နှာ
အရပ်ဆယ်မျက်နှာ ဘယ်ပို့လိုက် ပို့လိုက် တစ်ခါတည်းသွားပါစေ။

အသပတ္တ=ငါကတော့ မေတ္တာပို့ချင်ပါရဲ့ သူကငါးမေတ္တာ
မခဲ့လို့ ငါမေတ္တာ လမ်းကပြန်လာတယ်ဆိုတဲ့ ဒီမေတ္တာမျိုး
မဖြစ်စေနဲ့တဲ့။ မေတ္တာဘာဂနာသမားသည် အသမ္မာစမေတ္တာ၊
အဝေရမေတ္တာ၊ အသပတ္တမေတ္တာဆိုတဲ့ အရပ်အားဖြင့် ကျပ်တည်း
ကျဉ်းမြောင်းခြင်းမရှိတဲ့မေတ္တာ၊ မိမိကိုယ်တိုင်က ရန်ြိုးစိတ်
လုံးဝက်းပတဲ့ မေတ္တာ၊ သူတစ်ဘက်သားက ရန်ြိုးစိတ် ငါ
အပေါ်ထားလို့ မပို့နိုင်ဘူးပါလို့ မရှိရမယ့် မေတ္တာ၊ သူထားချွှဲ
ထား မထားချွှဲနေ့၊ ကိုယ်ကသာပို့၊ အဲဒီမေတ္တာမျိုးကို ကာမ
ရှုပ အရှုပ သုံးဘုံမှာရှိကြတဲ့ သတ္တဝါတွေကိုပို့။

ଲୋକାର୍ଥିତରାଃତେଷ୍ଠ * ୨୫

it to cover all beings in all three spheres. This is loving-kindness not restricted to one location.

“I’d like to send my love but since it will not be accepted it will have to return even while its on its way”. Loving-kindness should not be live that , Loving-kindness should not be restricted in terms of location, should be wholly free from enmity and from malice.

၁၅၂ * အော်သုတေသနားတော်

ကြရိယာပုတ်မရွှေး များနိုင်သည့်မေတ္တာ

တိဋ္ဌ စရံ နိုသိန္တာဝါ၊
သယာနော ယာဝတသု ဝိတမိဒ္ဓိ။
ထတ် သတိုး အဓိဋ္ဌဗျာ။
ပြဟ္မာမေတ် ဝိဟာရမိစ မာဟု။

ထတ် ဝိဟာရုံ=ဤသို့ မေတ္တာဖြင့်နေခြင်းကို။ ပြဟ္မာဝိဟာရုံ=
မြတ်သောနေခြင်းဟူ၍ (၀၀) ပြဟ္မာမင်းကဲသို့ သန့်ရှင်းသောနေ
ခြင်းဟူ၍။ အာဟု=ဘုရားအစ များလှပေတောင်း အရိယာ
သူတော်ကောင်းတို့ ရင့်ညောင်းသံချို့ မိန့်ဆိုတော်မှုကြကုန်၏။

တိဋ္ဌ=ရပ်နေတုန်းလည်း မေတ္တာများပါ။

စရံ=သွားနေတုန်းလည်း မေတ္တာများပါ။

နိုသိန္တာဝါ=ထိုင်နေတဲ့အခိုက်မှာလည်း မေတ္တာများပါ။

သယာနောဝါ=လျောင်းလျက်လည်း မေတ္တာများလို့ရတယ်။

ယာဝတာ=အကြင်မျှလောက် ကြရိယာပုထ်လေးပါးဖြင့်။
ဝိတမိဒ္ဓိ=ငိုက်မျဉ်းခြင်းကင်းစင်းသည်။ အထွေး=ရှိ၏။ တာဝတာ=
ထိုမှာလောက်။ ထတ် သတိုး=ဤမေတ္တာနှင့် ယူဉ်တဲ့သတိကို။
အဓိဋ္ဌဗျာ=ဆောက်တည်များများရာ၏။

Adapting any posture

*tittham caram nisinno va,
sayano yavatassa vitamiddho.
etam satim adittheyya,
brahmametam vihara middha mahu.*

Dwelling in Loving-kindness is noble. It is a pure abiding, as stated by Buddha and all virtuous persons.

Radiate loving-kindness when standing.

Radiate loving-kindness when going.

Radiate loving-kindness when sitting.

Radiate loving-kindness when lying.

So long should a person be awake, so long should that person diffuse loving-kindness.

၁၅၄ * မဏ္ဍာသုတေသန်

မအိပ်ခင် လျောင်းတုန်း ရပ်တုန်း ထိုင်တုန်း သွားတုန်း
ကူရိယာပုထဲးပါးမှာ ဘယ်အချိန်မဆို ပွားနေပါ။ ဘာပြော
သလဲဆိုတော့ အာနာပါန ဆိုကြပါစို့။ လမ်းသွားရင်း အာနာ
ပါနလုပ်လို့လည်း မရဘူး၊ အာနာပါနအလုပ် ဆိုလို့ရှိယင်
အိပ်လို့လဲမရဘူး။ အာနာပါနအလုပ် လုပ်ချင်ယင် ထိုင်ရတယ်။
ထိုင်ပြီးတော့မှ ဒီအာနာပါနကို ရူရတယ်။

မေတ္တာဘာဝနာသည် ကူရိယာပုတ် မရွေးဘူး။ ပွားလို့
လွယ်ကူတဲ့ ဘာဝနာလို့ ပြောချင်တယ်။

ဒါက အလုပ်လုပ်ဖို့မဟုတ်ဘူး။ အလုပ်လုပ်တာ ပွားတာ
ကတော့ စောစောကပြောတဲ့ သဗ္ဗသကိုဟာကဘာဝနာ တိုက
မေတ္တာဘာဝနာ ဒီလိုပွား၊ ပွားလို့အနည်းဆုံး ဥပစာရသမာ
ဓိရာန်၊ ထို့ထက်တက်နိုင်ယင် မေတ္တာအပွဲနာစာရာန် ပထမစာရာန်
ဒုတိယစာရာန် တတိယယစာရာန် စတုတ္ထစာရာန်ထိအောင်ပွား။

Before one sleeps, while lying, standing, sitting or walking, diffuse loving-kindness while in these four postures. If you wish to practise in-breathing out-breathing meditation you cannot do it while walking, standing or lying down. You have to do it in the sitting posture.

Loving-kindness can be diffused while adapting any posture. It is an easy mode of meditation.

This is not about work, about a task. The task is contained in all comprehencling loving-kindness meditation spoken earlier. With that practise, obtain at least neighbourhood *jhana*. If you can, try to obtain loving-kindness meditation's access *jhana*, the first *jhana*, second *jhana*, third *jhana* till the fourth *jhana* is attained.

၁၅၆ * လွှာသုတေသနးတော်

မေတ္တာဘဝန္တ၊ ရိသာနှင့်ကုပ္ပါဒ်

အနိပဂ္ဂမှ

သီလဝါ အသုတေသန သမ္မန္ဒာ။

କାମେଯ ପିଟେଯ ଗୋଟିଏ

ଏ ହିଁ କାର୍ତ୍ତିକାତ୍ମକାନ୍ଦୁଯୁ ପୁଣି ରେତି॥

ဒီနောက်ဆုံးဂါထာသည် မေတ္တာ ကမ္မာန်းသမား

ဝိပဿနာသို့ ကူးပံကို ပြောတဲ့ပါ။

ဒိန္ဒိ=အတ္ထဒိန္ဒိ ပုဂ္ဂလဒိန္ဒိသို့လည်း။ အနုပဂ္ဂမ န
ဥပဂ္ဂန္တဗျာ= မကပ်ရောက်အပ်။

ဘာကိုမြတ်စွာဘူရားဟောလိုက်ချင်တာတုန်း။ မေတ္တာ
ဘာဝနှာသမားသည် သဗ္ဗာသဂ္ဗာဟကမေတ္တာပဲပွားပွား၊ သတ္တဝါ
တွေကို သုံးပုံထားတဲ့ တိကမေတ္တာပဲ ပွားပွား၊ ဒုကမေတ္တာပဲပွား
ပွား၊ အဟိတဒုက္ခာနာဂမပထ္နနာမေတ္တာပဲပွားပွား၊ သတ္တဝါ၊
သတ္တဝါနဲ့ ပုဂ္ဂိုလ်တွေ သတ္တဝါတွေနဲ့ အလုပ်လုပ်ပြီးတော့
သမာဓိထူတောင်လာတဲ့အတွက် အတ္ထိဒိဋ္ဌဘက်ကို မတော်တဆ
ယိုင်သွားကတ်တယ်တဲ့။ မေတ္တာဘာဝနာ သမာဓိ အခြေခံတဲ့

From Metta to Vipassana

*ditthinca anupaggamma,
silava dassanena sampanno.
kamesu vineyya gedham,
na hi jatuggabbhaseyya puna reti.*

This last verse shows the transit of loving-kindness meditation to insight meditation(vipassana).

A person should not enter upon wrong view with respect to soul and individuality.

Buddha has declared. The meditator on loving-kindness, whether meditating on comprehensive love, love to groups of three, love to groups of two or love to ameliorate suffering due to lack of prosperity will be developing concentration on “being, being,” and could thereby slip into false view with respect to soul. The meditator on loving-

၁၅။ * ကျော်သုတေသနားတော်

ပုဂ္ဂိုလ်သည် ငိပ်သုတေသန ဘဝန်ဘက်ကြီးတစ် အားထုတ်လို့
ရှိယင်ဖြင့် အတွေ့ဒီနိုင် မှုဂ္ဂလီပို့ကိုလည်း အနုပေါ်မှ- နဲပေါ်မှ=
မကပ်ရောက်အပ် (၀၁)မကပ်ရောက်အောင် အနတ္တာ နုပသုနာ
ဘဝန်ကမ္မဋ္ဌာန်း စီးပွားကြီးကုတ် အားထုတ်ရမယ်။

အနိစ္စာနုပသုနာက တစ်မျိုးနော်၊

ဒုက္ခာနုပသုနာက တစ်မျိုး၊

အနတ္တာနုပသုနာက တစ်မျိုး။

အဲဒီလို ဒို့ကို ပုဂ္ဂိုလ်များကျတော့ အနတ္တာနဲ့ ပ
သုနာကို ပွားရတယ်။ ဦးတည် ပွားရတယ်။ ဒီတော့ မြတ်စွာ
ဘုရားက မေတ္တာဘဝန်ဖြင့် ဥပစာရ သမာဓိ၊ နိုဝင်ဏာ ကွာ
လောက်တဲ့အခြေ ကိုယ့်ကိုယ်ကို ကိုယ်သိတယ်တဲ့။ အဲဒီလို
ရောက်ပြီးယင် ဥပစာရသမာဓိဆိုတဲ့ စိတ္တဝိသုဒ္ဓိဖြစ်ပြီးတဲ့နောက်
ဟိုဘက်ကိုသွားယင် မေတ္တာဘဝန်သမားသည် ဝိပသုနာ
ကူးယင် ဝိပသုနာမဲ့လုပ်ကို လုပ်တော့မယ်ဆိုယင် အနတ္တာ
ဘဝန်ပွား။

kindness who transits to vipassana should practise mindfulness of anatta(non-soul) so as not to enter upon false view with respect to soul or individualing.

Mindfulness of impermanence.

Mindfulness of suffering.

Mindfulness of anatta.

A person attached to false view should practise mindfulness of anatta. Buddha teaches that when the meditator has attained neighbourhood concentration and wishes to transit to vipassana, mindfulness of anatta should be developed.

၁၆၀ * ဇန်နဝါရီတရားတော်

အနိဇ္ဇလက္ခဏသုဇ္ဇန်

အနတ္ထလက္ခဏသုတ္ထန်ဟာ အနတ္ထဘာဝနာပျားနည်းကို
ကောင်းကောင်းကြီး ဖော်ပြုထားတဲ့ သုတ္ထန်ပါ။ သုံးပိုင်းထားပြီး
ဟော အနတ္ထဘာဝနာပျားနည်းကိုဖော်ပြတဲ့ သုတ္ထန်ဖြစ်ပါတယ်။
အဲဒီသုတ္ထန်လည်းပဲ တစ်သုတ္ထန်လုံး ခြုံပြီးဟော ကည့်မယ်ဆို
ယင် အနတ္ထဘာဝနာ ဘယ်လိုပျားမတုန်း၊ မြတ်စွာဘုရားက
တိုက်ရိုက်ကြီးကို ဟောထားတာ။

ရှေ့ကအန်သန္တာ နှစ်ချက်လောက်ပြီးတော့ တော်ပရိဝန္တမ္မ
ဒေသနာလို့၊ တော်ပရိဝန္တမ္မ ဒေသနာဆိုတာ-

၁။ အနိစ္တလား၊ နိစ္တလား? အနိစ္တပါဘုရား။

The Discourse on Anatta

The Discourse on the anatta characteristic (Anattalakkhana Sutta) presents clearly the method of meditation on anatta. It presents the method in three parts, as directly taught by- Buddha.

*tasma tiha bhikkhave yam kinci rupam
atitanagatapaccuppannam ajjhattam va
bahiddha va o!arikam va sukhuman va hinam
va panitam va yam dure santike va sabbam
rupam “netam mama, neso hamasmi, na mes
atta” ti evametam yathabhutam sammappanna-
ya datthabbam. (Samyutta Nikaya : II: 56)*

After the presentation of a couple of linkages, a set of three questions are posed and answers given.

1. Is it permanent or impermanent? Impermanent.

၁၆၂ * ဖော်သုတေသနားတော်

၂။ ဒုက္ခလား၊ သုခလား? ဒုက္ခပါဘုရား။
 ၃။ ဇတ် မမ၊ ဇသောဟမသို့၊ ဇသော မေ အတ္ထာလို့
 ရှုသင့်သလား? မရှုသင့်ပါဘုရားလို့ အဲဒီလို အမေးအဖြေ သုံးပြန်
 ပြန်ပြီးတော့ ဟောတဲ့ ဒေသနာမျိုးကို တေပရိဝန္တဒေသနာလို့
 ခေါ်တယ်။

မေတ္ထာဘာဝနာသမားသည် အနတ္ထဘာဝနာကို ပွားယင်
 ဘယ်လို ပွားရမလဲ?၊ အနတ္ထလက္ခဏသုတေသနတဲ့အတိုင်း
 ပွားရမယ်။

ဘိက္ခဝေ=ရဟန်းတော်များတို့။ တသွားထိုင်း ရပ်သည် အနိစ္စ၊
 ဒုက္ခ၊ အနတ္ထ၊ ငါးဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏ အတ္ထ လိပ်ပြာမဟုတ်
 လေသောကြောင့်။ အတိတာနာဂတ် ပစ္စာဗုံး=အတိတ် အနာဂတ် ပစ္စာဗုံးအား
 ကာလအနေအားဖြင့် သုံးထွေပြားသော်။ ယံကိုဉ်း ရူပုံ ဝါ=ကြွင်းမဲ့သုံး
 အလုံးစုံသော ရပ်တရား အစုသည်လည်းကောင်း။ အချွဲတွဲဝါ=မိမိ၏
 အတွင်းသန္တာန်း၌ လည်းဖြစ်သော်။ ဗဟိုဒါဝါ=အပြင်အပ သူတစ်ပါး
 သန္တာန်း၌ လည်းဖြစ်သော်။ ယံကိုဉ်း ရူပုံ ဝါ=ကြွင်းမဲ့သုံး အလုံးစုံသော
 ရပ်တရားသည်လည်းကောင်း။ ပြုလာရိုက် ဝါ=ရန်းရင်းကြမ်းတမ်း
 သည်လည်းဖြစ်သော်။ ယံ သူခုမဲ့ ဝါ=သိမ်မွေ့သည်လည်းဖြစ်သော်။ ယံ
 ကိုဉ်း ရူပုံ ဝါ=ကြွင်းမဲ့ သုံး အလုံးစုံသော ရပ်တရားသည်လည်းကောင်း။
 ဟိန့် ဝါ ယံ ကိုဉ်း ရူပုံ=ယုတ်ည့်သော အလုံးစုံသော ရပ်တရား အပေါင်း
 သည်လည်းကောင်း။ ပကိုတ် ဝါ ယံ ကိုဉ်း ရူပုံ=မွန်မြတ်သော ခပ်သိမ်း

2. Is it unpleasant or pleasant? Unpleasant.
3. Can it be seen as mine, me, my atta? No.

How should meditation on anatta be practised? This is how.

“Monks, because material form (rupakkhanda) is impermanent, suffering, anatta, not mine, not me, not my atta, all form without exception, whether it be past, future, present, internal, external, gross subtle, inferior, noble, far, near, all such 11 types of material form must be seen with insight or wisdom,

၁၆၄ * ဆွဲသတ်တရားတော်

သော ရုပ်အပေါင်းသည်လည်းကောင်း။ ယံ ဒုရေရှိပဲ ဝါ=အကြင်စွေးစွာ
သော ရုပ်သည်လည်းကောင်း။ ယံ သန္တိကေရှိပဲ ဝါ=အကြင်နိုးစွာသော
ရုပ်တရားသည်လည်းကောင်း။ သုံး ရူပဲ=တစ်ဆယ့်တစ်ပါး အပြားရှိသော
ရုပ်အားလုံးသည်။ နေတံ့ မမ=cိုဥစ္စာ မဟုတ်ပါတကား။ နေသောဟမသို့=
ငါမဟုတ် ပါတကား။ နဲ့ မေသော အတ္ထာ=cို၏အတ္ထာလိပ်ပြာ မဟုတ်ပါ
တကား:-

လယ်တီဆာတော်ဘုရား ရှုပက္ခန္ဓာကို မြင်အောင်
ပြောထားတယ်။

မြောက် ရောက်၊ မိုး လောက်ဟု၊ လေးရပ်ဘုတ်ကြီး
ဟားစည်းအနက်-ဒိစကားလေးရယင် မဟာဘုတ်လေးပါးကို နားလည်
ရတယ်။ စက်၊ ဆော၊ ယာ၊ ငံ့၊ ကာ၊ ငါးလီမူး၊ အကြည်ရှုပါ၊ ပသာဒ
တည်း-ဒီလက္ခာပိုဒ်ကလေးရယင် ပသာဒရပ် ငါးပါးဆိုတာဘာလဲ နားလည်
တယ်။ ရူပါ၊ သူဒ္ဓာ၊ ဂန္ဓာ၊ ရသာ၊ ဖော်ဗျာဟု၊ ငါးဖြာအာရုံး-ဒီဟာလေး
ရယင် အာရုံရပ်ငါးပါးဆိုတာ နားလည်တယ်။ နှစ်စုံဘာဝ၊ ဟဒယနှင့်၊
ဝိုင်သား၊ ဆယ့်ရှစ်မှာမူး၊ လေးဖြာဟေတု၊ ကြောင်းစတုကြောင့်၊
ဖြစ်မှုပေါ်လော၊ သဘောသီးသီး၊ ကိုယ်စိပီးရှုံး၊ ရပ်ကြီးရှုပါ၊ နံပွဲနှင့်တည်း-
ဒီတစ်ဆယ့် ရှစ်ပါးသောရပ်တွေကို နံပွဲနှင့်ရပ်လို့ အော်တယ်။

လွန်သုတေသနားတော် * ၁၆၂

as they really are, as not being mine, nor me, nor my atta.

The Venerable Ledi Sayadaw has written a clear explanation of material form.

The 18 produced forms consist of the four essential material qualities, the five sensitive material qualities, the five material qualities of sense fields, material qualities of sex, the heart base and the vital force.

၁၆၆ * လက္ခဏာယာဉ်တင်၍ သုံးသပ်လျှင် ဒီရပ်တစ်ဆယ့်ရှစ်ပါး

လက္ခဏာယာဉ်တင်၍ သုံးသပ်လျှင် ဒီရပ်တစ်ဆယ့်ရှစ်ပါး
ကိုပဲ သုံးသပ်ရတယ်။

တို့ဒါယကာ ဒါယိကာမတွေအနေနဲ့ ဝေဒနာကမ္မာန်း
စီးပြန်းချင်တယ်ဆိုယင် ပစ္စဗုံးန် အတိတ် အနာဂတ် အန္တာ
ဗဟိုဒ္ဓ ဉိဋ္ဌာရိက သူခုမ ဟိန ပက္ခတ ကူရ အာသန့်အားပြင့်
တစ်ဆယ့်တစ်ထွေပြားတဲ့ ခံစားမူဝေဒနာတရားအစုသည် “ငါ့ဥစ္စာ
မဟုတ်ပါတကား၊ ငါမဟုတ်ပါတကား၊ ငါ၏လိပ်ပြာ
မဟုတ်ပါတကား”လို့ အနတ္တလက္ခဏာသုတ် အဆိုအတိုင်း
နှလုံးသွင်းရတယ်။

အဲဒီဝေဒနာအကြောင်း သီချင်တယ်ဆိုယင် လယ်တီ
ဆရာတော်ဘုရားရေးတဲ့ ဝေဒနာက္ခန္တရဲ့ လက်ာရှိတယ်။

ခံစား၊ စံစား၊ စကားနှစ်ထွေ၊ တရားနေမှာ၊ ဝေဒနာဓာတ်၊
ခန္ဓာမှတ်လော့။ခံစားတယ်၊ စံစားတယ်ဆိုတဲ့ လောကမှာ ပြောသမျှ
တွေဟာ ဝေဒနာချည့်ပဲ။

ဆင်းဆင်းရဲရဲခံစားမူကို ဒုက္ခဝေဒနာ။ ချမ်းချမ်းသာသာ
သက်သက် သာသာခံစားမူကို သုခဝေဒနာ။ လျှစ်လျှုံးခံစားမူ
သဘောသည် ဥပေက္ဗာဝေဒနာ၊ အဲသလိုသုံးပါးရတယ်။

One has to meditate on these material forms in terms of impermanence, suffering and anatta.

If one wishes to meditate on material-form, one should act as stated above. The same goes for sensation (vedanakkhanda). Whatever sensation there be, whether past, future, present, internal, external, gross, subtle, inferior, noble, far, near, all such 11 types of sensation should be seen with insight or wisdom, as they really are, as not being mine, nor me, nor my atta.

The Venerable Ledi Sayadaw has written a verse on sensation.

Whatever is suffered or enjoyed in the world is sensation.

Sensation can be expanded to three types; unpleasant sensation, pleasant sensation and neutral sensation.

၁၆၈ * အဲဒ္ဓသုတေသန

ဒီထက်ကျယ်ကျယ်သိချင်သေးတယ်ဆိုယင်- ငါးပါး
အလို့၊ တစ်ပုံဆိုသော်၊ ကိုယ်စိတ်နှစ်ဖြာ၊ ချမ်းသာ ဆင်းရဲ့
လျှစ်လျှော့လျော့။ ကိုယ်၌ဖြစ်သော သူခဝေဒနာ၊ ဒုက္ခဝေဒနာ၊
စိတ်၌ဖြစ်သော သူခဝေဒနာ၊ ဒုက္ခဝေဒနာ၊ ဥပေါက္ဍာဒေဝနာလို့
ငါးပါးတဲ့နော်။

မျက်စိအတွေ့၊ နားအတွေ့၊ နာခေါင်းအတွေ့၊ လျာအတွေ့၊
ကိုယ်အတွေ့၊ စိတ်အတွေ့၊ ကို အကြောင်းပြရှိ ဖြစ်ကဲ့ခံစားမှု၊
ခွါရကနေ ကိုင်မှတ်ယင် ဝောနာ ပြောက်ပါးရှိတယ်။

ချမ်းသာ၊ ဆင်းရဲ့၊ လျှစ်လျှော့ခြား၊ ဆယ့်ရှစ်ပါးတည်း။
သုံးပါးကာလ၊ ပွားထုတုံးသေး၊ ငါးဆယ့်လေးတည်း။ တာရေး
သန္တာန်း၊ နှစ်ပွားပြန်က၊ တစ်ရှုံးရှစ်ဝင်၊ အကျယ်မြင်လျော့။
သန္တာန်းနှစ်ပါးနဲ့ မြောက်ကြည့်ပါတဲ့၊ ကိုယ်ခံစားမှု ငါးဆယ့်
လေး+သူခံစားမှု ငါးဆယ့်လေး=နှစ်ရပ်ပေါင်းလို့ရှိယင်ဖြင့် ဒေဝနာ
အကျယ်ကား တစ်ရှုံးရှစ်ပါးပဲ့၊ ဒီထက် မပွားတော့ဘူးတဲ့။

ဆရာတော်ကြီးက “လောကီရေးရာ လိမ္မာတယ်ဆိုတာ
တွေဟာ သညာတွေပေါ့ကွဲ”တဲ့။

A further expansion gives pleasant and unpleasant physical sensation, and pleasant, unpleasant, neutral mental sensation for a total of five.

Sensation can take place at eye, ear, nose, tongue, body and mind or six points.

Pleasant, unpleasant and neutral sensation at each point gives 18 types. Such sensation occurring in the past, future or present provides 54 types. Sensation may occur to you or to another person than you. This gives 108 sensations in all. That is the final elaboration.

The Venerable Ledi Sayadaw has also written about the aggregate or body of conception. (Sannakkhana)

၁၇၀ * လျှော့သုတေရားတော်

လူ၏ဘောင်မှာ၊ လူတကာနဲ့၊ လိမ္မာမြို့မှ၊ မှတ်စွဲပြောဖြာ
ဤသညာပင်၊ နတ်မှာ နတ်လျောက်၊ လိမ္မာမြို့က်၏။ အောက်
အပါယ်သား၊ ကျွဲ့ နွား မြင်း ဆင်၊ မြင်မြင်သမျှ၊ အန္တာလည်း၊
ဘာပဘာဝ၊ သီတတ်ကြ၏။ မှဆိုးတံငါး၊ သူ.အရာ၌၊ လိမ္မာကျွဲ့မြဲ
ကျင်၊ သညာပင်တည်း။

မှဆိုးက ဒီတော်ထဲအနဲ့နဲ့တာနဲ့ ဟာဒီတော် ကျားရှိတယ
မရှိဘူးသီတယ်။ အရပ်သားသာမန်က ဘာသိမလဲ၊ ဒါနဲ့
မှဆိုးကိုပညာရှိတယ်ပြောရမလား၊ မဟုတ်ဘူးတဲ့၊ သညာရှိ
တယ်ခေါ်။ သူ.အရာသူကျွဲ့ကျင်တာတဲ့။ တံငါက ရေ့မှု
တာမြင်ယင် ဒါဘယ်ငါး၊ ငါးအကောင် ဘယ်လောက်၊ ငါးနာမည်
ဘယ်လိုငါးဆိုတာ အကုန်သီတယ်။

ရုပသညာ၊ စသည်ပြောသား၊ သညာအပြား၊ အကျဉ်း
အားဖြင့်၊ ပြောက်ပါးလာရှိ။သညာကွန်္တာ နယ်ကျယ်ပုံကို
လယ်တီဆရာတော်ဘုရားကြီး ရေးထားတဲ့ လက်ာတစ်ပုံပြီးလောက်
ရယင် ထပ်တလဲလဲရွှေက်ကည့်၊ သဘောကျပြီး လာလိမ့်မယ်။
ပြေား သညာဆိုတာ ဒီတရားတွေကို ခေါ်ပါကလား။
ဒီတရားတွေသည် နေတံမမ=ငါ့ဥစ္စာမဟုတ်ပါတကား။

When people take about what they are skilled in this world, they are talking about concepts. Not about wisdom. Deva too are skilled in their own way about concepts. Cattle, buffalo, horses, elephants are skilled in their own nature about concepts. That is not wisdom.

A hunter who smells the jungle and can tell a tiger is around is skilled in concept. A fisherman who observes the bubbles in the water and can tell what kind and size of fish is skilled in concept.

Skill with respect to form, sound, smell, taste, touch or thought is skill with respect to concept. If you read the Venerable Ledi Sayadaw's verse on concept, you will come closer each day to understanding that concepts are not mine, not me, not my atta. You must meditate on this beginning

၁၇၂ * လွှာသုက်တရားကော်

နေသောဟမသိုး=ငါမဟုတ်ပါတကား။ နဲ့ မေသော အတ္ထာ=ငါ၏
လိပ်ပြာ မဟုတ်ပါတကားလို့။

လယ်တီဆရာတော်ကြီးက သခ္စာရက္ခနာ ငါးဆယ်ဆိုယင်
လူတွေ နားမလော်မှာစိုးလို့ အကျဉ်းချုပ် ဘာပြောသလဲ။
ကာယံကံမူ ပြုပြုသမျှ၊ ဝစ်ကံမူ ပြောပြောသမျှ၊ မနောကံမူ
ကံကြုံသမျှ၊ ဒီအမူကိစ္စ အဝေသည် သခ္စာရက္ခနာလို့ သုံးပါးကို
မှတ်ပေးတယ်။ ဟုတ်လားနော်၊ နောက်ငါးဆယ်တော့ လက်ာ
မဖော်တော့ဘဲနဲ့ ချုံးတယ်။ အဲဒီသခ္စာရက္ခနာ ခပ်သိမ်းဥုသုံး
အလုံးစုံလည်းပဲ-နောတံ့ မမ=ငါ့ဥစ္စမဟုတ်။ နေသောဟမသိုး=
ငါမဟုတ်။ နဲ့ မေသောအတ္ထာ=ငါ၏ လိပ်ပြာ ဝိသုက်မဟုတ်ပါ
တကား လို့ရှာ။

အမြင်စက္ခုပိဿာက် မြင်သီ သီတယ်၊ ကြားသီ သီတာ
သောတိဿာက်၊ နဲ့သီ သီတာ ယာနှစ်ပိဿာက်၊ စားသီလျက်သီ
သီတာ ဝိရှာတိဿာက်၊ ထို့သီ သီတာ ကာယာတိဿာက်၊ ကံသီ
သီတာ မနောတိဿာက်လို့ အဲဒီလို့ အကျဉ်းချုပ်အားဖြင့်
ပြောက်ပါးပဲထား။ မြင်သီ ကြားသီ၊ နဲ့သီ လျက်သီ၊ ထို့သီ

with vipassana insight until you attain the stream-knowledge.

The Venerable Ledi Sayadaw also gives a simple explanation that is easy to understand. He does not talk about the 50 expression of volition . He just states that whatever physical act, verbal act or mental act that is performed is volition. (Sankharakkhanda). All of voliton is not mine, not me, not my atta.

There is the aggregate or body of consciousness (vinnanakkhanda). Consciousness of seeing, consciousness of hearing, consciousness of smelling, consciousness of tasting, consciousness of touching, consciousness of thinking. Consciousness too is not

၁၄ * အေဒ္ဓသုတေသန

ကြီးသီအား၊ ပြောက်ထွေပြားတဲ့ ဝိညာဏက္ခနာတရားအစုသည်
“ငါ၏ ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ၏ လိပ်ပြာမဟုတ်ပါတကာ”
လို့ နှလုံးသွင်း။

သောတာသွို့မဂ်ညာ၏၎င်

မြတ်စွာဘူရားက ဒိဋ္ဌ္ဇာ အနုပဂ္ဂမွေ=အတ္ထဒိဋ္ဌ္ဇာ မကပ်အောင်
ကြီးစား၊ အနတ္ထဘာဝနာ ကိုကြီးစားပါလို့ ညွှန်ကြားချက်အရ^၁
အနတ္ထလက္ခဏသုတ်ကလာတဲ့ ခန္ဓာဝါးပါး အနတ္ထဘာဝနာ
ကမ္မဋ္ဌာန်းကို ပြောခြင်းဖြစ်တယ်။ အားထုတ်ကော့ ဘာဖြစ်လာ
မလဲကိုဆိုတော့

ဒိဋ္ဌ္ဇာ အနုပဂ္ဂမွေ

သီလဝါ ဒသုနေန သမ္မန္တာ။

ဒိဋ္ဌ္ဇာ=အတ္ထဒိဋ္ဌ္ဇာ ပုဂ္ဂလဒိဋ္ဌ္ဇာ၍လည်း။ အနုပဂ္ဂမွေ=အနတ္ထ
ဘာဝနာဖြင့် မကပ်ရောက်မူ၍(၀၀) မကပ်ရောက်သည်ရှိသော်၊
မကပ်ရောက်အောင် ကြီးကုတ်အားထုတ်သည်ရှိသော်။ သီလဝါ=
လောကုတ္ထရာသီလနှင့် ပြည့်စုံသည်ဖြစ်၍။ ဒသုနေန=(မကြာခင်)
သောတာပတ္တိမဂ်ညာ၏နှင့်။ သမ္မန္တာ=ပြည့်စုံသောပုဂ္ဂိုလ်ဖြစ်
ပေလိမ့်မည်။

ଲୋକାର୍ଥକାନ୍ତରେ * ୧୭

mine, not me, not my atta. One should meditate in this way.

Attainment of Sotapannmagganana

Buddha urges practice according to the instruction in the Discours on Characteristic Anatta in order not to enter upon false view of atta.

What happens then:

dittinca anupaggamma.

sila va dassanena sampanno.

When the meditator does not enter upon wrong view of atta or individuality, one becomes pure with supramundane morality and soon is replete with knowledge of the way.

၁၆ * ယဉ်သုတေသန

အန္တာနပသူမှ ကြီးစား၊ ဝိပသုနာဉာဏ်ကဗျာပြီး
မဂ်ဉာဏ် မပေါက်မချင်း ကျင့်ပါ။ အချိန်ကျတော့ မဂ်ဉာဏ်
အမြင် ပေါက်လိမ့်မယ်။ ယောကိပ္ပါယ်တည်းဟူသော မိခင်သည်
ဖိမိရဲ့ ဟဒယဝထွေရပ် တည်းဟူသော ကြာတိုက်ခန်း ဝမ်းထဲမှာ
ဝိပသုနာဉာဏ် ပညာတည်းဟူသော ကလလရောက်ည် သားလေး
တည်လို့ ခုနှစ်ရက်နဲ့ မဂ်ဉာဏ်တည်းဟူသော သားဖွားချင်လို့
မဖြစ်သေးဘူး၊ ကိုးလလွန်မြောက် ဆယ်လရောက်မှ အချိန်တန်မှ
ဒီသားက ဖွားလို့ဖြစ်မယ် အချိန်တန်ကျတော့လည်းပဲ ကိုယ်က
မဖွားချင်ပေမယ်လို့ ဒီသား၊ ဖွားပာပ်။

အဲဒီအတိုင်းပဲ၊ ဝိပသုနာဉာဏ်တည်းဟူသော ကလလ
ရောက်ည် ပထမတည်ဖို့ အရေးကြီးတယ်။ ဝိပသုနာဉာဏ်
ကလလရောက်ည်ကိုယ်ဝန်သားကို လောဘတည်းဟူသော ပိုး၊
အေါသတည်းဟူသော ပိုး၊ မောဟ တည်းဟူသောပိုးတို့ စားမသွား
အောင် တရားနဲ့စောင့်ရှောက်။ တရားနလုံး ကျင့်သုံးစောင့်ရှောက်
ပြီဆိုလို့ ကိုးလလွန်မြောက် ဆယ်လရောက်တော့ ဝိပသုနာ
ဉာဏ်တည်းဟူသော ဒီသားကလေး လက်တွေ ခြေတွေ
ခေါင်းတွေနဲ့တူတဲ့ သွွှေ့ ဝိရိယ သတိ သမာဓိ ပညာဆိုတဲ့
ကူးနှေးပါး၊ ခက်မငါး ဖြာနဲ့တူတဲ့ ကူးနှေးပါးတို့ ရင့်သန်လို့

Strive in mindfulness of anatta. Strive till you progress from vipassana to knowledge of the way. Strive consistently in principle. Knowledge of the Way will come one day. It is like the child conceived in the mother's womb which will one day be born. Do not expect it to be born in a week. But it will be born surely after nine months. When the time is ripe the child will be born.

Likewise, it is essential for vipassana to be first conceived. Next, it should be protected from the bugs of greed, hatred and ignorance. It should be protected with the Dhamma. Then with what may be likened to the head and limbs, the five moral qualities, faith, energy, mindfulness, concentration and wisdom will cause vipassana to mature until

* ယဉ်သုတေသနားတော်

ရှိယင်ဖြင့် အလိုလို မဂ်ညာ၏ တည်းဟူသော သားလေးဖျား
လာလိမ့်မယ်တဲ့။

အနတ္ထဘာဝနာကို ဦးတည်ပြီးတော့ ပျားယင် လောကုတ္ထရာ
သိလနှင့် ပြည့်စုံ၍ သောတာပတ္တိမဂ် အမြင်မှန် ပထမရောက်
လိမ့်မယ်။ ပြီးယင် အနတ္ထဘာဝနာ ပဲပြန်ပြီးတော့ပျားဦး။
ပျားယင် ဘာဖြစ်မလဲ။

ရန်ရင်းသော ကာမတရားတို့၏ တပ်မက်တဲ့ တဏ္ဍာ
လောဘကို သကဒါဂါမိ မဂ်ဖြင့် ပယ်ဖျောက်နိုင်လိမ့်မယ်။
အဲဒီသကအဂါမိမဂ်ဖြင့် ပယ်ဖျောက်လို့ သကဒါဂါမ် ပုဂ္ဂိုလ်အဖြစ်
ရောက်ပြီးတော့လည်းပဲ ဒီအနတ္ထ ဘာဝနာပဲထပ်ပျားတဲ့။

သိမ်မွှေ့သော ကာမတရားတို့၏ တပ်မက်တဲ့ သိမ်မွှေ့သော
ကာမရာဂကို ပယ်ဖျောက်နိုင်လိမ့်မယ်။ အနာဂါမ်ပုဂ္ဂိုလ် ဖြစ်လတ်
သည်ရှိသော-

န ဟို ဗာတုဂ္ဂိုလ်သေယျ ပုန် ရေတိ။

ဗာတု=စ်စစ်။ ဂ္ဂိုလ်သေယျံ=အမိဝမ်းတွင်း ကိန်းအောင်း
ရတဲ့ ဒီကာမဘုံးသို့။ ပုန်=တစ်ဖန်။ နဟို ဇတိ=ဘယ်နည်းနဲ့မှ
ပဋိသန္ဓာတ်နေ့ လာရောက်မှု မရှိတော့ပြီ။

the day comes when knowledge of the way will be attained.

Continue to strive to be endowed with supramundane morality, and what happens.

Crude attachment to desire for sensuality will be eliminated by the Way of the Sakadagami. Continue to strive by meditating on anatta.

You might consider it a tedious process. Yes. But you will attain knowledge of the way of the Anagamin. Subtle sensual lust will now be eradicated.

na hi jatuggabbhaseya puna reti.

An anagamin will never enter the womb of a mother in this sensual sphere.

၁၈၀ * ယတ္ထသုတေသရားတော်

အဲဒီ အနာဂါမိပုဂ္ဂိုလ်သည် ဘယ်ကိုသွားမလဲ ?၊ ဘဝ
သံသရာမဆုံးသေးတော့ အနာဂါမြဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်သည်
အရဟတ္တမင် အရဟတ္တဖိုလ်ထိအောင် သူဒွါဝါသဘုံးဖြစ်၍၊
ထိုဘုံးမှာပင် အရဟတ္တဖိုလ် ပေါက်ရောက်၍ ပရိနိဗ္ဗာန်စံရလိမ့်မယ်။

အရဟတ္တဖိုလ်အထွတ်တပ်တဲ့ မေတ္တသုတ္တန် ဘာဝနာ
တရား ဟောလည်းပြီးရော ဘုရားကိုယ်တော်မြတ်က-
ဂ္ဗ္ဗထ ဘိက္ခဝေ တသိုံးယော ဝနာသဏ္ဌာ ဝိဟရထာ။

ဘိက္ခဝေ=အိုချစ်သားတို့။ ဂ္ဗ္ဗထ=သွားကြကုန်။ တသိုံး
ယော ဝနာသဏ္ဌာ=ထိုသင်ချစ်သားတို့ စွန့်ပစ်ထားခဲ့တဲ့ တောာအုပ်၍
ပင်လျှင်။ ဝိဟရထာ=ဝါလပတ်လုံး သီတင်းသုံးနေထိုင်က
ကုန်လေ့။

ကူမဋ္ဌ သူတဲ့ မာသသု အန္တသူ ဓမ္မသုဝန်ဒိုဝင်သေသူ
ယဏ္ဍား အာကောင့်တွာ ဥသုာရေထာ။

Where does the anagamin go since escape from samsara cycle of births is not yet effected? An anagamin will be born in the five realms of Pure Abode (Suddhavaso) and from thence will be freed through attainment of the way of the arahat.

After the climax of the attainment of the fruition of the arahat, Buddha said:

*gacchatha bhikkhave tasmimyeva vanasante
viharatha.*

“Go, monks. Go to the wood you have abandoned and retire there for the three months of Retreat”.

*Imanca suttam masassa atthasu dhamma
ssavanadivasesu ghantim akotetva ussaretha.*

၁၈၂ * လော့သုတေသန

ကူမ္မာ=ဤမေတ္တသုတ် ပရိတ်တော်ကိုလည်း။ မာသသာ=
လ၏။ အနှစ်သု ဓမ္မသုဝန ဒိဝသေသု=ရှစ်ရက်သော တရား
နာတဲ့ နေ့တို့၌။ ဓမ္မသုဝနဒိဝသေသု=တရားနာရတဲ့ ရှစ်နေ့
တို့၌။ ယဏ္ဍားအာကောင့်တွာ=ခေါင်းလောင်းကျောက်စည်ဗျား
တီးရိုက်၍။ ဥသာရေထွေ=ရွတ်ပွားကြကုန်။

တစ်လလျှင် ရှစ်ကြိမ် ရှစ်ကြိမ် ရွတ်ပွားကြကုန်။

ဤမေတ္တဘာဘာဝနာကမ္မဋ္ဌာန်းကိုပင်လျှင် မိဝဲကြကုန်။
ပွားများကြကုန်။ ကြိမ်ဖုန်းများစွာ လေ့လာကြကုန်။

ထိုတော့အပ်မှာ နေကြတဲ့ မြေဘူတ်ဘီလူး ဘုမ္မိုး
ရက္ခိုးနတ်လည်း သင်ချစ်သားတို့အား ထိုကြောက်မက်ဖွယ်
ကောင်းတဲ့အာရုံကို ဒီကနောက်ပြု ကြမည်မဟုတ်ကုန်။

စင်စစ်သော်ကား အကျိုးစီးပွားလိုလားကြတဲ့ ကလျာဏ
မိတ်ဆွေတို့သည် ဖြစ်ကြလိမ့်မယ်။

ရဟန်းငါးရာ ရဟန်းပြစ်ခြင်း

ရဟန်းတော်ငါးရာ ထိုတော့အပ်ကိုပြန်။ တစ်ရန်ဝါကပ်၍
မေတ္တာကိုအခြေခံ၍ ဝိပသုနာတရား အနှစ်လက္ခဏာ သုတ်တို့က

“And on the days of the Retreat when you assemble to hear the Doctrine, beat on the stone drum and recite the Discourse on loving-kindness”

This was done eight times a month.

“Practise this meditation in loving-kindness. Develop it. Study it repeatedly.

“The egres and tree gods who live in that wood will not again display their frightful mien.

“In fact, they will become good companions who wish your welfare”.

Attainment of Arahatship

The monks returned to the wood and conducted themselves as instructed, striving to meditate on

၁၈၄ * အတ္ထသတ်တရားလော်

လာတဲ့ ပိပသုနာတရား ပွားများကြီးကုတ် အားထုတ်ထော့။

မေတ္တာဘာဝနာ သမာဓိကို အခြေခံပြီးမှ ဒိဋ္ဌာန်ပဂ္ဂမှ
ဟူသော ဘုရားရဲ့ အမိန့်တော်အရ အနတ္တာန်ပသုနာ ဘာဝနာ
ကမ္မာ့နှင့် ဝိပသုနာကမ္မာ့နှင့် ကြိုးပမ်း အားထုတ်တော်
မှုကြတော့-ခပ်သိမ်းဥသုံး အလုံးစုံသော ရဟန်းတော်ငါးရာ
တို့သည်ထိဝိတွင်း သုံးလမှာပင်ဖျောင် အမြတ်ဆုံးဖို့လုပ်ဖို့သော
အရဟတ္တာဖို့လုပ်သူ့ ရောက်တော်မှုကြုံနှင့်ပြီ။

သိတင်းကျတ်လပြည့် မဟာပဝါရဏာနေ့ခြံ ပိဿ္ပ
ဝရဏံ=ကီလေသာ အသတောကုန်ခန်း စင်ကြယ်သာ ရဟန္တာ
သခင် အရှင်သူမြတ်တို့၏ ပဝါရဏာပြခြင်းကို။ ပဝါရေသုံး=
ပိတ်မဆ္စက ပြောကြားလျှောက်ကာ ပဝါရဏာ ပြတော်မူကြလေ
ကုန်ပြီ။

ତେଣୁକ ଠି ଯୁଦ୍ଧାନ ଠି ପରିଚାର୍ଯ୍ୟ ଠି । ଓହାରୁ ବୁ
ଆଯବୁଣ୍ଡୋର ଅନ୍ଧାରମୁଁ ଉପାଇଯ ॥ (ଠିରାଜ୍ଜଗନ୍ନାଥ)

loving-kindness and vipassana according to the Discourse on Anatta Characteristic.

Then, based on the concentrative power of meditating on loving-kindness, they practised vipassana mindfulness of anatta to remove false view of atta and wrong belief as instructed by Buddha. Thus did they strive and all the five hundred monks attained the highest, noble Fruition of the arahat within the three months of Retreat.

And when the time came on Full Moon Day of Thadingyut to attend the assembly by invitation (pavarana), they all attended as arahat totally free of the flux of passion.

*ditthena va sutena va parisankaya va, vadantu
mam ayasamanto anukammam upadaya. (Vinaya:
III: 223)*

၁၀၆ * ဇော်သုတေသန

တပည့်တော်အပေါ်မှာ မြင်တာနဲ့ ကြားတာနဲ့ စိတ်ထဲမှာ
ယုံမှားတာရှိလို့ရှိယင်ဖြင့် တပည့်တော်အား မေတ္တာရေ့ထား
သနားသဖြင့် ဖွင့်၍ ပြောကြားတော်မူကြပါ။ တပည့်တော်သည်
အပြစ်ကို အပြစ်အနေနဲ့ ရူပြီးတော့ ထိအပြစ်ကို ကပည့်တော်
ကုစားပါမယ်လို့ ဒီလိုလျှောက်ထားပါတယ်။ အဲဒီလို လျှောက်
ထားတာကို ဘုန်းကြီးတို့ ပဝါရဏာ ပြုတယ်လို့ ခေါ်တယ်။

အဲဒီလို ပဝါရဏာပြုခြင်းမှာ မိမိသန္တာန်မှာ လောဘ^၁
ဒေသ မောဟ ကံလေသာမကုန်သေးသော ပုထုဇ္ဈာသောတာပန်
သကဒါဂါမြတို့ရဲ့ ပဝါရဏာကို ဝိသုဒ္ဓိပဝါရဏာလို့ မခေါ်နိုင်ဘူး။
ရဟန္တာသခင် အရှင်သူမြတ်တို့ပြုတဲ့ ပဝါရဏာကိုမှ
ဝိသုဒ္ဓိပဝါရဏာလို့ ခေါ်နိုင်တယ်။

ရဟန္တာတို့၏ ဝိသုဒ္ဓိပဝါရဏာ

ဒီသာသနာမှာတော့ အင်မတန် ဂုဏ်ရှိတဲ့ အသုံးကြီးပါ။
အဲဒီငါးရာသော ရဟန္တာသခင်အရှင်သူမြတ်တို့သည် သီတင်း
ကျတ်လပြည့် မဟာပဝါရဏာနေ့၌ ဝိသုဒ္ဓိပဝါရဏာ ပြုတော်
မူကြပြီဆိုတော့ ရဟန်းတော်ငါးရာလုံး အရဟတ္တုဖိုလ် ပေါက်
ရောက်တော်မူကြသည်။ သာသနာမှာ အရဟတ္တုဖိုလ် နိုဗ္ဗာန်မှာ
ဆုံးယင် တရားဆုံးတာချည်းပဲ။

“If you have any doubt in your mind concerning me either through what you see or what you hear, please have compassion on me and speak. I will see my fault as fault and will seek to cure it”.

The pavarana of monks who are worldlings, sotapanno or sakadagamin and have not yet been exhausted of the defilements cannot be designated a pavarana of purity. Only the pavarana of arahat can be designated a pavarana of purity.

Visuddhipavarana

It is a high honour in the Sasana. The five hundred monks attained the Fruition of the Arahat. In the Sasana, Fruition of the Arahat or Nibbana is the end of the endeavour.

၁၈၈ * မေတ္တသုတေသန

မေတ္တသုဇာနိဂုံး

ဒီလို အရဟတ္တပိုလ်ပေါက် မေတ္တသုတ္တန် ဘာဝနာတရား
ကြားနာရခြင်းတည်းဟူသော ဓမ္မသုဝနကုသိုလ်ကံ စေတနာ
သရဏရှု သို့လတို့ကို ဆောက်တည်ရခြင်းကောင်းမှု ကုသိုလ်ကံ
စေတနာ၊ ဤမေတ္တသုတ္တန် တရားဒေသနာကိုနာစဉ် မိမိတို့
ညာ၏မိသလောက် သမထဝိသုနာ ဘာဝနာနှင့် ကျင့်သုံး
ရခြင်း ဘာဝနာမယကောင်းမှု ကုသိုလ်ကံစေတနာ၊ ဤသို့
စသည်များမြတ် ပေါင်းအပ်သောကောင်းမှု ကုသိုလ်ကံ အရပ်ရပ်
တို့ကြောင့် ဤမေတ္တသုတ္တန်အားဖြုတ် အကြောင်းရင်းဖြစ်တော်
မှုကြသော ငါးရာသောရဟန်းတော်တို့၏ စံရာ ခေမာပူရ
အမတကြန်း နိုဗ္ဗာန်နှင့်ကို မပင်မပန်း ချမ်းသာလွယ်
ကူသောအကျင့် ပဋိပတ်၊ လျင်မြန်တဲ့ အသိညာ၏၊ ရည်သန
တောင့်တရင်၊ ရှိသော မဂ်ညာ၏လေးရပ်တို့ဖြင့် အရဟတ္တပိုလ်
ပေါက် ကိုယ်စိုက်ယုံကြတဲ့ကိုယ် ဖြစ်ပါ
စေကုန်သတည်း။

နိုဗ္ဗာန်ကို အရဟတ္တပိုလ်ပေါက် မျက်မွှောက်ပြုရ သော
ထိနောက်ဆုံးဘဝ ပရီနိုဗ္ဗာန်စုတိ၏ အခြားမဲ့ နောက်ကာလ ၌

Conclusion

On account of the merit of listening to the Discourse on Loving-kindness, meditation and Fruition of the arahat, the merit of taking refuge in the Three Jewels and establishing the precepts, and the merit of practising concentration and vipassana while listening to the sermon, may you easily and readily develop a quick intelligence to personally realise the four ways of knowledge and the Fruition of the arahat to attain the Nibbana of the 500 arahats who are the occasion for the Discourse on Loving-kindness.

And at the end of the final life may each one of you attain that Nibbana without remainder

၁၉၀ * ဖော်သုတေသန

ရပ်နာမ်နှစ်ဖြာ ခန္ဓာငါးပါး ဒုက္ခသစ္ာတရားတို့ တစ်ဖန်
မဖြစ်သောချုပ်ခြင်းဌားခြင်းတည်းဟူသော အနုပါဒ်ရောက
အနုပါဒ်ပရီနိဗ္ာန် ကိုယ်စိစံရစေကုန်သတည်း။

အနုပါဒ်ပရီနိဗ္ာန် ကိုယ်စိစံရသဖြင့် ကမ္မဝင်၊ ကိုလေ
သဝင်၊ ဝိပါကဝင်တည်းဟူသော ဝင်ဒုက္ခခပ်သိမ်း သံသရာ
မီးတောက်မီးပုံကြီး အပြီးတိုင် ဌားကြစေကုန်သတည်း။

သာရု ... သာရု ... သာရု။

ଅତ୍ୟବୃତ୍ତତରା:ତୋନ୍ * ୧୦

where the aggregate of fire is dissolved and suffering is no more.

And may Samsara's big bonfire of the round of acts, the round of defilements and the round of results be extinguished for ever.

Sadhu SadhuSadhu.



မေတ္တသုတေပရිတ်တရားတော်

SERMONS

MINGUN TIPITAKADHARA
SAYADAW

THE SAFEGUARD OF THE DISCOURSE
ON LOVING-KINDNESS

JG